

SLS 791..1987

Sri Lanka Standard

**METHOD OF MEASUREMENT OF ROUNDWOOD TIMBER AND
VOLUME DETERMINATION**

SRI LANKA STANDARDS INSTITUTION

DRAFTING COMMITTEE ON GRADING OF TIMBER

CONSTITUTION

<u>NAME</u>	<u>ORGANIZATION</u>
Prof. S R De S Chandrasekerthi (Chairman)	University of Moratuwa
Mr. F Alfred	Ibrahim Jafferjee (by invitation)
Mr. E D W Jayamanne	State Timber Corporation
Mr. P V Joseph	Ceylon Plywoods Corporation
Mr. M C Mody	The Burma Teak Trading Co. Ltd. (by invitation)
Mr. M Pushparajah	Forest Resources Development Project
Mr. R Ponnampalam	State Timber Corporation
Mr. Sam Perera	State Timber Corporation
Mr. B T Reprado	F A O (by invitation)
Mr. E W Seneviratne	University of Sri Jayawardenepura
Mr. A M T Soyza	Forest Department
Mr. D A L Warnakula	State Timber Corporation
Mr. B Premaratne	Sri Lanka Standards Institute
Mr. N B M Ranatunge (Secretary)	Sri Lanka Standards Institute

Sri Lanka Standard

METHOD OF MEASUREMENT OF ROUNDWOOD TIMBER AND VOLUME DETERMINATION

FOREWORD

This Sri Lanka Standard was authorised for adoption and publication by the Council of the Sri Lanka Standards Institution on ..~~87-07-27~~ after the draft finalised by the Drafting Committee on Grading of timber has been approved by the Civil Engineering Divisional Committee.

Roundwood timber is graded in terms of visible defects and sold on the basis of its true volume. In order to achieve optimum utilization of timber resources, measurement of true volume, and in the implementation of grading rules, application of standards was considered necessary. SLS Rules for grading of roundwood timber together with this standard is expected to fulfil these needs. A volume table is included in this standard, which could be used to obtain the true volume of timber from log dimensions without tedious calculations.

For the purpose of deciding whether a particular requirement of this standard is complied with, the final value, observed or calculated, expressing the result of a test or measurement, shall be rounded off in accordance with CS 102, Presentation of numerical values. The number of significant places retained in the rounded off value should be the same as that of the specified value in this standard.

1 SCOPE

This method of measurement is applicable to logs of any grade, debarked or unbarked.

2 REFERENCE

2.1 SLS Rules for grading of roundwood timber.

3 MODE AND SYSTEM OF MEASUREMENT

3.1 Logs shall be measured based on the formula -

$$V = \frac{G \times G \times L \times 7}{88} \times 1000$$

where V is the volume in cubic decimetres (true volume) ;

G is the mid girth underbark in metres and

L is the length of the log in metres.

NOTE - 1 cubic decimetre = 0.001 cubic metres = 0.03531 cubic feet.

3.2 Lengths shall be measured along a straight line parallel to the central axis of the log from the centre of the top diameter to the centre of the butt diameter to the nearest lower full decimetre (10 cm).

3.3 Mid-girth shall be measured at the middle of the log free from bark and recorded to the nearest centimetre.

3.4 The trimming allowance shall be considered as an exponent of the recorded length with a minimum of 0.1 decimetre (1 cm) and a maximum of 0.9 decimetres (9 cm).

NOTE - For transmission pole and other pole grades (see SLS) volume measurements are not used in Sri Lanka.

4 VOLUME DETERMINATION

4.1 The volume of individual logs shall be determined from standard volume tables (see Table 1 - 31) based on the volume of a cylinder.

4.2 Volume of trimming allowance shall be excluded by taking the length of the log as in 2.2.

4.3 No deduction of measurement for defects of any kind on a log of any grade shall be made.

TABLE I.A. VOLUME OF ROUNDWOOD TIMBER

TABLE I.B. VOLUME OF ROUNDWOOD TIMBER

Length (m)	Volume in cubic decimetres												Mid Girth (m)	Volume in cubic decimetres												
	D Girth (m)	0.30	0.31	0.32	0.33	0.34	0.35	0.36	0.37	0.38	0.39	Diameter (m)		0.095	0.098	0.101	0.105	0.108	0.111	0.114	0.117	0.120	0.124			
1.0	7	8	8	9	9	10	10	11	11	12	12	1.1	11	12	13	14	15	16	17	18	19	20	21	22	23	24
1.1	8	9	10	10	10	11	11	12	12	13	13	1.2	11	12	13	14	15	16	17	18	19	20	21	22	23	24
1.2	9	9	10	10	10	11	11	12	12	13	13	1.3	11	12	13	14	15	16	17	18	19	20	21	22	23	24
1.3	10	10	11	11	11	12	12	13	13	14	14	1.4	11	12	13	14	15	16	17	18	19	20	21	22	23	24
1.4	11	11	11	12	12	13	13	14	14	14	14	1.5	11	12	13	14	15	16	17	18	19	20	21	22	23	24
1.5	11	11	12	12	13	13	14	14	15	15	16	1.6	11	12	13	14	15	16	17	18	19	20	21	22	23	24
1.6	11	11	12	12	13	13	14	14	15	16	16	1.7	11	12	13	14	15	16	17	18	19	20	21	22	23	24
1.7	12	12	13	13	14	14	15	16	16	17	17	1.8	12	13	14	15	16	17	18	19	20	21	22	23	24	25
1.8	13	13	14	14	15	15	16	17	17	18	18	1.9	12	13	14	15	16	17	18	19	20	21	22	23	24	25
1.9	14	14	15	15	16	16	17	17	18	19	19	2.0	12	13	14	15	16	17	18	19	20	21	22	23	24	25
2.0	14	15	16	16	17	17	18	18	19	20	20	2.1	12	13	14	15	16	17	18	19	20	21	22	23	24	25
2.2	15	16	17	17	18	18	19	19	20	21	21	2.3	12	13	14	15	16	17	18	19	20	21	22	23	24	25
2.4	17	18	19	19	20	21	22	22	23	23	23	2.5	12	13	14	15	16	17	18	19	20	21	22	23	24	25
2.6	18	19	20	20	21	22	23	23	24	24	24	2.7	12	13	14	15	16	17	18	19	20	21	22	23	24	25
2.8	19	20	21	21	22	23	23	24	25	25	25	2.9	12	13	14	15	16	17	18	19	20	21	22	23	24	25
3.0	21	22	22	22	23	23	24	24	25	25	25	3.1	12	13	14	15	16	17	18	19	20	21	22	23	24	25
3.2	22	23	23	24	24	25	25	26	26	27	27	3.3	12	13	14	15	16	17	18	19	20	21	22	23	24	25
3.4	24	24	25	25	26	26	27	27	28	28	28	3.5	12	13	14	15	16	17	18	19	20	21	22	23	24	25
3.6	25	26	26	27	27	28	29	29	30	30	30	3.7	12	13	14	15	16	17	18	19	20	21	22	23	24	25
3.8	27	27	28	28	29	29	30	31	31	32	32	3.9	12	13	14	15	16	17	18	19	20	21	22	23	24	25
4.0	29	31	31	33	33	35	35	37	37	39	39	4.1	12	13	14	15	16	17	18	19	20	21	22	23	24	25
4.2	31	32	33	34	35	36	37	37	38	38	38	4.3	12	13	14	15	16	17	18	19	20	21	22	23	24	25
4.4	33	34	34	35	35	36	36	37	38	38	38	4.5	12	13	14	15	16	17	18	19	20	21	22	23	24	25
4.6	35	35	36	36	37	37	38	38	39	39	39	4.7	12	13	14	15	16	17	18	19	20	21	22	23	24	25
4.8	37	37	38	38	39	39	40	40	41	41	41	4.9	12	13	14	15	16	17	18	19	20	21	22	23	24	25
5.0	38	38	39	39	40	40	41	41	42	42	42	5.1	12	13	14	15	16	17	18	19	20	21	22	23	24	25
5.2	37	37	38	38	39	39	40	40	41	41	41	5.3	12	13	14	15	16	17	18	19	20	21	22	23	24	25
5.4	39	39	40	40	41	41	42	42	43	43	43	5.5	12	13	14	15	16	17	18	19	20	21	22	23	24	25

TABLE 2.A. VOLUME OF ROUNDWOOD TIMBER

TABLE 2.B. VOLUME OF ROUNDWOOD TIMBER

Girth (m)	Volume in cubic decimetres										Mid Girth (m)	Volume in cubic decimetres																																																																																																																																																																																																																																																																																																																																																												
	Diameter (m)					Length (m)						Diameter (m)					Length (m)																																																																																																																																																																																																																																																																																																																																																							
0.40	0.41	0.42	0.43	0.44	0.45	0.46	0.47	0.48	0.49	0.40	0.41	0.42	0.43	0.44	0.45	0.46	0.47	0.48	0.49	0.40	0.41	0.42	0.43	0.44	0.45	0.46	0.47	0.48	0.49																																																																																																																																																																																																																																																																																																																																											
1.0	13	14	15	15	15	16	17	18	18	19	19	20	21	22	23	24	25	26	27	28	29	29	30	31	32	33	34	35	36	37	38	39	40	41	42	43	44	45	46	47	48	49																																																																																																																																																																																																																																																																																																																														
1.1	14	15	16	16	17	17	18	19	19	20	21	22	23	24	25	26	27	28	29	30	31	32	33	34	35	36	37	38	39	40	41	42	43	44	45	46	47	48	49																																																																																																																																																																																																																																																																																																																																	
1.2	15	16	16	17	17	18	18	19	19	20	21	22	23	24	25	26	27	28	29	30	31	32	33	34	35	36	37	38	39	40	41	42	43	44	45	46	47	48	49																																																																																																																																																																																																																																																																																																																																	
1.3	16	16	17	17	18	18	19	20	21	22	23	24	25	26	27	28	29	30	31	32	33	34	35	36	37	38	39	40	41	42	43	44	45	46	47	48	49																																																																																																																																																																																																																																																																																																																																			
1.4	17	17	18	18	19	19	20	21	21	22	23	24	25	26	27	28	29	30	31	32	33	34	35	36	37	38	39	40	41	42	43	44	45	46	47	48	49																																																																																																																																																																																																																																																																																																																																			
1.5	18	19	20	20	21	21	22	23	23	24	25	26	27	28	29	30	31	32	33	34	35	36	37	38	39	40	41	42	43	44	45	46	47	48	49																																																																																																																																																																																																																																																																																																																																					
1.6	19	20	21	21	22	22	23	24	24	25	26	27	28	29	30	31	32	33	34	35	36	37	38	39	40	41	42	43	44	45	46	47	48	49																																																																																																																																																																																																																																																																																																																																						
1.7	20	21	22	22	23	23	24	25	25	26	27	28	29	30	31	32	33	34	35	36	37	38	39	40	41	42	43	44	45	46	47	48	49																																																																																																																																																																																																																																																																																																																																							
1.8	21	22	23	23	24	25	25	26	26	27	28	29	30	31	32	33	34	35	36	37	38	39	40	41	42	43	44	45	46	47	48	49																																																																																																																																																																																																																																																																																																																																								
1.9	22	23	24	24	25	25	27	28	28	29	31	32	33	35	37	39	40	42	44	46	48	50	52	54	56	58	60	62	65	67	69	71	74	77	80	83	86	89	92	95	98	101	104	107	110	113	116	119	122	125	128	131	134	137	140	143	146	149	152	155	158	161	164	167	170	173	176	179	182	185	188	191	194	197	200	203	206	209	212	215	218	221	224	227	230	233	236	239	242	245	248	251	254	257	260	263	266	269	272	275	278	281	284	287	290	293	296	299	302	305	308	311	314	317	320	323	326	329	332	335	338	341	344	347	350	353	356	359	362	365	368	371	374	377	380	383	386	389	392	395	398	401	404	407	410	413	416	419	422	425	428	431	434	437	440	443	446	449	452	455	458	461	464	467	470	473	476	479	482	485	488	491	494	497	500	503	506	509	512	515	518	521	524	527	530	533	536	539	542	545	548	551	554	557	560	563	566	569	572	575	578	581	584	587	590	593	596	599	602	605	608	611	614	617	620	623	626	629	632	635	638	641	644	647	650	653	656	659	662	665	668	671	674	677	680	683	686	689	692	695	698	701	704	707	710	713	716	719	722	725	728	731	734	737	740	743	746	749	752	755	758	761	764	767	770	773	776	779	782	785	788	791	794	797	800	803	806	809	812	815	818	821	824	827	830	833	836	839	842	845	848	851	854	857	860	863	866	869	872	875	878	881	884	887	890	893	896	899	902	905	908	911	914	917	920	923	926	929	932	935	938	941	944	947	950	953	956	959	962	965	968	971	974	977	980	983	986	989	992	995	998	1001	1004	1007	1010	1013	1016	1019	1022	1025	1028	1031	1034	1037	1040	1043	1046	1049	1052	1055

TABLE 3 A. VOLUME OF ROUNDWOOD TIMBER

TABLE 3 B. VOLUME OF ROUNDWOOD TIMBER

Length (m)	Volume in cubic decimetres	Mid Girth (m)	0.50	0.51	0.52	0.53	0.54	0.55	0.56	0.57	0.58	0.59
Diameter (m)	0.159	0.162	0.165	0.168	0.171	0.175	0.178	0.181	0.184	0.187	0.189	0.191
0.0	20	21	22	22	23	24	25	26	27	28	29	30
0.1	22	23	24	25	26	26	27	28	29	30	30	31
0.2	24	25	26	27	28	29	30	31	32	33	33	34
0.3	26	27	28	29	30	31	32	33	34	35	35	36
0.4	28	29	30	31	32	33	34	35	36	37	37	39
0.5	30	31	32	33	34	35	36	37	39	40	42	44
0.6	32	33	34	35	36	37	38	40	41	43	44	46
0.7	34	35	36	37	38	39	41	42	44	45	47	49
0.8	36	37	38	39	40	42	43	45	47	48	50	53
0.9	38	39	41	42	44	46	47	49	51	53	55	58
1.0	40	41	43	45	47	49	51	52	54	56	58	61
1.1	42	43	45	47	49	51	53	55	57	59	61	64
1.2	44	46	48	50	52	54	56	58	60	62	64	66
1.3	46	48	50	52	54	56	58	60	62	64	66	68
1.4	48	50	52	54	56	58	60	62	64	66	68	70
1.5	50	52	54	56	58	60	63	65	67	70	72	75
1.6	52	54	56	58	60	63	65	67	70	72	75	78
1.7	54	56	58	60	63	65	67	70	72	75	78	80
1.8	56	58	60	63	65	67	70	72	75	78	80	82
1.9	58	60	62	65	67	69	72	75	78	80	83	86
2.0	60	62	64	66	68	70	72	75	78	80	83	86
2.1	62	64	66	68	70	72	75	78	80	83	86	89
2.2	64	66	68	70	72	74	77	80	83	86	89	91
2.3	66	68	70	72	74	77	80	83	86	89	91	94
2.4	68	70	72	74	77	80	83	86	88	91	94	97
2.5	70	72	74	77	80	84	87	90	94	97	100	103
2.6	72	74	77	80	83	86	89	92	95	98	102	105
2.7	74	77	80	83	86	89	92	95	98	102	105	108
2.8	76	79	82	85	88	91	94	97	101	104	108	112
2.9	78	81	84	87	90	94	97	101	104	108	112	116
3.0	80	83	86	89	93	96	99	102	105	108	112	116
3.1	82	85	88	91	94	97	100	103	107	111	114	118
3.2	84	87	90	93	96	99	102	105	109	112	116	120
3.3	86	89	92	95	98	101	104	107	111	115	119	123
3.4	87	91	95	98	102	106	110	114	118	122	126	130
3.5	90	93	97	101	104	108	112	116	120	125	129	134
3.6	91	95	99	103	107	111	115	119	123	127	131	136
3.7	93	97	101	105	109	113	117	121	125	130	134	139
3.8	95	99	103	107	111	115	119	123	127	131	135	140
3.9	97	101	105	109	114	118	122	127	131	136	141	147
4.0	98	102	106	110	114	118	122	126	130	134	138	144
4.1	82	85	88	91	94	97	100	103	106	110	114	118
4.2	84	87	90	93	96	99	102	105	108	112	116	120
4.3	86	89	92	95	98	101	104	107	111	115	119	123
4.4	87	91	95	98	102	106	110	114	118	122	126	130
4.5	89	93	97	101	104	108	112	116	120	125	129	134
4.6	91	95	99	103	107	111	115	119	123	127	131	136
4.7	93	97	101	105	109	113	117	121	125	129	133	138
4.8	95	99	103	107	111	115	119	123	127	131	135	140
4.9	97	101	105	109	114	118	122	127	131	136	141	147
5.0	99	103	108	112	116	120	125	129	133	138	142	147
5.1	101	106	110	114	118	123	127	132	136	141	146	151
5.2	103	108	112	116	121	125	130	134	139	144	149	154
5.3	105	110	114	118	123	128	132	137	142	147	152	157
5.4	107	112	116	121	125	130	135	140	144	150	155	160

Length (m)	Volume in cubic decimetres	Mid Girth (m)	0.50	0.51	0.52	0.53	0.54	0.55	0.56	0.57	0.58	0.59
Diameter (m)	0.159	0.162	0.165	0.168	0.171	0.175	0.178	0.181	0.184	0.187	0.189	0.191
0.0	108	114	118	123	128	132	137	142	147	152	157	162
0.1	111	116	120	125	130	135	140	145	150	155	160	165
0.2	113	118	123	127	132	137	142	147	152	157	162	167
0.3	115	120	125	130	135	140	145	150	155	160	165	170
0.4	117	122	127	132	137	142	147	152	157	162	167	172
0.5	120	125	130	135	140	145	150	155	160	165	170	175
0.6	122	127	132	137	142	147	152	157	162	167	172	177
0.7	124	130	135	140	145	150	155	160	165	170	175	180
0.8	126	132	137	142	147	152	157	162	167	172	177	182
0.9	128	134	139	144	149	154	159	164	169	174	179	184
1.0	130	136	141	146	151	156	161	166	171	176	181	186
1.1	131	137	142	147	152	157	162	167	172	177	182	187
1.2	133	139	144	149	154	159	164	169	174	179	184	189
1.3	135	141	146	151	156	161	166	171	176	181	186	191
1.4	137	143	148	153	158	163	168	173	178	183	188	193
1.5	139	145	150	155	160	165	170	175	180	185	190	195
1.6	141	147	153	159	165	171	177	183	189	195	201	207
1.7	143	151	157	163	169	175	181	187	193	199	205	211
1.8	145	153	159	165	171	177	183	189	195	201	207	213
1.9	147	155	161	167	173	179	185	191	197	203	209	215
2.0	149	157	163	169	175	181	187	193	199	205	211	217
2.1	151	159	165	171	177	183	189	195	201	207	213	219
2.2	153	161	167	173	179	185	191	197	203	209	215	221
2.3	155	163	169	175	181	187	193	199	205	211	217	223
2.4	157	165	171	177	183	189	195	201	207	213	219	225
2.5	159	166	172	178	184	190	196	202	208	214	220	226
2.6	161	168	174	180	186	192	198	204	210	216	222	228
2.7	163	170	176	182	188	194	200	206	212	218	224	230
2.8	165	172	178	184	190	196	202	208	214	220	226	232
2.9	167	174	181	187	193	199	205	211	217	223	229	235
3.0	169	176	183	189	195	201	207	213	219	225	231	237
3.1	171	178	185	191	197	203	209	215	221	227	233	239
3.2	173	180	186	192	198	204	210	216	222	228	234	240
3.3	175	182	188	194	200	206	212	218	224	230	236	242
3.4	177	184	190	196	202	208	214	220	226	232	238	244
3.5	179	186	192	198	204	210	216	222	228	234	240	246
3.6	181	188	194	200	206	212	218	224	230	236	242	248
3.7	183	190	196	202	208	214	220	226	232	238	244	250
3.8	185	191	197	203	209	215	221	227	233	239	245	251
3.9	187	193	199	205	211	217	223	229	235	241	247	253
4.0	189	195	201	207	213	219	225	231	237	243	249	255
4.1	191	197	203	209	215	221	227	233	239	245	251	257
4.2	193	199	205	211	217	223	229	235	241	247	253	259
4.3	195	201	207	213	219	225	231	237	243	249	255	261
4.4	197	203	209	215	221	227	233	239	245	251	257	

TABLE 4.A. VOLUME OF ROUNDWOOD TIMBER

TABLE 4.B. VOLUME OF ROUNDWOOD TIMBER

Girth (m)	Volume in cubic decimetres										Mid Girth (m)	Volume in cubic decimetres								
	0.60	0.61	0.62	0.63	0.64	0.65	0.66	0.67	0.68	0.69		0.60	0.61	0.62	0.63	0.64	0.65	0.66		
Diameter (m)	0.190	0.194	0.197	0.200	0.203	0.206	0.210	0.213	0.216	0.219	0.190	0.194	0.197	0.200	0.203	0.206	0.210	0.213	0.216	0.219
1.0	29	30	31	32	33	34	35	36	37	38	5.5	157	163	168	174	179	185	191	196	202
1.1	31	33	34	35	36	37	38	39	40	42	5.6	160	166	171	177	182	188	194	200	206
1.2	34	36	37	38	39	40	42	43	44	45	5.7	163	169	174	179	186	192	198	204	212
1.3	37	38	40	41	42	44	45	46	47	48	5.8	166	172	177	183	189	195	201	207	216
1.4	40	41	43	44	46	47	49	50	51	53	5.9	169	175	180	186	192	198	204	211	220
1.5	43	44	46	47	49	50	52	54	55	57	6.0	172	178	183	189	195	202	208	214	221
1.6	46	47	49	51	52	54	55	57	59	61	6.1	175	181	187	193	199	205	211	218	224
1.7	49	50	52	53	55	57	59	60	62	64	6.2	178	184	190	196	202	208	215	221	228
1.8	52	53	55	56	58	60	62	64	66	68	6.3	180	186	193	199	205	212	218	225	235
1.9	54	56	58	60	62	64	66	68	70	72	6.4	183	189	196	202	209	215	222	229	239
2.0	57	59	61	63	65	67	69	71	74	76	6.5	186	192	199	205	212	218	225	232	242
2.1	60	62	64	66	68	70	72	74	76	79	6.6	188	195	202	208	215	221	228	236	246
2.2	63	65	67	69	71	73	75	77	80	82	6.7	192	198	205	212	218	225	232	239	250
2.3	66	68	70	72	74	76	78	81	83	86	6.8	195	201	208	215	221	228	235	254	268
2.4	69	71	73	75	76	78	81	83	86	91	6.9	198	204	211	218	225	232	239	246	261
2.5	72	74	76	77	79	81	84	87	89	92	7.0	200	207	214	221	228	235	243	250	267
2.6	74	77	80	82	85	87	90	93	96	99	7.1	203	210	217	224	231	239	246	254	269
2.7	77	80	83	85	88	91	94	96	99	102	7.2	206	213	220	227	235	242	249	256	273
2.8	80	83	86	88	91	94	97	100	104	107	7.3	209	216	223	230	238	245	253	261	276
2.9	83	86	88	91	94	97	100	104	107	110	7.4	212	219	226	234	241	249	256	264	276
3.0	86	89	92	95	98	101	104	107	110	114	7.5	215	222	229	237	244	252	260	268	284
3.1	89	92	95	98	101	104	108	111	114	117	7.6	218	225	232	240	248	255	263	271	288
3.2	92	95	98	101	104	107	110	113	116	119	7.7	220	227	235	243	251	259	267	275	292
3.3	95	98	101	104	107	110	113	116	119	121	7.8	223	230	238	246	254	262	270	279	295
3.4	97	101	104	107	111	114	118	121	125	129	7.9	226	234	242	250	257	266	274	282	299
3.5	100	104	107	110	113	117	121	125	129	133	8.0	229	237	245	253	261	269	277	286	303
3.6	103	107	110	113	116	120	124	128	132	136	8.1	232	240	248	256	264	272	280	288	307
3.7	106	110	113	117	121	125	129	132	136	140	8.2	235	243	251	259	267	275	283	291	311
3.8	109	112	116	120	124	128	132	136	140	144	8.3	238	246	254	262	270	278	286	294	314
3.9	112	115	119	123	127	131	135	139	143	148	8.4	241	249	257	265	272	280	288	296	314
4.0	115	118	122	126	130	134	138	143	147	151	8.5	243	252	260	268	276	284	292	300	318
4.1	117	121	125	129	134	138	142	146	150	155	8.6	246	255	263	272	280	288	296	304	322
4.2	120	124	128	133	137	141	146	150	155	159	8.7	249	258	266	275	283	291	299	307	326
4.3	123	127	131	136	140	145	149	154	158	163	8.8	252	260	269	278	287	296	305	313	333
4.4	126	130	135	139	143	148	152	157	162	167	8.9	255	263	272	281	289	297	306	314	334
4.5	129	133	138	142	147	151	156	161	166	170	9.0	258	266	275	284	293	302	312	321	341
4.6	132	136	141	145	150	155	159	164	169	174	9.1	261	269	278	287	295	304	312	325	345
4.7	135	139	144	148	153	158	163	168	173	178	9.2	263	272	281	290	299	308	316	329	348
4.8	137	142	147	152	156	161	166	171	177	182	9.3	266	275	284	293	302	311	320	332	352
4.9	140	145	150	155	160	165	170	175	180	186	9.4	269	278	287	296	305	314	322	334	356
5.0	143	148	153	158	163	168	173	179	184	189	9.5	272	281	290	300	310	319	329	349	360
5.1	146	151	156	161	166	171	177	182	188	193	9.6	275	284	294	303	313	323	333	353	364
5.2	149	154	159	164	169	175	180	186	191	197	9.7	278	287	297	306	316	326	336	357	367
5.3	152	157	162	167	173	178	184	189	195	201	9.8	281	290	300	309	319	329	340	360	371
5.4	155	160	165	170	176	181	187	193	199	205	9.9	283	293	303	313	323	333	343	364	375

TABLE 5 A. VOLUME OF ROUNDWOOD TIMBER

TABLE 5 B. VOLUME OF ROUNDWOOD TIMBER

Mid Girth (m)	0.70	0.71	0.72	0.73	0.74	0.75	0.76	0.77	0.78	0.79	Mid Girth (m)	0.70	0.71	0.72	0.73	0.74	0.75	0.76	0.77	0.78	0.79		
Diameter (m)	0.222	0.225	0.229	0.232	0.235	0.238	0.241	0.245	0.248	0.251	Diameter (m)	0.222	0.225	0.229	0.232	0.235	0.238	0.241	0.245	0.248	0.251		
Length (m)	Volume in cubic decimetres											Length (m)	Volume in cubic decimetres										
1.0	39	40	41	42	44	45	46	47	48	50	5.5	214	221	227	233	240	246	253	259	266	273		
1.1	43	44	45	47	48	49	51	52	53	55	5.6	218	225	231	237	244	251	257	264	271	278		
1.2	47	48	49	51	52	54	55	57	58	60	5.7	222	229	235	242	248	255	262	269	276	283		
1.3	51	52	54	55	57	58	60	61	63	65	5.8	226	233	239	246	253	260	266	274	281	288		
1.4	55	56	58	59	61	63	64	66	68	70	5.9	230	237	243	250	257	264	271	278	286	293		
1.5	58	60	62	64	66	68	70	72	74	76	6.0	234	241	247	254	261	268	276	283	290	298		
1.6	62	64	66	68	70	72	74	76	78	80	6.1	238	245	252	259	266	273	280	288	295	303		
1.7	66	68	70	72	74	76	78	81	83	85	6.2	242	249	256	263	270	277	285	292	300	308		
1.8	70	72	74	76	78	81	83	85	87	89	6.3	246	253	260	267	274	282	289	297	305	313		
1.9	74	76	78	81	83	85	87	90	92	94	6.4	249	257	264	271	279	286	294	302	310	318		
2.0	78	80	82	84	86	87	89	92	94	97	6.5	253	261	268	276	283	291	299	307	315	323		
2.1	82	84	86	88	90	92	93	95	97	100	6.6	257	265	272	280	288	295	303	311	319	328		
2.2	86	88	90	92	94	95	97	100	103	106	6.7	261	269	276	284	292	300	308	316	324	333		
2.3	90	92	94	96	98	99	100	102	105	110	6.8	265	273	280	288	296	304	312	321	329	338		
2.4	94	96	98	100	102	105	107	110	113	116	6.9	269	277	285	292	301	309	317	325	334	343		
2.5	97	100	103	106	109	112	115	118	121	124	7.0	273	281	288	295	303	310	318	322	330	339		
2.6	101	104	107	110	113	116	119	123	126	129	7.1	277	285	293	301	309	316	324	332	340	348		
2.7	105	108	111	114	118	121	124	127	131	134	7.2	281	289	297	305	314	322	330	338	346	352		
2.8	109	112	115	119	122	125	128	132	136	139	7.3	285	293	301	309	318	327	335	344	353	362		
2.9	113	116	120	123	126	130	133	137	140	144	7.4	288	297	305	314	322	331	340	349	358	367		
3.0	117	120	124	127	131	134	138	141	145	149	7.5	292	301	309	318	327	336	345	354	363	372		
3.1	121	124	128	131	135	139	142	146	150	154	7.6	296	305	313	322	331	340	349	358	368	377		
3.2	125	128	132	136	139	143	147	151	155	159	7.7	300	309	318	326	335	345	354	363	373	382		
3.3	129	132	136	140	144	148	152	156	160	164	7.8	304	313	322	331	340	350	358	368	377	387		
3.4	133	136	140	144	148	152	156	160	165	169	7.9	308	317	326	335	344	353	363	372	381	390		
3.5	136	140	144	148	152	157	161	165	169	174	8.0	312	321	330	339	348	358	368	377	387	397		
3.6	140	144	148	153	157	161	165	170	174	179	8.1	316	325	334	343	353	362	372	381	390	402		
3.7	144	148	153	157	161	166	170	175	179	184	8.2	320	329	338	348	357	367	377	387	397	407		
3.8	148	152	157	161	166	170	175	179	184	189	8.3	324	333	342	352	362	371	381	391	402	412		
3.9	152	156	161	165	170	175	179	184	189	194	8.4	327	337	346	356	366	376	386	396	407	417		
4.0	156	160	165	170	174	179	184	189	194	199	8.5	331	341	351	360	370	380	391	401	411	422		
4.1	160	164	169	174	178	183	188	193	198	204	8.6	335	345	355	365	375	385	395	406	416	427		
4.2	164	168	173	178	183	188	193	198	203	209	8.7	339	349	359	369	379	389	400	410	421	432		
4.3	168	172	177	182	187	192	197	202	208	213	8.8	343	353	363	373	383	394	404	415	426	437		
4.4	171	176	181	187	192	197	202	208	213	218	8.9	347	357	367	377	388	398	409	420	431	442		
4.5	175	180	186	191	196	201	207	212	218	223	9.0	351	361	371	382	392	403	414	424	436	447		
4.6	179	184	190	195	200	206	211	217	223	228	9.1	355	365	375	386	396	407	418	429	440	452		
4.7	183	188	194	199	205	210	216	222	227	233	9.2	359	369	379	390	401	412	423	434	445	457		
4.8	187	192	198	203	209	215	221	226	232	238	9.3	362	373	383	394	405	416	427	439	450	462		
4.9	191	196	202	208	213	219	225	231	237	243	9.4	366	377	388	398	409	421	432	443	455	467		
5.0	195	200	206	212	218	224	230	236	242	248	9.5	370	381	392	403	414	425	436	448	460	472		
5.1	199	205	210	216	222	228	234	241	247	253	9.6	374	385	396	407	418	430	441	453	465	477		
5.2	203	209	214	220	227	233	245	252	258	265	9.7	378	389	400	411	423	434	446	457	469	482		
5.3	207	213	219	225	231	237	244	250	256	263	9.8	382	393	404	415	427	438	450	462	474	487		
5.4	210	217	223	229	235	242	248	255	261	268	9.9	386	397	408	420	431	443	455	467	479	491		

TABLE 6 A. VOLUME OF ROUNDWOOD TIMBER

TABLE 6 B.

VOLUME OF ROUNDWOOD TIMBER

Girth(m)	0.80	0.81	0.82	0.83	0.84	0.85	0.86	0.87	0.88	0.89	Mid Girth(m)	0.80	0.81	0.82	0.83	0.84	0.85	0.86	0.87	0.88	0.89		
Diameter (m)	0.254	0.257	0.260	0.264	0.267	0.270	0.273	0.276	0.280	0.283	Diameter (m)	0.254	0.257	0.260	0.264	0.267	0.270	0.273	0.276	0.280	0.283		
Length (m)	Volume in cubic decimetres											Length (m)	Volume in cubic decimetres										
1.0	51	52	53	55	56	57	59	60	62	63	5.5	280	287	294	301	309	316	324	331	339	347		
1.1	56	57	59	60	62	63	65	66	68	69	5.6	285	292	300	307	314	322	329	337	345	353		
1.2	61	63	64	66	67	69	71	72	74	76	5.7	290	297	305	312	320	328	335	343	351	359		
1.3	66	68	70	71	73	75	76	78	80	82	5.8	295	303	310	318	326	333	341	349	357	365		
1.4	71	73	75	77	79	80	82	84	86	88	5.9	300	308	316	323	331	339	347	355	363	372		
1.5	76	78	80	82	84	86	88	90	92	95	6.0	305	313	321	329	337	345	353	361	370	378		
1.6	81	84	86	88	90	92	94	96	99	101	6.1	311	318	326	334	342	351	359	367	376	384		
1.7	87	89	91	93	95	98	100	102	105	107	6.2	316	324	332	340	348	356	365	373	382	391		
1.8	92	94	96	98	101	103	106	108	111	113	6.3	321	329	337	345	354	362	371	379	388	397		
1.9	97	99	102	104	107	109	112	114	117	120	6.4	326	334	342	351	359	368	377	385	394	403		
2.0	102	104	107	110	112	115	118	121	124	126	6.5	331	339	348	356	365	374	382	391	400	410		
2.1	107	110	112	115	118	121	123	125	129	132	6.6	336	344	353	362	370	379	388	397	407	416		
2.2	112	115	118	121	124	126	129	132	135	138	6.7	341	350	358	367	376	385	394	403	413	422		
2.3	117	120	123	126	129	132	135	138	141	144	6.8	346	355	364	373	382	391	400	409	419	428		
2.4	122	125	128	132	135	138	141	144	148	151	6.9	351	360	369	378	387	397	406	415	425	435		
2.5	127	130	134	137	140	144	147	151	154	158	7.0	356	365	374	384	393	402	412	421	431	441		
2.6	132	136	139	142	145	149	153	157	160	164	7.1	361	371	380	389	398	408	418	427	437	447		
2.7	137	141	144	148	152	155	159	163	166	170	7.2	367	376	385	395	404	414	424	433	444	454		
2.8	143	146	150	153	157	161	165	169	173	176	7.3	372	381	390	400	410	420	429	440	450	460		
2.9	148	151	155	159	163	167	171	175	179	183	7.4	377	386	395	406	415	425	435	446	456	466		
3.0	153	160	164	170	174	178	182	187	191	195	7.5	382	391	401	411	421	431	441	452	462	473		
3.1	158	162	166	170	174	178	182	187	191	195	7.6	387	397	406	416	427	437	447	458	468	479		
3.2	163	167	171	175	180	184	188	193	197	202	7.7	392	402	412	422	432	443	453	464	474	485		
3.3	168	172	177	181	185	190	194	199	203	208	7.8	397	407	417	427	438	448	459	470	480	491		
3.4	173	177	182	186	191	195	200	205	209	214	7.9	402	412	423	433	443	454	465	476	487	498		
3.5	178	183	187	192	196	201	206	211	216	221	8.0	407	418	428	438	449	460	471	482	493	504		
3.6	183	188	193	198	203	208	213	218	223	228	8.1	412	423	433	444	455	466	477	488	499	510		
3.7	188	193	198	203	208	213	218	224	229	234	8.2	417	428	439	450	461	472	483	494	505	517		
3.8	193	198	203	208	213	218	224	229	234	239	8.3	423	433	444	455	466	477	488	499	510	523		
3.9	199	204	209	214	219	224	229	235	240	246	8.4	428	438	449	460	471	482	493	504	515	529		
4.0	204	209	214	218	225	230	235	241	246	252	8.5	433	444	455	466	477	489	500	512	524	536		
4.1	209	214	219	225	230	236	241	247	253	259	8.6	438	449	460	471	482	493	504	515	526	538		
4.2	214	219	224	229	234	240	245	251	257	263	8.7	443	454	465	477	488	500	516	527	538	548		
4.3	219	224	229	234	239	245	251	257	263	269	8.8	448	459	470	481	492	503	517	528	539	550		
4.4	224	230	235	241	247	253	259	265	271	277	8.9	453	464	476	487	498	509	520	531	542	551		
4.5	229	235	241	247	253	259	265	271	277	284	9.0	458	470	481	493	505	517	529	542	554	567		
4.6	234	240	246	252	258	264	270	277	283	290	9.1	463	475	487	499	511	523	535	546	557	568		
4.7	239	245	251	257	263	269	276	282	289	296	9.2	468	480	492	504	516	529	541	552	563	574		
4.8	244	251	257	263	269	276	282	289	296	302	9.3	473	485	497	508	520	534	547	556	567	576		
4.9	249	256	262	269	275	282	288	295	302	309	9.4	479	491	503	515	528	540	553	566	577	592		
5.0	255	261	267	274	281	287	294	301	308	315	9.5	484	496	508	521	533	546	559	572	585	599		
5.1	260	266	273	279	286	293	300	307	314	321	9.6	489	501	513	526	539	552	565	578	591	605		
5.2	265	271	278	285	292	299	306	313	320	328	9.7	494	506	519	532	544	557	571	584	598	611		
5.3	270	277	283	289	297	305	312	319	326	334	9.8	499	511	524	537	550	563	577	590	604	617		
5.4	275	282	289	296	303	310	318	325	333	340	9.9	504	517	530	543	556	569	582	596	610	624		

TABLE I.A. VOLUME OF ROUNDWOOD TIMBER

TABLE I.B. VOLUME OF ROUNDWOOD TIMBER

Diameter (m)	Volume in cubic decimetres						Mid Girth (m)	Volume in cubic decimetres						0.286	0.289	0.292	0.295	0.299	0.302	0.305	0.308	0.311	0.315
	0.90	0.91	0.92	0.93	0.94	0.95	0.96	0.97	0.98	0.99	0.90	0.91	0.92	0.93	0.94	0.95	0.96	0.97	0.98	0.99			
Diameter (m)	0.286	0.289	0.292	0.295	0.299	0.302	0.305	0.308	0.311	0.315	0.286	0.289	0.292	0.295	0.299	0.302	0.305	0.308	0.311	0.315			
1.0	64	66	67	69	70	72	73	75	76	78	5.5	5.6	5.7	5.8	5.9	6.0	6.1	6.2	6.3	6.4			
1.1	71	72	74	76	77	79	81	82	84	86	354	362	369	375	382	387	395	403	412	420			
1.2	77	81	83	84	86	88	90	92	94	96	5.6	5.7	5.8	5.9	6.0	6.1	6.2	6.3	6.4	6.5			
1.3	84	86	88	91	93	95	97	99	101	103	367	375	384	392	399	408	416	424	432	440			
1.4	90	92	94	96	98	101	103	105	107	109	5.7	5.8	5.9	6.0	6.1	6.2	6.3	6.4	6.5	6.6			
1.5	97	99	101	103	105	108	110	112	115	117	374	382	390	399	406	415	424	433	442	451			
1.6	103	105	108	110	112	115	117	120	122	125	6.0	6.1	6.2	6.3	6.4	6.5	6.6	6.7	6.8	6.9			
1.7	110	112	114	117	119	122	125	127	130	133	387	395	404	413	422	431	440	449	458	466			
1.8	116	119	121	124	127	132	135	138	140	143	393	402	411	420	429	438	447	457	466	476			
1.9	122	125	128	131	134	136	139	142	145	148	406	415	424	433	442	451	460	470	481	491			
2.0	129	132	135	138	141	144	147	150	153	156	6.5	6.6	6.7	6.8	6.9	7.0	7.1	7.2	7.3	7.4			
2.1	135	138	141	144	148	151	154	157	160	164	419	428	438	447	457	467	477	486	497	507			
2.2	142	145	148	151	155	158	161	165	168	172	425	435	444	454	464	474	484	494	504	515			
2.3	148	152	155	158	162	165	169	172	176	179	432	441	451	461	471	481	491	501	512	522			
2.4	155	158	162	165	169	172	176	180	183	187	438	448	458	468	478	488	499	509	519	529			
2.5	161	165	168	172	176	179	183	187	191	195	445	455	465	475	485	495	506	516	527	538			
2.6	168	171	175	179	183	187	191	195	199	203	451	461	471	482	492	503	513	524	535	546			
2.7	174	178	182	186	190	194	198	202	206	210	457	468	478	488	499	510	520	531	542	554			
2.8	180	184	189	193	197	201	205	210	214	218	464	474	484	494	504	514	524	534	545	556			
2.9	187	191	195	200	204	208	213	217	222	226	470	477	487	498	509	520	531	541	552	567			
3.0	193	198	202	206	211	215	220	225	229	234	483	494	505	516	527	538	549	560	573	585			
3.1	200	204	209	213	217	222	227	232	237	242	490	501	512	523	534	546	557	569	581	593			
3.2	206	211	215	220	225	230	235	240	244	249	496	507	518	530	541	553	564	576	588	600			
3.3	213	217	221	225	230	234	239	244	249	254	503	514	525	537	548	559	572	584	596	608			
3.4	219	224	229	234	239	244	249	254	260	265	509	520	532	544	555	567	579	591	604	616			
3.5	226	231	236	241	246	251	257	262	267	273	8.0	515	527	539	550	562	574	586	599	611	624		
3.6	232	237	242	247	252	257	262	267	272	277	8.1	522	534	545	557	569	581	594	606	619	631		
3.7	238	244	249	255	260	266	271	277	283	288	8.2	528	540	552	564	576	588	601	614	626	639		
3.8	245	250	256	261	266	271	276	281	286	291	8.3	535	547	559	571	583	596	608	621	634	647		
3.9	251	257	263	268	274	280	286	292	298	304	8.4	541	553	566	578	590	603	616	629	642	655		
4.0	258	263	269	275	281	287	293	299	306	312	8.5	548	560	572	585	597	610	623	636	649	663		
4.1	264	270	276	282	288	294	301	307	313	320	8.6	554	566	579	592	604	617	630	644	657	670		
4.2	271	277	283	290	296	302	309	315	321	327	8.7	561	573	586	599	611	625	638	651	665	678		
4.3	277	283	290	296	303	309	316	323	329	335	8.8	567	580	592	605	618	632	645	659	672	686		
4.4	283	290	296	303	309	316	323	330	336	343	8.9	573	586	599	612	626	639	652	666	680	694		
4.5	290	296	303	310	316	323	330	337	344	351	9.0	580	593	606	619	633	646	660	674	688	702		
4.6	296	303	310	316	323	330	337	344	351	359	9.1	586	599	613	626	640	653	667	681	695	709		
4.7	303	310	316	323	330	337	344	351	359	366	9.2	593	606	619	633	647	660	674	689	703	717		
4.8	309	316	323	330	337	344	351	359	366	374	9.3	599	613	626	640	654	668	682	696	710	733		
4.9	316	323	330	337	344	352	359	367	374	382	9.4	606	619	633	647	661	675	689	704	718	733		
5.0	322	329	337	344	351	359	367	374	382	390	9.5	612	626	640	654	668	682	696	711	726	741		
5.1	329	336	343	351	358	366	374	382	390	398	9.6	619	632	646	660	675	689	704	719	733	748		
5.2	335	343	350	358	365	373	381	389	397	405	9.7	625	639	653	667	682	696	711	726	741	756		
5.3	341	349	357	365	373	380	388	396	404	413	9.8	631	646	660	674	689	704	718	733	749	764		
5.4	348	356	364	372	380	388	396	404	413	421	9.9	638	652	667	681	696	711	726	741	756	772		

TABLE 8 A. VOLUME OF ROUNDWOOD TIMBER

Girth (m)		1.00	1.01	1.02	1.03	1.04	1.05	1.06	1.07	1.08	1.09	Mid Girth (m)	1.00	1.01	1.02	1.03	1.04	1.05	1.06	1.07	1.08	1.09	
Diameter (m)	0.318	0.321	0.324	0.327	0.330	0.334	0.337	0.340	0.343	0.346	Diameter (m)	0.318	0.321	0.324	0.327	0.330	0.334	0.337	0.340	0.343	0.346		
Length (m)	Volume in cubic decimetres											Length (m)	Volume in cubic decimetres										
	80	81	82	83	84	85	86	87	88	89	90	93	95	96	97	98	99	100	102	111	113	121	123
1.0	80	81	82	83	84	85	86	87	88	89	90	93	95	96	97	98	99	100	102	111	113	121	123
1.1	87	89	91	93	95	96	98	100	102	104	105	104	102	101	100	98	96	93	91	89	87	85	83
1.2	95	97	99	101	103	105	107	109	110	111	113	113	111	110	109	107	105	104	102	100	98	96	94
1.3	103	105	108	110	112	114	116	118	120	121	123	123	121	120	118	116	114	112	110	109	107	105	103
1.4	111	114	116	118	120	123	125	128	130	132	132	132	130	128	125	123	121	120	118	116	114	112	110
1.5	119	122	124	127	129	132	134	137	139	142	142	142	140	137	134	132	130	128	125	123	121	119	117
1.6	127	130	132	135	137	138	140	143	146	148	151	151	150	148	145	143	140	138	135	133	131	129	127
1.7	135	138	141	143	146	148	150	152	155	158	161	161	160	158	155	153	150	148	145	143	141	139	137
1.8	143	146	149	152	155	158	161	164	167	170	170	170	167	164	161	158	155	152	149	146	143	140	137
1.9	151	154	157	160	163	167	170	173	176	180	180	180	176	173	170	167	163	160	157	154	151	148	145
2.0	159	162	166	170	174	177	181	184	188	191	195	198	198	195	193	190	187	184	181	177	174	170	166
2.1	167	170	175	179	182	186	189	193	197	200	204	208	208	204	200	196	191	186	181	177	172	168	163
2.2	175	179	183	187	190	194	198	202	206	210	215	219	219	215	210	206	200	196	191	186	181	177	172
2.3	183	187	191	195	198	203	206	210	215	219	223	227	227	223	219	215	210	206	200	196	191	186	181
2.4	191	195	199	203	206	210	215	219	223	228	232	236	236	231	227	223	219	215	210	206	200	196	191
2.5	199	203	207	211	215	219	224	228	232	237	241	246	246	241	237	232	228	223	219	215	210	206	200
2.6	207	211	215	219	223	227	232	237	241	246	250	255	255	250	246	241	237	232	228	223	219	215	210
2.7	215	219	223	227	232	236	241	246	250	254	259	264	264	259	254	249	244	239	234	229	224	219	214
2.8	223	227	232	236	241	246	250	254	259	264	269	274	274	269	264	259	254	249	244	239	234	229	224
2.9	231	235	239	243	248	253	258	263	268	273	278	284	284	279	274	269	264	259	254	249	244	239	234
3.0	239	243	247	252	257	262	267	272	277	282	288	293	293	289	284	279	274	269	264	259	254	249	244
3.1	247	251	255	260	265	270	275	281	286	291	297	302	302	297	292	287	282	277	272	267	262	257	252
3.2	255	259	263	268	273	278	284	289	295	301	306	312	312	306	301	296	291	286	281	276	271	266	261
3.3	263	267	271	275	280	285	290	295	300	305	310	315	315	310	305	300	295	290	285	280	275	270	265
3.4	270	276	281	287	293	298	304	310	315	321	327	333	333	329	325	320	315	310	305	300	295	290	285
3.5	278	284	290	296	301	307	313	319	325	331	337	343	343	340	335	330	325	320	315	310	305	300	295
3.6	286	292	298	304	310	316	321	327	333	339	345	350	350	346	342	337	333	328	323	318	313	308	303
3.7	294	300	306	312	318	324	330	336	342	348	354	359	359	355	350	346	342	337	333	328	323	318	313
3.8	302	308	314	321	327	333	339	345	351	357	363	369	369	365	361	357	353	349	345	341	337	333	328
3.9	310	316	323	329	336	342	348	354	360	366	373	379	379	375	371	367	363	359	355	351	347	343	339
4.0	318	325	331	338	344	351	358	364	371	378	385	392	392	388	384	380	376	373	369	365	361	357	353
4.1	326	333	341	348	354	361	368	375	382	389	396	403	403	399	395	391	387	384	380	376	372	368	364
4.2	334	341	349	356	363	370	377	384	391	398	405	412	412	408	405	399	395	391	387	383	379	375	371
4.3	342	349	357	364	371	378	385	392	399	406	413	420	420	416	413	409	405	401	397	393	389	385	381
4.4	350	357	364	371	378	385	392	399	406	413	420	427	427	423	419	416	413	409	405	401	397	393	389
4.5	358	365	372	379	386	393	395	402	410	418	425	435	435	432	429	426	423	419	416	413	409	405	401
4.6	366	373	381	389	396	403	410	417	424	431	438	445	445	442	439	436	433	429	426	423	419	416	413
4.7	374	381	389	397	404	411	418	425	432	439	446	453	453	450	447	444	441	438	435	432	429	426	423
4.8	382	389	397	405	413	421	429	436	443	450	457	464	464	461	458	455	452	449	446	443	440	437	434
4.9	390	398	406	414	422	430	438	445	453	460	468	477	477	474	471	468	465	462	459	456	453	450	447
5.0	398	406	414	422	430	438	445	453	460	468	477	485	485	482	479	476	473	470	467	464	461	458	455
5.1	406	414	422	430	438	445	453	460	468	477	485	493	493	490	487	484	481	478	475	472	469	466	463
5.2	414	422	430	438	445	453	460	468	477	485	493	501	501	498	495	492	489	486	483	480	477	474	471
5.3	422	430	438	445	453	460	468	477	485	493	501	509	509	506	503	500	497	494	491	488	485	482	479
5.4	430	438	447	455	463	471	479	487	495	503	511	519	519	516	513	510	507	504	501	498	495	492	489

TABLE 9 A. VOLUME OF ROUNDWOOD TIMBER

TABLE 9 B. VOLUME OF ROUNDWOOD TIMBER

Girth (m)	Volume in cubic decimetres						Length (m)	Volume in cubic decimetres
	1.10	1.11	1.12	1.13	1.14	1.15		
0.96	98	100	102	103	105	107	109	111
1.06	108	110	112	114	116	118	120	122
1.15	118	120	122	124	126	128	131	133
1.25	127	130	132	134	137	139	142	144
1.35	137	140	142	145	147	150	152	155
1.44	147	150	152	155	158	161	163	166
1.54	157	160	163	165	168	171	174	177
1.64	167	170	173	176	179	182	185	188
1.73	176	180	183	186	189	193	196	199
1.83	186	190	193	196	200	203	207	210
2.0	192	196	200	203	207	210	214	218
2.1	202	206	210	213	217	221	225	229
2.2	212	216	220	223	227	231	235	239
2.3	221	225	229	234	238	242	246	250
2.4	231	235	239	244	248	252	257	261
2.5	241	245	249	254	258	263	268	272
2.6	250	255	259	264	269	274	278	283
2.7	260	265	269	274	279	284	289	294
2.8	269	274	279	284	289	295	300	305
2.9	279	284	289	295	300	305	310	316
3.0	289	294	299	305	310	316	321	327
3.1	298	304	309	315	320	326	332	338
3.2	308	314	319	325	331	337	343	349
3.3	318	323	329	335	341	347	353	359
3.4	327	333	339	345	351	358	364	370
3.5	337	343	349	356	362	368	375	381
3.6	346	353	359	366	372	379	385	392
3.7	356	363	369	376	382	389	396	403
3.8	366	372	379	386	393	400	407	414
3.9	375	382	389	396	403	410	417	425
4.0	385	392	399	406	414	421	428	436
4.1	395	402	409	416	424	431	439	446
4.2	404	412	419	427	434	442	450	458
4.3	414	421	429	437	445	453	460	468
4.4	423	431	439	447	455	463	471	479
4.5	433	441	449	457	465	473	482	490
4.6	443	451	459	467	476	484	492	498
4.7	452	461	469	477	486	494	503	512
4.8	462	470	479	488	496	505	514	523
4.9	472	480	489	498	507	515	524	534
5.0	481	490	499	508	517	526	535	544
5.1	491	500	509	518	527	537	546	555
5.2	500	510	519	528	538	547	557	566
5.3	510	519	529	538	548	558	567	576
5.4	520	529	539	548	558	568	578	588

Girth (m)	Volume in cubic decimetres						Length (m)	Volume in cubic decimetres
	0.350	0.353	0.356	0.359	0.362	0.365		
0.96	98	100	102	103	105	107	109	111
1.06	108	110	112	114	116	118	120	122
1.15	118	120	122	124	126	128	131	133
1.25	127	130	132	134	137	139	142	144
1.35	137	140	142	145	147	150	152	155
1.44	147	150	152	155	158	161	163	166
1.54	157	160	163	165	168	171	174	177
1.64	167	170	173	176	179	182	185	188
1.73	176	180	183	186	189	193	196	199
1.83	186	190	193	196	200	203	207	210
2.0	192	196	200	203	207	210	214	218
2.1	202	206	210	213	217	221	225	229
2.2	212	216	220	223	227	231	235	239
2.3	221	225	229	234	238	242	246	250
2.4	231	235	239	244	248	252	257	261
2.5	241	245	249	254	258	263	268	272
2.6	250	255	259	264	269	274	278	283
2.7	260	265	269	274	279	284	289	294
2.8	269	274	279	284	289	295	300	305
2.9	279	284	289	295	300	305	310	316
3.0	289	294	299	305	310	316	321	327
3.1	298	304	309	315	320	326	332	338
3.2	308	314	319	325	331	337	343	349
3.3	318	323	329	335	341	347	353	359
3.4	327	333	339	345	351	358	364	370
3.5	337	343	349	356	362	368	375	381
3.6	346	353	359	366	372	379	385	392
3.7	356	363	369	376	382	389	396	403
3.8	366	372	379	386	393	400	407	414
3.9	375	382	389	396	403	410	417	425
4.0	385	392	399	406	414	421	428	436
4.1	395	402	409	416	424	431	439	446
4.2	404	412	419	427	434	442	450	458
4.3	414	421	429	437	445	453	460	468
4.4	423	431	439	447	455	463	471	479
4.5	433	441	449	457	465	473	482	490
4.6	443	451	459	467	476	484	492	500
4.7	452	461	469	477	486	494	503	512
4.8	462	470	479	488	496	505	514	523
4.9	472	480	489	498	507	515	524	534
5.0	481	490	499	508	517	526	535	544
5.1	491	500	509	518	527	537	546	555
5.2	500	510	519	528	538	547	557	566
5.3	510	519	529	538	548	558	567	576
5.4	520	529	539	548	558	568	578	588

Girth (m)	Volume in cubic decimetres						Length (m)	Volume in cubic decimetres
	0.350	0.353	0.356	0.359	0.362	0.365		
0.96	98	100	102	103	105	107	109	111
1.06	108	110	112	114	116	118	120	122
1.15	118	120	122	124	126	128	131	133
1.25	127	130	132	134	137	139	142	144
1.35	137	140	142	145	147	150	152	155
1.44	147	150	152	155	158	161	163	166
1.54	157	160	163	165	168	171	174	177
1.64	167	170	173	176	179	182	185	188
1.73	176	180	183	186	189	193	196	199
1.83	186	190	193	196	200	203	207	210
2.0	192	196	200	203	207	210	214	218
2.1	202	206	210	213	217	221	225	229
2.2	212	216	220	223	227	231	235	239
2.3	221	225	229	234	238	242	246	250
2.4	231	235	239	244	248	252	257	261
2.5	241	245	249	254	258	263	268	272
2.6	250	255	259	264	269	274	278	283
2.7	260	265	269	274	279	284	289	294
2.8	269	274	279	284	289	295	300	305
2.9	279	284	289	295	300	305	310	316
3.0	289	294	299	305	310	316	321	327
3.1	298	304	309	315	320	326	332	338
3.2	308	314	319	325	331	337	343	349
3.3	318	323	329	335	341	347	353	359
3.4	327	333	339	345	351	358	364	370
3.5	337	343	349	356	362	368	375	381
3.6	346	353	359	366	372	379	385	392
3.7	356	363	369	376	382	389	396	403
3.8	366	372	379	386	393	400	407	414
3.9	375	382	389	396	403	410	417	425
4.0	385	392	399	406	414	421	428	436
4.1	395	402	409	416	424	431	439	446
4.2	404	412	419	427	434	442	450	458
4.3	414	421	429	437	445	453	460	468
4.4	423	431	439	447	455	463	471	479
4.5	433	441	449	457	465	473	482	490
4.6	443	451	459	467	476	484	492	500
4.7	452	461	469	477	486	494	503	512
4.8	462	470	479	488	496	505	514	523
4.9	472	480	489	498	507	515	524	534
5.0	481	490	499	508	517	526	535	544
5.1	491	500	509	518	527	537	546	555
5.2	500	510	519	528	538	547	557	566

TABLE 10 A. VOLUME OF ROUNDWOOD TIMBER

TABLE 10 B. VOLUME OF ROUNDWOOD TIMBER

Length (m)	Diameter (m)	Mid Girth (m)	1.20	1.21	1.22	1.23	1.24	1.25	1.26	1.27	1.28	1.29	Mid Girth (m)	1.20	1.21	1.22	1.23	1.24	1.25	1.26	1.27	1.28	1.29
		Diameter (m)	0.381	0.385	0.388	0.391	0.394	0.397	0.400	0.403	0.407	0.410	Length (m)	0.381	0.385	0.388	0.391	0.394	0.397	0.400	0.403	0.407	0.410
		Volume in cubic decimetres	Volume in cubic decimetres																				
1.0	1.15	116	118	120	122	124	126	128	130	132	134	136	5.5	630	641	651	662	673	684	695	706	717	728
1.1	126	128	130	132	135	137	139	141	143	146	149	151	5.6	641	652	663	674	685	696	707	718	730	741
1.2	137	140	142	144	147	149	152	154	156	159	162	164	5.7	653	664	675	686	697	708	719	731	743	755
1.3	149	151	154	156	159	162	164	167	169	172	174	177	5.8	664	675	687	698	709	720	731	744	756	768
1.4	160	163	166	168	171	174	177	180	182	185	188	191	5.9	676	687	699	710	722	733	745	757	769	781
1.5	172	175	178	181	183	186	189	192	195	198	201	204	6.0	687	699	710	722	734	746	758	770	782	794
1.6	183	186	189	193	196	199	202	205	209	212	215	218	6.1	700	710	722	734	746	758	770	783	795	807
1.7	195	198	201	205	208	211	215	218	222	225	229	231	6.2	710	722	734	746	758	770	783	795	808	821
1.8	206	210	213	217	220	224	227	231	235	238	240	244	6.3	722	734	746	758	770	783	796	808	821	834
1.9	218	221	225	229	232	236	240	244	248	252	256	260	6.4	733	745	758	770	783	796	808	821	834	847
2.0	229	233	237	241	245	249	253	257	261	265	269	274	6.5	745	757	770	782	795	808	821	834	847	860
2.1	241	245	249	253	257	261	265	269	273	278	282	287	6.6	756	769	781	794	807	820	833	847	860	874
2.2	252	256	260	264	268	272	276	281	285	290	295	300	6.7	767	780	793	806	819	833	846	860	873	887
2.3	263	268	272	276	280	284	287	291	295	300	304	308	6.8	779	792	805	818	832	845	859	872	886	900
2.4	275	280	284	287	291	295	298	303	308	313	318	321	6.9	790	804	817	830	844	858	871	885	899	913
2.5	286	291	296	301	306	311	316	321	326	331	336	341	7.0	802	815	829	842	856	870	884	898	912	927
2.6	298	303	308	313	318	323	328	332	337	341	346	352	7.1	813	827	841	854	868	882	897	911	925	940
2.7	309	314	320	325	330	335	340	345	350	355	360	366	7.2	825	839	852	866	881	895	909	924	938	953
2.8	321	326	332	337	342	347	352	357	362	367	372	378	7.3	836	850	864	879	893	907	922	937	951	966
2.9	332	338	343	349	355	360	366	372	378	384	390	396	7.4	848	862	876	891	905	920	935	949	964	980
3.0	344	349	355	361	367	373	379	385	391	397	404	410	7.5	859	873	888	903	917	932	947	962	977	993
3.1	355	361	367	373	379	385	391	398	404	410	417	424	7.6	871	885	899	915	930	945	960	975	990	1006
3.2	367	373	379	385	391	398	404	411	417	424	431	438	7.7	882	897	912	927	942	957	972	988	1004	1019
3.3	378	384	390	397	404	410	417	423	430	437	443	450	7.8	905	920	935	951	966	982	998	1001	1017	1032
3.4	389	396	403	409	416	423	429	436	443	450	457	464	7.9	916	932	947	963	978	994	1010	1026	1043	1059
3.5	401	408	414	421	428	435	442	449	456	463	470	477	8.0	928	943	959	975	991	1007	1023	1039	1055	1072
3.6	412	419	426	433	440	447	455	462	469	477	485	493	8.1	939	955	971	987	1003	1019	1036	1052	1069	1085
3.7	424	431	438	445	453	460	467	475	482	490	498	506	8.2	951	967	983	999	1015	1032	1048	1065	1082	1099
3.8	435	443	450	457	465	472	480	488	495	503	510	518	8.3	962	978	995	1011	1027	1044	1061	1078	1095	1112
3.9	447	454	462	469	477	485	493	500	508	516	524	532	8.4	974	990	1006	1023	1040	1056	1073	1091	1108	1125
4.0	458	466	474	481	489	497	505	513	521	529	537	545	8.5	985	1002	1019	1035	1052	1069	1086	1103	1121	1138
4.1	470	477	485	493	501	510	518	526	534	542	550	558	8.6	995	1012	1030	1047	1064	1081	1099	1116	1134	1152
4.2	481	489	497	505	514	522	530	539	547	556	564	573	8.7	1003	1021	1039	1057	1076	1094	1111	1129	1147	1165
4.3	493	501	509	517	526	534	543	552	560	569	578	587	8.8	1019	1037	1054	1071	1089	1106	1124	1142	1160	1178
4.4	504	512	520	530	538	547	556	565	573	582	590	599	8.9	1031	1048	1066	1083	1101	1119	1137	1155	1173	1191
4.5	515	524	533	542	550	559	568	577	586	595	604	613	9.0	1042	1060	1077	1095	1113	1131	1149	1168	1186	1205
4.6	527	536	545	554	563	572	581	590	600	609	618	627	9.1	1054	1071	1089	1107	1125	1143	1162	1180	1199	1218
4.7	538	547	556	566	575	584	594	603	613	622	632	642	9.2	1065	1083	1101	1119	1137	1155	1174	1193	1212	1231
4.8	550	559	568	578	587	597	606	616	626	635	645	655	9.3	1077	1095	1113	1131	1150	1168	1187	1206	1225	1244
4.9	561	571	580	590	599	609	619	629	639	649	659	669	9.4	1088	1106	1125	1143	1162	1181	1200	1219	1238	1257
5.0	573	582	592	602	612	621	631	641	652	662	672	682	9.5	1108	1126	1145	1163	1181	1200	1219	1238	1257	1276
5.1	584	594	604	614	624	634	644	654	664	674	684	694	9.6	1116	1134	1152	1171	1189	1206	1225	1244	1263	1282
5.2	596	606	616	626	636	646	656	666	676	686	696	706	9.7	1124	1142	1160	1178	1196	1214	1232	1251	1270	1289
5.3	607	617	627	638	648	658	668	678	688	698	708	718	9.8	1134	1153	1172	1191	1209	1228	1247	1266	1285	1304
5.4	619	629	639	650	660	671	682	693	704	715	725	735	9.9	1143	1162	1181	1200	1219	1238	1257	1276	1295	1314

TABLE 11.A. VOLUME OF ROUNDWOOD TIMBER

	Mid Girth (m)	1.30	1.31	1.32	1.33	1.34	1.35	1.36	1.37	1.38	1.39	Volume in cubic decimetres											
Diameter (m)	0.413	0.416	0.420	0.423	0.426	0.429	0.432	0.435	0.439	0.442	Diameter (m)	0.413	0.416	0.420	0.423	0.426	0.429	0.432	0.435	0.439	0.442		
Length (m)		1.0	1.1	1.2	1.3	1.4	1.5	1.6	1.7	1.8	1.9	Length (m)	1.30	1.31	1.32	1.33	1.34	1.35	1.36	1.37	1.38	1.39	
1.0	134	137	139	141	143	145	147	149	151	153	154	1.0	739	751	762	774	786	797	809	821	833	845	
1.1	148	150	152	155	157	159	162	164	167	169	170	1.1	5.6	753	764	776	788	800	812	824	836	848	861
1.2	161	164	166	169	171	174	177	179	182	184	186	1.2	766	778	788	802	814	826	839	851	863	876	
1.3	175	177	180	183	186	188	191	194	197	200	203	1.3	5.7	780	792	804	816	828	841	853	866	879	891
1.4	188	191	194	197	200	203	206	209	212	215	218	1.4	5.8	793	805	818	830	843	855	868	881	894	907
1.5	202	205	208	211	214	217	221	224	227	231	235	1.5	5.9	793	805	818	830	843	855	868	881	894	907
1.6	215	218	222	225	229	232	235	239	242	246	250	1.6	6.0	807	819	832	844	857	870	883	896	909	922
1.7	229	232	236	239	243	246	250	254	258	261	265	1.7	6.1	820	833	845	858	871	884	897	911	924	938
1.8	242	246	249	253	257	261	265	269	273	277	280	1.8	6.2	833	846	859	872	886	899	912	926	939	953
1.9	255	259	263	267	271	275	280	284	288	292	296	1.9	6.3	847	860	873	887	897	901	914	928	941	954
2.0	269	273	277	281	286	290	294	299	303	307	311	2.0	6.4	860	874	887	897	901	915	929	943	957	970
2.1	282	287	291	295	300	304	309	314	318	323	328	2.1	6.5	874	887	897	901	915	929	943	957	970	984
2.2	296	300	305	310	314	319	324	329	333	338	343	2.2	6.6	887	897	901	915	929	943	957	971	985	999
2.3	309	314	319	324	329	333	338	343	348	353	358	2.3	6.7	901	915	929	943	957	971	986	1000	1014	1030
2.4	323	328	333	338	343	348	353	358	364	369	374	2.4	6.8	914	928	942	956	971	986	1000	1015	1030	1045
2.5	336	341	346	352	357	362	368	373	379	384	389	2.5	6.9	928	942	956	971	986	1000	1015	1030	1045	1060
2.6	350	355	360	366	371	376	382	387	393	398	403	2.6	7.0	941	956	970	985	999	1014	1029	1040	1054	1060
2.7	363	369	374	380	386	391	397	403	409	415	421	2.7	7.1	954	969	984	998	1013	1028	1044	1059	1074	1091
2.8	376	382	388	394	400	406	412	418	424	430	436	2.8	7.2	968	983	998	1013	1028	1044	1059	1074	1090	1106
2.9	390	396	402	408	414	420	427	433	439	446	453	2.9	7.3	981	997	1011	1027	1043	1058	1074	1089	1105	1121
3.0	403	410	416	422	428	435	441	448	454	461	468	3.0	7.4	995	1010	1026	1041	1057	1073	1089	1105	1121	1137
3.1	417	423	430	436	443	449	456	463	470	476	483	3.1	7.5	1008	1024	1037	1053	1069	1086	1102	1118	1135	1151
3.2	430	437	444	450	457	464	471	478	486	493	500	3.2	7.6	1022	1037	1052	1067	1083	1100	1116	1133	1150	1166
3.3	444	450	457	464	471	478	486	493	500	507	513	3.3	7.7	1035	1051	1067	1083	1100	1116	1133	1150	1166	1183
3.4	457	464	471	478	485	492	499	506	513	520	523	3.4	7.8	1049	1065	1081	1098	1114	1131	1148	1165	1182	1199
3.5	471	478	485	492	500	507	515	523	530	538	545	3.5	7.9	1052	1078	1095	1112	1128	1144	1162	1179	1197	1214
3.6	484	491	498	505	512	519	527	535	543	551	559	3.6	8.0	1075	1092	1109	1126	1143	1160	1177	1194	1212	1230
3.7	497	505	513	521	528	536	544	552	560	568	576	3.7	8.1	1089	1106	1123	1140	1157	1174	1191	1208	1227	1245
3.8	511	519	527	535	543	551	559	567	576	584	592	3.8	8.2	1102	1119	1137	1154	1171	1189	1206	1224	1242	1260
3.9	524	532	541	549	557	565	574	582	591	599	608	3.9	8.3	1116	1133	1150	1168	1185	1203	1221	1239	1257	1276
4.0	538	546	554	563	571	580	589	597	606	615	624	4.0	8.4	1129	1147	1164	1182	1200	1218	1236	1254	1272	1291
4.1	551	560	568	577	586	594	603	612	621	630	640	4.1	8.5	1143	1160	1178	1196	1214	1232	1251	1269	1288	1306
4.2	565	573	582	591	600	609	618	627	636	645	654	4.2	8.6	1156	1174	1192	1210	1228	1247	1265	1284	1303	1322
4.3	578	587	596	605	614	623	633	642	651	661	671	4.3	8.7	1170	1188	1206	1224	1243	1261	1276	1295	1314	1332
4.4	591	601	610	619	628	638	647	657	667	676	685	4.4	8.8	1184	1196	1215	1234	1252	1271	1290	1309	1329	1348
4.5	605	614	624	633	643	652	662	672	682	692	702	4.5	8.9	1196	1214	1232	1250	1268	1285	1303	1324	1344	1363
4.6	618	628	638	647	657	667	677	687	697	707	717	4.6	9.0	1210	1229	1247	1266	1284	1303	1322	1341	1360	1379
4.7	632	642	651	661	671	681	691	697	707	717	727	4.7	9.1	1223	1242	1261	1280	1300	1319	1339	1359	1379	1399
4.8	645	655	665	675	686	696	706	712	722	732	742	4.8	9.2	1237	1256	1275	1294	1313	1334	1354	1374	1394	1414
4.9	659	669	679	689	700	710	721	732	742	753	763	4.9	9.3	1250	1270	1289	1309	1328	1348	1368	1388	1409	1429
5.0	672	683	693	704	714	725	736	746	757	768	778	5.0	9.4	1264	1283	1303	1323	1343	1363	1383	1403	1424	1445
5.1	686	696	707	718	728	739	750	761	773	784	794	5.1	9.5	1277	1297	1317	1337	1357	1377	1398	1418	1439	1460
5.2	699	710	721	732	743	754	765	776	788	799	809	5.2	9.6	1291	1311	1331	1351	1371	1392	1412	1433	1454	1475
5.3	712	723	735	746	757	768	780	791	803	815	830	5.3	9.7	1304	1324	1344	1364	1384	1404	1422	1442	1462	1481
5.4	726	737	748	760	771	783	794	805	817	830	845	5.4	9.8	1317	1337	1357	1377	1397	1417	1437	1457	1478	1500

TABLE 11.B. VOLUME OF ROUNDWOOD TIMBER

	Mid Girth (m)	1.30	1.31	1.32	1.33	1.34	1.35	1.36	1.37	1.38	1.39	Volume in cubic decimetres										
Diameter (m)	0.413	0.416	0.420	0.423	0.426	0.429	0.432	0.435	0.439	0.442	Diameter (m)	0.413	0.416	0.420	0.423	0.426	0.429	0.432	0.435	0.439	0.442	
Length (m)		1.0	1.1	1.2	1.3	1.4	1.5	1.6	1.7	1.8	1.9	Length (m)	1.30	1.31	1.32	1.33	1.34	1.35	1.36	1.37	1.38	1.39
1.0	137	141	145	147	151	155	159	162	164	167	169	1.0	739	751	762	774	78					

TABLE 12.A. VOLUME OF ROUNDWOOD TIMBER

TABLE 12.B. VOLUME OF ROUNDWOOD TIMBER

Girth (m)	1.40	1.41	1.42	1.43	1.44	1.45	1.46	1.47	1.48	1.49	Mid Girth (m)	1.40	1.41	1.42	1.43	1.44	1.45	1.46	1.47	1.48	1.49
Diameter (m)	0.445	0.446	0.451	0.455	0.458	0.461	0.464	0.467	0.470	0.474	Diameter (m)	0.445	0.446	0.451	0.455	0.458	0.461	0.464	0.467	0.470	0.474
Length (m)	Volume in cubic decimetres										Length (m)	Volume in cubic decimetres									
1.0	156	158	160	163	165	167	170	172	174	177	5.5	857	870	882	895	907	920	933	945	958	971
1.1	171	174	176	179	181	184	187	189	192	194	5.6	873	886	898	911	924	937	950	963	976	989
1.2	187	190	192	195	198	201	203	206	209	212	5.7	889	901	914	927	940	953	966	980	993	1007
1.3	203	206	209	214	217	220	223	226	229	230	5.8	904	917	930	943	957	970	983	997	1011	1024
1.4	218	221	225	228	231	234	237	241	244	247	5.9	920	933	946	960	973	987	1000	1014	1028	1042
1.5	234	237	241	244	247	251	254	258	261	265	6.0	935	949	962	976	990	1003	1017	1031	1045	1060
1.6	249	253	257	260	264	268	271	275	279	283	6.1	951	965	978	992	1006	1020	1034	1049	1063	1077
1.7	265	269	273	277	280	284	288	292	296	300	6.2	967	980	994	1009	1023	1037	1051	1066	1080	1095
1.8	281	285	289	293	297	301	305	309	314	318	6.3	982	996	1010	1025	1039	1054	1068	1083	1108	1113
1.9	296	300	305	309	313	318	322	327	331	336	6.4	998	1012	1027	1041	1056	1070	1085	1100	1115	1130
2.0	312	316	321	325	330	334	339	344	348	353	6.5	1013	1028	1043	1057	1072	1087	1102	1117	1133	1148
2.1	327	332	337	342	346	351	356	361	366	371	6.6	1029	1044	1059	1074	1089	1104	1119	1134	1150	1166
2.2	343	348	353	358	363	368	373	378	383	389	6.7	1045	1060	1075	1090	1105	1121	1136	1152	1167	1183
2.3	359	364	369	374	379	385	390	395	401	406	6.8	1060	1075	1091	1106	1121	1137	1153	1169	1201	1201
2.4	374	380	385	390	396	401	413	418	424	429	6.9	1076	1091	1107	1122	1138	1154	1170	1186	1202	1219
2.5	390	395	401	407	412	418	424	430	436	441	7.0	1091	1107	1123	1139	1155	1171	1187	1203	1220	1236
2.6	405	411	417	423	429	435	441	447	453	459	7.1	1107	1123	1139	1155	1171	1187	1204	1220	1237	1254
2.7	421	427	433	439	445	452	458	464	470	477	7.2	1123	1139	1155	1171	1188	1204	1221	1238	1255	1272
2.8	437	443	449	455	462	468	475	481	488	494	7.3	1138	1154	1171	1187	1204	1221	1238	1255	1272	1289
2.9	452	459	465	472	478	485	492	498	505	512	7.4	1154	1170	1187	1204	1221	1238	1255	1272	1289	1307
3.0	468	474	481	488	495	502	509	516	523	530	7.5	1169	1186	1203	1220	1237	1254	1272	1289	1307	1324
3.1	483	490	497	504	511	518	525	533	540	547	7.6	1185	1202	1219	1236	1254	1271	1289	1306	1324	1342
3.2	499	506	513	521	528	535	543	550	558	565	7.7	1200	1218	1235	1253	1270	1287	1305	1323	1341	1360
3.3	514	522	529	537	544	552	560	567	575	583	7.8	1216	1234	1251	1269	1287	1305	1323	1341	1359	1377
3.4	530	538	545	553	561	569	577	584	592	600	7.9	1232	1249	1267	1285	1303	1321	1340	1358	1376	1395
3.5	546	554	561	569	577	585	593	602	610	618	8.0	1247	1265	1283	1301	1320	1338	1356	1375	1394	1413
3.6	561	569	577	585	594	602	610	619	627	635	8.1	1263	1281	1299	1318	1335	1353	1373	1392	1411	1430
3.7	577	585	593	602	610	619	627	636	645	653	8.2	1278	1297	1315	1334	1353	1371	1390	1409	1429	1448
3.8	592	601	610	618	627	636	644	653	662	671	8.3	1294	1313	1331	1350	1369	1388	1407	1427	1446	1466
3.9	608	617	626	634	643	652	661	670	680	689	8.4	1310	1328	1347	1366	1385	1405	1424	1444	1464	1483
4.0	624	633	642	651	660	669	678	688	697	706	8.5	1325	1344	1363	1383	1402	1422	1441	1461	1481	1501
4.1	639	648	656	667	676	685	695	705	714	724	8.6	1341	1360	1379	1399	1419	1438	1458	1478	1500	1519
4.2	655	664	674	683	693	702	712	722	732	742	8.7	1356	1376	1395	1415	1435	1455	1475	1495	1516	1536
4.3	670	680	690	699	709	719	729	739	749	759	8.8	1372	1392	1411	1431	1452	1472	1492	1513	1533	1554
4.4	686	696	706	716	726	736	746	756	767	777	8.9	1388	1407	1428	1448	1468	1488	1509	1530	1551	1572
4.5	702	712	722	732	742	753	763	774	784	795	9.0	1403	1423	1444	1464	1485	1505	1526	1547	1568	1589
4.6	717	727	738	748	758	768	778	789	801	812	9.1	1419	1439	1459	1479	1501	1522	1543	1564	1586	1607
4.7	733	743	754	765	775	786	797	808	819	830	9.2	1434	1455	1476	1496	1517	1539	1560	1581	1603	1625
4.8	748	759	770	781	792	803	814	825	836	848	9.3	1450	1471	1492	1513	1534	1555	1577	1599	1620	1642
4.9	764	775	786	797	808	819	831	842	854	865	9.4	1466	1487	1508	1529	1550	1572	1594	1616	1638	1660
5.0	780	791	802	813	825	836	848	859	871	883	9.5	1481	1502	1524	1545	1567	1589	1611	1633	1655	1678
5.1	795	807	818	830	845	853	865	877	889	901	9.6	1497	1518	1540	1562	1583	1606	1628	1650	1673	1695
5.2	811	822	834	846	858	870	882	894	906	918	9.7	1512	1534	1556	1578	1600	1622	1645	1667	1690	1713
5.3	826	838	850	862	874	886	898	911	923	935	9.8	1528	1550	1572	1594	1616	1639	1662	1685	1708	1731
5.4	842	854	866	878	891	903	916	928	941	954	9.9	1543	1566	1588	1610	1633	1655	1679	1702	1725	1748

TABLE 13 A. VOLUME OF ROUNDWOOD TIMBER

TABLE 13 B. VOLUME OF ROUNDWOOD TIMBER

id Girth(m)		1.50	1.51	1.52	1.53	1.54	1.55	1.56	1.57	1.58	1.59	Mid Girth(m)	1.50	1.51	1.52	1.53	1.54	1.55	1.56	1.57	1.58	1.59				
diameter (m)		0.477	0.480	0.483	0.486	0.490	0.493	0.496	0.499	0.502	0.505	Diameter (m)	0.477	0.480	0.483	0.486	0.490	0.493	0.496	0.499	0.502	0.505				
length (m)		Volume in cubic decimetres												Length (m)	Volume in cubic decimetres											
1.0	17.9	181	184	186	189	191	194	196	199	201	203	5.5	984	998	1011	1024	1038	1051	1065	1078	1092	1106	1106	1106		
1.1	19.7	200	202	210	213	216	221	224	228	232	235	5.6	1002	1016	1043	1043	1056	1056	1061	1074	1084	1098	1112	1126		
1.2	21.5	218	221	223	229	232	235	238	241	244	248	5.7	1020	1034	1048	1048	1056	1056	1061	1075	1089	1103	1118	1126		
1.3	23.3	236	239	242	245	248	252	255	258	261	264	5.8	1038	1052	1066	1066	1080	1080	1094	1108	1123	1137	1152	1146		
1.4	25.1	254	257	261	264	268	271	275	278	282	285	5.9	1056	1070	1084	1099	1113	1128	1142	1157	1172	1186	1166	1166		
1.5	26.8	272	276	279	283	287	290	294	298	302	306	6.0	1074	1088	1103	1117	1132	1147	1161	1176	1191	1207	1207	1207		
1.6	28.6	290	294	298	302	306	310	314	318	322	325	6.1	1092	1106	1121	1136	1151	1166	1181	1196	1211	1227	1227	1227		
1.7	30.4	308	312	317	321	325	329	333	338	342	346	6.2	1110	1125	1139	1154	1170	1185	1200	1216	1231	1247	1247	1247		
1.8	32.2	326	331	335	340	344	348	353	357	362	366	6.3	1128	1143	1158	1173	1188	1204	1220	1235	1251	1267	1267	1267		
1.9	34.0	345	349	354	358	363	368	373	377	382	386	6.4	1145	1161	1176	1192	1207	1223	1239	1255	1271	1287	1287	1287		
2.0	35.8	363	368	372	377	382	387	392	397	402	407	6.5	1163	1179	1195	1210	1226	1242	1258	1274	1291	1307	1307	1307		
2.1	37.6	381	386	391	396	401	407	412	417	422	426	6.6	1181	1197	1213	1229	1245	1261	1278	1294	1311	1327	1327	1327		
2.2	39.4	399	404	410	415	420	425	431	437	442	448	6.7	1199	1215	1231	1248	1264	1280	1297	1314	1331	1347	1347	1347		
2.3	41.2	417	423	428	434	440	445	451	457	463	469	6.8	1217	1233	1250	1266	1283	1300	1316	1334	1350	1367	1367	1367		
2.4	43.0	435	441	447	453	459	465	471	477	483	489	6.9	1235	1251	1268	1285	1302	1319	1336	1353	1370	1388	1388	1388		
2.5	44.7	453	459	466	472	478	484	490	496	503	510	7.0	1253	1270	1286	1303	1321	1338	1355	1373	1390	1408	1408	1408		
2.6	46.5	472	478	484	490	497	503	510	516	523	530	7.1	1271	1288	1305	1322	1339	1357	1374	1392	1410	1428	1428	1428		
2.7	48.3	490	496	503	509	515	523	529	536	543	550	7.2	1289	1306	1323	1341	1358	1376	1394	1412	1430	1448	1448	1448		
2.8	50.1	508	515	521	528	532	538	542	549	556	563	7.3	1307	1324	1342	1360	1378	1396	1414	1433	1451	1468	1468	1468		
2.9	51.9	526	533	540	547	554	561	569	576	583	590	7.4	1324	1342	1360	1378	1396	1414	1433	1451	1469	1488	1488	1488		
3.0	53.7	544	551	559	566	573	581	588	596	603	610	7.5	1342	1360	1378	1397	1415	1432	1450	1468	1486	1504	1504	1504		
3.1	55.5	562	570	577	585	592	600	608	616	623	630	7.6	1360	1378	1397	1415	1434	1452	1471	1490	1509	1528	1528	1528		
3.2	57.3	580	588	596	604	612	619	627	635	642	650	7.7	1378	1397	1415	1434	1453	1472	1491	1510	1529	1548	1548	1548		
3.3	59.1	599	606	614	623	631	639	647	655	664	673	7.8	1396	1415	1433	1452	1471	1490	1510	1529	1549	1568	1568	1568		
3.4	60.9	617	625	633	641	650	658	667	675	683	691	7.9	1414	1433	1452	1471	1490	1510	1529	1549	1568	1588	1588	1588		
3.5	62.6	635	643	652	660	669	678	686	695	704	713	8.0	1432	1451	1470	1490	1509	1529	1549	1568	1588	1609	1609	1609		
3.6	64.4	653	662	670	679	688	697	706	715	724	733	8.1	1450	1469	1489	1508	1528	1548	1568	1588	1608	1628	1628	1628		
3.7	66.2	671	680	689	698	707	716	725	735	744	753	8.2	1468	1487	1507	1527	1547	1567	1587	1608	1628	1649	1649	1649		
3.8	68.0	689	698	708	717	726	736	745	755	764	773	8.3	1486	1505	1525	1546	1566	1586	1607	1627	1648	1669	1669	1669		
3.9	69.8	707	717	726	736	745	755	765	774	783	792	8.4	1503	1524	1544	1564	1585	1605	1626	1647	1668	1689	1689	1689		
4.0	71.6	725	735	745	755	764	774	784	794	804	814	8.5	1521	1542	1562	1583	1604	1624	1645	1667	1688	1709	1709	1709		
4.1	73.4	744	754	763	773	784	794	804	814	825	834	8.6	1539	1560	1581	1601	1622	1644	1665	1686	1708	1729	1729	1729		
4.2	75.2	762	772	782	792	803	813	824	834	845	854	8.7	1557	1578	1599	1620	1641	1663	1684	1706	1728	1750	1750	1750		
4.3	77.0	780	790	801	811	822	832	843	854	865	874	8.8	1575	1596	1617	1639	1660	1682	1704	1725	1747	1770	1770	1770		
4.4	78.7	798	809	819	830	841	852	863	874	885	895	8.9	1593	1614	1636	1657	1679	1701	1723	1745	1767	1790	1790	1790		
4.5	80.5	816	827	838	849	860	871	882	894	905	913	9.0	1611	1632	1654	1676	1698	1720	1742	1765	1787	1810	1810	1810		
4.6	82.3	834	845	857	868	879	890	902	913	925	933	9.1	1629	1650	1672	1694	1717	1739	1762	1784	1807	1830	1830	1830		
4.7	84.1	852	864	875	887	898	908	920	931	942	953	9.2	1647	1669	1691	1713	1736	1758	1781	1804	1827	1850	1850	1850		
4.8	85.9	871	882	893	904	915	926	937	948	959	970	9.3	1664	1687	1709	1732	1754	1777	1800	1823	1847	1870	1870	1870		
4.9	87.7	889	901	912	924	936	949	961	973	985	997	9.4	1682	1705	1728	1750	1773	1796	1820	1843	1867	1890	1890	1890		
5.0	89.5	907	919	931	943	956	968	980	993	1005	1017	9.5	1700	1723	1746	1769	1792	1816	1839	1863	1886	1910	1910	1910		
5.1	91.3	925	937	950	962	975	987	1000	1013	1026	1039	9.6	1718	1741	1764	1788	1811	1835	1858	1882	1906	1931	1931	1931		
5.2	93.1	943	956	968	981	994	1007	1020	1033	1046	1066	9.7	1736	1759	1783	1806	1830	1854	1878	1902	1926	1951	1951	1951		
5.3	94.9	961	974	987	1000	1013	1026	1039	1052	1066	1086	9.8	1754	1777	1801	1824	1849	1873	1897	1922	1946	1971	1971	1971		
5.4	96.6	979	992	1006	1019	1032	1045	1059	1072	1086	1098	9.9	1772	1796	1819	1843	1868	1892	1916	1941	1966	1991	1991	1991		

TABLE 14.A. VOLUME OF ROUNDWOOD TIMBER

TABLE 14.B. VOLUME OF ROUNDWOOD TIMBER

Length (m)	Volume in cubic decimetres										Diameter (m)	Mid Girth (m)	Mid Girth (m)	Volume in cubic decimetres	
	0.509	0.512	0.515	0.518	0.521	0.525	0.528	0.531	0.534	0.537				1.60	1.61
1.0	204	206	209	211	214	217	219	222	225	227	5.5	1120	1134	1148	1162
1.1	224	227	230	232	235	238	240	244	246	249	5.6	1140	1155	1169	1184
1.2	244	247	251	254	257	260	263	266	269	273	5.7	1161	1175	1190	1205
1.3	265	268	271	275	278	282	285	288	292	295	5.8	1181	1196	1211	1226
1.4	285	289	292	296	300	303	307	311	314	318	5.9	1201	1217	1232	1247
1.5	305	309	314	317	321	325	329	333	337	341	6.0	1222	1237	1253	1268
1.6	326	330	334	338	342	346	351	355	359	364	6.1	1242	1258	1273	1289
1.7	346	351	355	359	364	368	373	377	382	386	6.2	1263	1278	1294	1310
1.8	367	371	376	380	385	390	395	399	404	409	6.3	1283	1299	1315	1331
1.9	387	392	397	402	406	411	416	422	427	432	6.4	1303	1320	1336	1353
2.0	407	412	418	423	428	433	438	444	449	454	6.5	1324	1340	1357	1374
2.1	428	433	438	444	449	455	460	466	471	477	6.6	1344	1361	1378	1395
2.2	448	454	459	465	471	476	482	488	494	500	6.7	1364	1381	1399	1416
2.3	468	474	480	486	492	498	504	510	516	523	6.8	1385	1402	1420	1433
2.4	489	495	501	507	513	520	526	532	539	545	6.9	1405	1423	1440	1458
2.5	509	515	522	528	535	541	548	555	561	568	7.0	1425	1443	1461	1479
2.6	529	536	543	549	556	563	570	577	584	591	7.1	1446	1464	1482	1501
2.7	550	557	564	571	578	585	592	599	606	613	7.2	1466	1485	1503	1522
2.8	570	577	585	592	599	606	614	621	628	636	7.3	1487	1505	1524	1543
2.9	591	598	605	613	620	628	636	643	651	659	7.4	1507	1526	1545	1563
3.0	611	619	626	634	642	650	658	666	674	682	7.5	1527	1546	1566	1585
3.1	631	639	647	655	663	671	679	688	696	704	7.6	1548	1567	1587	1606
3.2	652	660	668	676	685	693	701	710	718	727	7.7	1568	1588	1608	1627
3.3	672	680	689	697	706	715	723	732	741	750	7.8	1589	1608	1628	1647
3.4	692	701	710	719	727	736	745	754	763	772	7.9	1609	1629	1649	1669
3.5	713	722	731	740	749	758	767	776	786	795	8.0	1629	1650	1666	1685
3.6	733	742	751	760	770	780	789	799	808	818	8.1	1649	1670	1691	1712
3.7	753	763	772	781	792	801	811	821	831	841	8.2	1670	1691	1712	1733
3.8	774	784	793	803	813	823	833	843	853	863	8.3	1690	1711	1732	1753
3.9	794	804	814	824	834	845	855	865	876	886	8.4	1711	1732	1754	1775
4.0	815	825	835	845	856	866	877	887	898	909	8.5	1731	1753	1774	1796
4.1	835	845	856	867	877	888	899	910	920	931	8.6	1751	1773	1795	1819
4.2	855	866	877	888	899	910	921	932	943	954	8.7	1772	1794	1816	1840
4.3	876	887	898	909	920	931	943	954	965	977	8.8	1803	1825	1847	1870
4.4	896	907	919	930	941	953	964	976	988	1000	8.9	1824	1847	1870	1893
4.5	916	928	939	951	963	975	986	998	1010	1022	9.0	1843	1865	1886	1908
4.6	937	948	960	972	984	996	1008	1020	1032	1045	9.1	1863	1885	1906	1931
4.7	957	969	981	993	1006	1018	1030	1043	1055	1068	9.2	1883	1904	1925	1954
4.8	977	990	1002	1014	1027	1039	1052	1065	1078	1091	9.3	1904	1927	1951	1976
4.9	998	1010	1023	1036	1048	1061	1074	1087	1100	1113	9.4	1926	1949	1973	2004
5.0	1018	1031	1044	1057	1070	1083	1096	1109	1123	1136	9.5	1945	1969	1997	2045
5.1	1039	1052	1065	1078	1091	1104	1118	1131	1145	1159	9.6	1965	1989	2021	2067
5.2	1059	1072	1086	1099	1113	1126	1140	1154	1167	1181	9.7	1987	2011	2036	2113
5.3	1079	1093	1106	1120	1134	1148	1162	1176	1190	1204	9.8	2006	2030	2057	2136
5.4	1100	1113	1127	1141	1155	1169	1184	1198	1212	1227	9.9	2024	2047	2071	2226

TABLE 15 A.
YOLK OF ROUNDWOOD TIMBER

TABLE 15. B. VOLUME OF ROUNDWOOD TIMBER

Girth(m)		1.70		1.71		1.72		1.73		1.74		1.75		1.76		1.77		1.78		1.79		Mid Girth(m)		1.70		1.71		1.72		1.73		1.74		1.75		1.76		1.77		1.78		1.79																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
diameter (m)		0.540		0.544		0.547		0.550		0.553		0.556		0.560		0.563		0.566		0.569		Diameter (m)		0.540		0.544		0.547		0.550		0.553		0.556		0.560		0.563		0.566		0.569																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
Girth(m)	diameter (m)	Volume in cubic decimetres																						Volume in cubic decimetres																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																													
		Length (m)																							Length (m)																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																												
1.0	230	233	235	238	241	244	246	249	252	255	258	261	264	267	270	274	277	280	283	286	289	292	295	298	302	306	310	313	316	319	322	325	328	331	334	337	340	343	346	349	352	355	357	360	363	366	369	372	375	378	381	384	387	390	393	396	399	402	405	409	414	419	424	428	433	438	443	448	453	458	463	468	473	478	483	488	493	498	503	508	513	518	524	530	536	542	548	554	560	566	572	578	584	590	596	602	608	614	620	626	632	638	644	650	656	662	668	674	680	686	692	698	704	710	716	722	728	734	740	746	752	758	764	770	776	782	788	794	800	806	812	818	824	830	836	842	848	854	860	866	872	878	884	890	896	902	908	914	920	926	932	938	944	950	956	962	968	974	980	986	992	998	1004	1010	1016	1022	1028	1034	1040	1046	1052	1058	1064	1070	1076	1082	1088	1094	1100	1106	1112	1118	1124	1130	1136	1142	1148	1154	1160	1166	1172	1178	1184	1190	1196	1202	1208	1214	1220	1226	1232	1238	1244	1250	1256	1262	1268	1274	1280	1286	1292	1298	1304	1310	1316	1322	1328	1334	1340	1346	1352	1358	1364	1370	1376	1382	1388	1394	1396	1402	1408	1414	1420	1426	1432	1438	1444	1450	1456	1462	1468	1474	1480	1486	1492	1498	1504	1510	1516	1522	1528	1534	1540	1546	1552	1558	1564	1570	1576	1582	1588	1594	1600	1606	1612	1618	1624	1630	1636	1642	1648	1654	1660	1666	1672	1678	1684	1690	1696	1702	1708	1714	1720	1726	1732	1738	1744	1750	1756	1762	1768	1774	1780	1786	1792	1798	1804	1810	1816	1822	1828	1834	1840	1846	1852	1858	1864	1870	1876	1882	1888	1894	1900	1906	1912	1918	1924	1930	1936	1942	1948	1954	1960	1966	1972	1978	1984	1990	1996	2002	2008	2014	2020	2026	2032	2038	2044	2050	2056	2062	2068	2074	2080	2086	2092	2098	2104	2110	2116	2122	2128	2134	2140	2146	2152	2158	2164	2170	2176	2182	2188	2194	2196	2198	2204	2210	2216	2222	2228	2234	2240	2246	2252	2258	2264	2270	2276	2282	2288	2294	2296	2302	2308	2314	2320	2326	2332	2338	2344	2350	2356	2362	2368	2374	2380	2386	2392	2398	2404	2410	2416	2422	2428	2434	2440	2446	2452	2458	2464	2470	2476	2482	2488	2494	2496	2502	2508	2514	2520	2526	2532	2538	2544	2550	2556	2562	2568	2574	2580	2586	2592	2598	2604	2610	2616	2622	2628	2634	2640	2646	2652	2658	2664	2670	2676	2682	2688	2694	2700	2706	2712	2718	2724	2730	2736	2742	2748	2754	2760	2766	2772	2778	2784	2790	2796	2802	2808	2814	2820	2826	2832	2838	2844	2850	2856	2862	2868	2874	2880	2886	2892	2898	2904	2910	2916	2922	2928	2934	2940	2946	2952	2958	2964	2970	2976	2982	2988	2994	2996	2998	3000	3002	3004	3006	3008	3010	3012	3014	3016	3018	3020	3022	3024	3026	3028	3030	3032	3034	3036	3038	3040	3042	3044	3046	3048	3050	3052	3054	3056	3058	3060	3062	3064	3066	3068	3070	3072	3074	3076	3078	3080	3082	3084	3086	3088	3090	3092	3094	3096	3098	3100	3102	3104	3106	3108	3110	3112	3114	3116	3118	3120	3122	3124	3126	3128	3130	3132	3134	3136	3138	3140	3142	3144	3146	3148	3150	3152	3154	3156	3158	3160	3162	3164	3166	3168	3170	3172	3174	3176	3178	3180	3182	3184	3186	3188	3190	3192	3194	3196	3198	3200	3202	3204	3206	3208	3210	3212	3214	3216	3218	3220	3222	3224	3226	3228	3230	3232	3234	3236	3238	3240	3242	3244	3246	3248	3250	3252	3254	3256	3258	3260	3262	3264	3266	3268	3270	3272	3274	3276	3278	3280	3282	3284	3286	3288	3290	3292	3294	3296	3298	3300	3302	3304	3306	3308	3310	3312	3314	3316	3318	3320	3322	3324	3326	3328	3330	3332	3334	3336	3338	3340	3342	3344	3346	3348	3350	3352	3354	3356	3358	3360	3362	3364	3366	3368	3370	3372	3374	3376	3378	3380	3382	3384	3386	3388	3390	3392	3394	3396	3398	3400	3402	3404	3406	3408	3410	3412	3414	3416	3418	3420	3422	3424	3426	3428	3430	3432	3434	3436	3438	3440	3442	3444	3446	3448	3450	3452	3454	3456	3458	3460	3462	3464	3466	3468	3470	3472	3474	3476	3478	3480	3482	3484	3486	3488	3490	3492	3494	3496	3498	3500	3502	3504	3506	3508	3510	3512	3514	3516	3518	3520	3522	3524	3526	3528	3530	3532	3534	3536	3538	3540	3542	3544	3546	3548	3550	3552	3554	3556	3558	3560	3562	3564	3566	3568	3570	3572	3574	3576	3578	3580	3582	3584	3586	3588	3590	3592	3594	3596	3598	3600	3602	3604	3606	3608	3610	3612	3614	3616	3618	3620	3622	3624	3626	3628	3630	3632	3634	3636	3638	3640	3642	3644	3646	3648	3650	3652	3654	3656	3658	3660	3662	3664	3666	3668	3670	3672	3674	3676	3678	3680	3682	3684	3686	3688	3690	3692	3694	3696	3698	3700	3702	3704	3706	3708	3710	3712	3714	3716	3718	3720	3722	3724	3726	3728	3730	3732	3734	3736	3738	3740	3742	3744	3746	3748	3750	3752	3754	3756	3758	3760	3762	3764	3766	3768	3770	3772	3774	3776	3778	3780	3782	3784	3786	3788	3790	3792	3794	3796	3798	3800	3802	3804	3806	3808	3810	3812	3814	3816	3818	3820	3822	3824	3826	3828	3830	3832	3834	3836	3838	3840	3842	3844	3846	3848	3850	3852	3854	3856	3858	3860	3862	3864	3866	3868	3870	3872	3874	3876	3878	3880	3882	3884	3886	3888	3890	3892	3894	3896	3898	3900	3902	3904	3906	3908	3910	3912	3914	3916	3918	3920	3922	3924	3926	3928	3930	3932	3934	3936	3938	3940	3942	3944	3946	3948	3950	3952	3954	3956	3958	3960	3962	3964	3966	3968	3970	3972	3974	3976	3978	3980	3982	3984	3986	3988	3990	3992	3994	3996	3998	4000	4002	4004	4006	4008	4010	4012	4014	4016	4018	4020	4022	4024	4026	4028	4030	4032	4034	4036	4038	4040	4042	4044	4046	4048	4050	4052	4054	4056	4058	4060	4062	4064	4066	4068	4070	4072	4074	4076	4078	4080	4082	4084	4086	4088	4090	4092	4094	4096	4098	4100	4102	4104	4106	4108	4110	4112	4114	4116	4118	4120	4122	4124	4126	4128	4130	4132	4134	4136	4138	4140	4142	4144	4146	4148	4150	4152</

TABLE 16_A. VOLUME OF ROUNDWOOD TIMBER

Length (m)	Volume in cubic decimetres	Mid Girth (m)	Mid Girth (m)	1.80	1.81	1.82	1.83	1.84	1.85	1.86	1.87	1.88	1.89
Diameter (m)	0.572 0.575 0.579 0.582 0.585 0.588 0.591 0.595 0.598 0.601	Diameter (m)	Diameter (m)	0.572	0.575	0.579	0.582	0.585	0.588	0.591	0.595	0.598	0.601
1.0	258	261	263	266	269	272	275	278	281	284	287	290	293
1.1	283	287	290	293	296	299	302	305	309	313	317	320	323
1.2	309	313	316	319	322	325	327	330	334	337	341	345	349
1.3	335	339	343	346	349	352	354	358	362	365	369	373	377
1.4	361	365	369	373	377	381	385	389	394	398	402	406	410
1.5	387	391	395	399	404	408	413	417	422	426	430	434	438
1.6	412	417	422	426	431	436	440	445	450	455	460	465	470
1.7	438	443	448	453	458	463	468	473	478	483	488	493	498
1.8	464	469	474	479	485	490	495	501	506	511	516	521	526
1.9	490	495	501	506	512	517	523	529	534	540	546	552	558
2.0	515	521	527	533	539	544	550	556	562	568	574	580	586
2.1	541	547	553	559	566	572	578	584	590	597	604	610	617
2.2	567	573	579	585	592	599	605	612	619	625	632	639	646
2.3	593	599	605	613	619	626	633	640	647	654	661	668	675
2.4	619	625	632	639	646	653	660	668	675	682	689	696	703
2.5	644	651	659	666	673	681	688	695	703	710	717	725	733
2.6	670	678	685	693	700	708	716	723	731	739	747	755	763
2.7	696	704	711	719	727	735	743	751	759	767	775	783	791
2.8	722	730	738	746	754	762	771	779	787	796	804	812	820
2.9	747	756	764	773	781	790	798	807	815	824	832	840	848
3.0	773	782	790	799	808	817	826	834	843	852	861	870	879
3.1	799	808	817	826	835	844	853	862	872	881	890	899	908
3.2	825	834	843	852	862	871	881	890	899	908	918	928	938
3.3	850	860	870	879	889	898	908	918	928	938	948	958	966
3.4	876	886	896	906	916	926	936	946	956	966	976	986	996
3.5	902	912	922	932	943	953	963	974	984	995	1004	1013	1023
3.6	928	938	949	959	970	980	991	1001	1011	1021	1031	1041	1051
3.7	954	964	975	986	996	1007	1018	1029	1040	1051	1061	1071	1081
3.8	979	990	1001	1012	1023	1035	1046	1057	1068	1079	1090	1101	1112
3.9	1005	1016	1028	1039	1050	1062	1073	1085	1096	1108	1120	1132	1144
4.0	1031	1042	1054	1066	1077	1089	1101	1113	1125	1137	1149	1161	1173
4.1	1057	1068	1080	1092	1104	1116	1128	1140	1153	1165	1178	1190	1202
4.2	1082	1095	1107	1119	1131	1143	1156	1168	1181	1193	1205	1217	1229
4.3	1108	1121	1133	1145	1157	1171	1183	1196	1209	1222	1235	1247	1259
4.4	1134	1147	1159	1172	1185	1201	1214	1224	1237	1250	1263	1275	1287
4.5	1160	1173	1186	1199	1212	1225	1238	1252	1265	1279	1293	1307	1321
4.6	1186	1199	1212	1225	1239	1252	1266	1280	1293	1307	1321	1335	1349
4.7	1211	1225	1238	1252	1266	1280	1293	1307	1321	1335	1349	1364	1378
4.8	1237	1251	1265	1279	1293	1307	1321	1335	1349	1364	1378	1392	1406
4.9	1263	1277	1291	1305	1320	1334	1348	1363	1378	1392	1406	1421	1437
5.0	1289	1303	1317	1332	1347	1361	1376	1391	1406	1421	1437	1452	1468
5.1	1314	1329	1344	1359	1373	1388	1403	1419	1434	1449	1464	1479	1494
5.2	1340	1355	1370	1385	1400	1416	1431	1446	1462	1478	1493	1508	1524
5.3	1366	1381	1396	1412	1427	1443	1459	1474	1490	1506	1521	1537	1553
5.4	1392	1407	1423	1439	1454	1470	1486	1502	1518	1534	1550	1566	1582

TABLE 16_B. VOLUME OF ROUNDWOOD TIMBER

Length (m)	Volume in cubic decimetres	Mid Girth (m)	Mid Girth (m)	1.80	1.81	1.82	1.83	1.84	1.85	1.86	1.87	1.88	1.89
Diameter (m)	Diameter (m)	Diameter (m)	Diameter (m)	0.572	0.575	0.579	0.582	0.585	0.588	0.591	0.595	0.598	0.601
1.0	1417	1433	1449	1465	1481	1497	1514	1530	1546	1563	1579	1591	1607
1.1	1443	1459	1475	1491	1508	1525	1541	1558	1574	1591	1607	1620	1636
1.2	1469	1485	1502	1518	1535	1552	1569	1586	1603	1620	1636	1648	1663
1.3	1495	1511	1528	1545	1562	1579	1597	1615	1632	1649	1665	1681	1697
1.4	1521	1538	1555	1572	1589	1606	1624	1641	1659	1676	1693	1710	1727
1.5	1546	1564	1581	1598	1616	1633	1651	1669	1687	1705	1722	1739	1756
1.6	1572	1590	1607	1625	1643	1661	1679	1697	1715	1733	1750	1768	1785
1.7	1598	1616	1634	1652	1670	1688	1706	1724	1743	1762	1780	1798	1816
1.8	1624	1642	1660	1678	1697	1715	1734	1752	1771	1789	1807	1825	1843
1.9	1649	1668	1686	1705	1724	1742	1761	1780	1800	1819	1838	1857	1876
2.0	1675	1694	1713	1732	1751	1770	1789	1808	1827	1847	1866	1885	1904
2.1	1701	1720	1739	1758	1777	1796	1815	1834	1853	1872	1891	1910	1929
2.2	1727	1746	1765	1784	1803	1822	1841	1860	1879	1898	1917	1936	1955
2.3	1753	1772	1791	1810	1829	1848	1867	1886	1905	1924	1943	1962	1981
2.4	1772	1791	1810	1829	1848	1867	1886	1905	1924	1943	1962	1981	2000
2.5	1791	1810	1829	1848	1867	1886	1905	1924	1943	1962	1981	2000	2019
2.6	1810	1829	1848	1867	1886	1905	1924	1943	1962	1981	2000	2019	2038
2.7	1830	1849	1868	1887	1906	1925	1944	1963	1982	2001	2020	2039	2058
2.8	1856	1875	1894	1913	1932	1951	1970	1989	2008	2027	2046	2065	2084
2.9	1881	1900	1919	1938	1957	1976	1995	2014	2033	2052	2071	2090	2109
3.0	1907	1926	1945	1964	1983	2002	2021	2040	2059	2078	2097	2116	2135
3.1	1933	1952	1971	1990	2009	2028	2047	2066	2085	2104	2123	2142	2161
3.2	1959	1978	1997	2016	2035	2054	2073	2092	2111	2130	2149	2168	2187
3.3	2007	2026	2045	2064	2083	2102	2121	2140	2159	2178	2197	2216	2235
3.4	2033	2052	2071	2090	2109	2128	2147	2166	2185	2204	2223	2242	2261
3.5	2059	2078	2097	2116	2135	2154	2173	2192	2211	2230	2249	2268	2287
3.6	2104	2123	2142	2161	2180	2199	2218	2237	2256	2275	2294	2313	2332
3.7	2130	2149	2168	2187	2206	2225	2244	2263	2282	2301	2320	2339	2358
3.8	2159	2178	2197	2216	2235	2254	2273	2292	2311	2330	2349	2368	2387
3.9	2189	2208	2227	2246	2265	2284	2303	2322	2341	2360	2379	2398	2417
4.0	2215	2240	2264	2289	2311	2337	2361	2380	2409	2428	2447	2466	2485
4.1	2241	2266	2291	2316	2341	2367	2392	2411	2436	2461	2480	2504	2523
4.2	2267	2292	2317	2342	2367	2392	2417	2442	2467	2492	2517	2536	2555
4.3	2293	2319	2344	2369	2394	2419	2444	2470	2495	2520	2549	2578	2597
4.4	2319	2345	2371	2396	2421	2446	2471	2497	2522	2547	2576	2605	2624
4.5	2345	2371	2398	2424	2450	2477	2504	2531	2557	2586	2614	2643	2671
4.6	2371	2398</											

TABLE 17 A.
VOLUME OF ROUNDWOOD TIMBER

Length (m)	Volume in cubic decimetres									
	Mid Girth(m)	1.90	1.91	1.92	1.93	1.94	1.95	1.96	1.97	1.98
Diameter (m)	0.604	0.607	0.610	0.614	0.617	0.620	0.623	0.626	0.630	0.633
1.0	287	290	293	296	299	302	306	309	312	315
1.1	316	319	323	326	329	333	336	340	343	347
1.2	345	348	352	356	359	363	367	370	374	378
1.3	373	377	381	385	389	393	397	401	405	410
1.4	402	406	411	415	419	423	428	432	437	441
1.5	431	435	440	444	449	454	458	463	468	473
1.6	459	464	469	474	479	484	489	494	499	504
1.7	488	493	499	504	509	514	519	525	530	536
1.8	517	522	528	533	539	544	550	556	561	567
1.9	546	551	557	563	569	575	581	587	593	599
2.0	574	580	586	593	599	605	611	617	624	630
2.1	603	609	616	622	629	635	642	648	655	662
2.2	632	638	645	652	659	665	672	679	686	693
2.3	660	667	674	681	689	696	703	710	717	725
2.4	689	696	704	711	719	726	733	741	748	756
2.5	718	725	733	741	748	756	764	772	780	788
2.6	747	754	762	770	778	786	795	803	811	819
2.7	775	784	792	800	808	817	825	834	842	851
2.8	804	813	821	830	838	847	856	864	873	882
2.9	833	842	850	859	868	877	886	895	904	914
3.0	861	871	880	889	898	907	917	926	936	945
3.1	890	900	909	919	928	938	947	957	967	977
3.2	919	929	938	948	958	968	978	988	998	1008
3.3	948	958	968	978	988	998	1008	1019	1029	1040
3.4	976	987	997	1007	1018	1028	1039	1050	1060	1071
3.5	1005	1016	1026	1037	1048	1059	1070	1080	1091	1103
3.6	1034	1045	1056	1067	1078	1089	1100	1111	1123	1134
3.7	1062	1074	1085	1096	1108	1119	1131	1142	1154	1166
3.8	1091	1103	1114	1126	1138	1149	1161	1173	1185	1197
3.9	1120	1132	1144	1156	1168	1180	1192	1204	1216	1229
4.0	1149	1161	1173	1185	1198	1210	1222	1235	1247	1260
4.1	1177	1190	1202	1215	1227	1240	1253	1266	1279	1292
4.2	1206	1219	1232	1244	1257	1270	1283	1297	1310	1323
4.3	1235	1248	1261	1274	1287	1301	1314	1327	1341	1355
4.4	1263	1277	1290	1304	1317	1331	1345	1358	1372	1386
4.5	1292	1306	1320	1333	1347	1361	1375	1389	1403	1418
4.6	1321	1335	1349	1363	1377	1391	1406	1420	1435	1449
4.7	1350	1364	1378	1393	1407	1422	1436	1451	1466	1481
4.8	1378	1393	1408	1422	1437	1452	1467	1482	1497	1512
4.9	1407	1422	1437	1452	1467	1482	1497	1513	1528	1544
5.0	1436	1451	1466	1481	1497	1512	1528	1544	1559	1575
5.1	1465	1480	1496	1511	1527	1543	1558	1574	1590	1607
5.2	1493	1509	1525	1541	1557	1573	1589	1605	1622	1638
5.3	1522	1538	1554	1570	1587	1603	1620	1636	1653	1670
5.4	1551	1567	1583	1600	1617	1633	1650	1667	1684	1701

TABLE I7.B.

VOLUME OF ROUNDWOOD TIMBER

Length (m)	Mid Girth (m)	1.90	1.91	1.92	1.93	1.94	1.95	1.96	1.97	1.98	1.99
Diameter (m)	0.604	0.607	0.610	0.614	0.617	0.620	0.623	0.626	0.630	0.633	
Volume in cubic decimetres											
5.5	1579	1596	1613	1630	1647	1664	1681	1698	1715	1733	
5.6	1608	1625	1642	1659	1677	1694	1711	1729	1746	1764	
5.7	1637	1654	1671	1689	1706	1724	1742	1760	1778	1795	
5.8	1666	1683	1701	1719	1736	1754	1772	1791	1809	1827	
5.9	1694	1712	1730	1748	1766	1785	1803	1821	1840	1859	
6.0	1723	1741	1759	1778	1796	1815	1833	1852	1871	1890	
6.1	1752	1770	1789	1807	1826	1845	1864	1883	1902	1922	
6.2	1780	1799	1818	1837	1856	1875	1895	1914	1933	1953	
6.3	1809	1828	1847	1867	1886	1906	1925	1945	1965	1985	
6.4	1838	1857	1877	1896	1916	1936	1956	1976	1996	2016	
6.5	1867	1886	1906	1926	1946	1966	1986	2007	2027	2048	
6.6	1895	1915	1935	1955	1976	1996	2017	2037	2058	2079	
6.7	1924	1944	1965	1985	2006	2027	2047	2068	2089	2111	
6.8	1953	1973	1994	2015	2036	2057	2078	2099	2121	2142	
6.9	1981	2002	2023	2044	2066	2087	2109	2130	2152	2174	
7.0	2010	2031	2053	2074	2096	2117	2139	2161	2183	2205	
7.1	2039	2060	2082	2104	2126	2148	2170	2192	2214	2237	
7.2	2068	2089	2111	2133	2155	2178	2200	2223	2245	2268	
7.3	2096	2118	2141	2163	2185	2208	2231	2254	2277	2300	
7.4	2125	2147	2170	2193	2215	2238	2261	2284	2308	2331	
7.5	2154	2176	2199	2222	2245	2269	2292	2315	2339	2363	
7.6	2182	2205	2229	2252	2275	2300	2322	2346	2370	2394	
7.7	2211	2234	2258	2282	2305	2330	2353	2377	2401	2426	
7.8	2240	2263	2287	2311	2335	2359	2384	2408	2432	2457	
7.9	2269	2292	2317	2341	2365	2390	2414	2439	2464	2489	
8.0	2297	2322	2346	2370	2395	2420	2445	2470	2501	2526	
8.1	2326	2351	2375	2400	2425	2450	2475	2501	2526	2552	
8.2	2355	2380	2405	2430	2455	2480	2506	2531	2557	2583	
8.3	2383	2409	2434	2459	2485	2511	2536	2562	2588	2615	
8.4	2412	2438	2463	2489	2515	2541	2567	2593	2620	2646	
8.5	2441	2467	2493	2519	2551	2571	2597	2624	2651	2678	
8.6	2470	2496	2522	2548	2575	2601	2628	2655	2682	2709	
8.7	2498	2525	2551	2578	2605	2632	2659	2686	2713	2741	
8.8	2527	2554	2580	2607	2634	2662	2689	2717	2744	2772	
8.9	2556	2583	2610	2637	2664	2692	2720	2748	2775	2804	
9.0	2584	2612	2639	2667	2694	2722	2750	2778	2807	2835	
9.1	2613	2641	2668	2694	2721	2748	2775	2802	2830	2867	
9.2	2642	2670	2698	2726	2754	2781	2809	2838	2866	2894	
9.3	2671	2699	2727	2756	2784	2811	2840	2869	2898	2930	
9.4	2699	2728	2756	2785	2814	2843	2872	2902	2931	2961	
9.5	2728	2757	2786	2815	2844	2873	2903	2933	2963	2993	
9.6	2757	2786	2814	2844	2874	2904	2934	2964	2994	3024	
9.7	2785	2815	2844	2874	2904	2934	2964	2994	3025	3056	
9.8	2814	2844	2874	2904	2934	2964	2994	3025	3056	3087	
9.9	2843	2873	2903	2933	2964	2994	3025	3056	3087	3119	

TABLE 18 A. VOLUME OF ROUNDWOOD TIMBER

TABLE 18 B. VOLUME OF ROUNDWOOD TIMBER

Length (m)	Volume in cubic decimetres										Length (m)	Volume in cubic decimetres									
	Mid Girth (m)	2.00	2.01	2.02	2.03	2.04	2.05	2.06	2.07	2.08		Mid Girth (m)	2.00	2.01	2.02	2.03	2.04	2.05	2.06	2.07	2.08
Diameter (m)	0.636	0.639	0.642	0.645	0.649	0.652	0.655	0.658	0.661	0.665	Diameter (m)	0.636	0.639	0.642	0.645	0.649	0.652	0.655	0.658	0.661	0.665
1.0	318	321	325	328	331	334	338	341	344	347	1750	1768	1785	1803	1821	1839	1857	1875	1893	1911	1911
1.1	350	354	357	361	364	368	371	375	379	382	1782	1800	1818	1836	1854	1872	1890	1909	1927	1946	1946
1.2	386	393	389	393	397	401	405	409	413	417	1814	1832	1850	1868	1887	1905	1924	1943	1962	1981	1981
1.3	414	418	422	426	430	435	439	443	447	452	1845	1864	1883	1901	1920	1939	1958	1977	1996	2015	2015
1.4	445	450	454	459	463	468	473	477	482	486	1877	1896	1915	1934	1953	1972	1992	2011	2030	2050	2050
1.5	477	482	487	492	497	501	506	511	516	521	1909	1928	1947	1967	1986	2006	2025	2045	2065	2085	2085
1.6	509	514	519	524	530	535	540	545	550	555	1941	1960	1980	2000	2019	2039	2059	2079	2099	2118	2118
1.7	541	546	552	557	563	568	574	579	591	595	1973	1993	2012	2032	2052	2073	2093	2113	2134	2154	2154
1.8	573	578	584	590	596	602	608	614	619	625	6.3	2005	2025	2045	2065	2086	2106	2127	2147	2168	2189
1.9	605	611	617	623	629	635	641	648	654	660	6.4	2036	2057	2077	2098	2119	2139	2160	2181	2203	2224
2.0	636	643	649	656	662	669	675	682	688	695	6.5	2068	2089	2110	2131	2152	2173	2194	2215	2237	2259
2.1	668	675	682	688	695	702	709	716	723	730	6.6	2100	2121	2142	2163	2185	2206	2228	2249	2271	2293
2.2	700	707	714	721	728	735	743	750	757	764	6.7	2132	2153	2175	2196	2218	2240	2262	2284	2306	2328
2.3	732	739	747	754	761	769	776	784	791	799	6.8	2164	2185	2207	2229	2251	2273	2295	2318	2340	2363
2.4	764	771	779	787	794	802	810	818	826	834	6.9	2195	2217	2240	2262	2284	2307	2329	2352	2375	2397
2.5	795	803	811	819	828	836	844	852	860	869	7.0	2227	2250	2272	2295	2317	2340	2363	2386	2409	2432
2.6	827	836	844.	852	861	869	878	886	895	903	7.1	2259	2282	2304	2327	2350	2373	2397	2420	2443	2467
2.7	859	868	876	885	894	903	911	920	929	938	7.2	2291	2314	2337	2360	2383	2407	2430	2454	2478	2502
2.8	891	900	909	918	927	936	945	954	963	973	7.3	2323	2346	2369	2393	2417	2440	2464	2488	2512	2536
2.9	923	932	941	951	960	969	979	988	998	1008	7.4	2355	2378	2402	2426	2450	2474	2498	2522	2547	2571
3.0	955	964	974	983	993	1003	1013	1023	1032	1042	7.5	2386	2410	2434	2458	2483	2507	2532	2556	2581	2606
3.1	986	996	1006	1016	1026	1036	1046	1056	1067	1077	7.6	2418	2442	2467	2491	2516	2541	2565	2590	2616	2641
3.2	1018	1028	1039	1049	1059	1070	1080	1091	1101	1112	7.7	2450	2475	2499	2524	2549	2574	2599	2625	2650	2675
3.3	1052	1062	1072	1082	1092	1102	1113	1123	1133	1143	7.8	2482	2507	2532	2557	2582	2607	2633	2659	2684	2710
3.4	1082	1093	1104	1115	1126	1136	1148	1159	1170	1181	7.9	2514	2539	2564	2590	2615	2641	2667	2693	2719	2745
3.5	1114	1125	1136	1147	1158	1169	1180	1192	1203	1215	8.0	2545	2571	2597	2622	2648	2674	2700	2727	2753	2780
3.6	1145	1157	1168	1180	1192	1203	1215	1227	1239	1251	8.1	2577	2603	2629	2655	2681	2708	2734	2761	2788	2814
3.7	1177	1189	1201	1213	1225	1237	1249	1261	1273	1286	8.2	2609	2635	2661	2688	2714	2741	2768	2795	2822	2849
3.8	1209	1223	1233	1246	1258	1270	1283	1295	1308	1320	8.3	2641	2667	2694	2721	2748	2775	2802	2829	2856	2884
3.9	1241	1253	1266	1278	1291	1304	1316	1329	1342	1355	8.4	2673	2700	2726	2754	2781	2808	2835	2863	2891	2919
4.0	1273	1285	1298	1311	1324	1337	1350	1363	1377	1390	8.5	2705	2732	2759	2786	2814	2841	2869	2897	2925	2953
4.1	1305	1318	1331	1344	1357	1371	1384	1397	1411	1425	8.6	2736	2764	2791	2819	2847	2875	2903	2931	2958	2988
4.2	1336	1350	1363	1377	1390	1404	1418	1432	1445	1459	8.7	2768	2796	2824	2852	2880	2908	2937	2965	2992	3023
4.3	1368	1382	1396	1410	1423	1437	1452	1466	1480	1494	8.8	2800	2828	2856	2885	2913	2942	2971	2999	3028	3058
4.4	1400	1414	1428	1442	1457	1471	1485	1500	1514	1529	8.9	2832	2860	2889	2917	2946	2975	3004	3034	3063	3092
4.5	1432	1446	1461	1475	1490	1504	1519	1534	1549	1564	9.0	2864	2892	2921	2950	2979	3009	3038	3068	3097	3127
4.6	1464	1478	1493	1508	1523	1538	1553	1568	1583	1598	9.1	2895	2924	2954	2983	3012	3042	3072	3102	3132	3162
4.7	1495	1510	1526	1541	1556	1571	1587	1602	1617	1633	9.2	2927	2957	2986	3016	3046	3075	3106	3136	3166	3197
4.8	1527	1543	1558	1573	1589	1605	1620	1636	1652	1668	9.3	2959	2989	3019	3049	3079	3109	3139	3170	3201	3231
4.9	1559	1575	1590	1606	1622	1638	1654	1670	1686	1703	9.4	3091	3051	3081	3112	3142	3173	3204	3235	3266	3266
5.0	1591	1607	1623	1639	1655	1671	1688	1704	1721	1737	9.5	3023	3053	3083	3114	3145	3176	3207	3238	3269	3301
5.1	1623	1639	1655	1672	1688	1705	1721	1738	1755	1772	9.6	3055	3086	3115	3147	3178	3209	3241	3272	3304	3336
5.2	1655	1671	1688	1705	1720	1737	1754	1771	1789	1806	9.7	3118	3148	3180	3211	3244	3274	3306	3338	3373	3405
5.3	1686	1703	1720	1737	1754	1771	1788	1805	1823	1841	9.8	3150	3182	3213	3245	3277	3309	3342	3374	3407	3440

TABLE 19 A. VOLUME OF ROUNDWOOD TIMBER

TABLE 19 B. VOLUME OF ROUNDWOOD TIMBER

Mid Girth (m)	Diameter (m)	Volume in cubic decimetres										Length (m)	Volume in cubic decimetres							
		2.10	2.11	2.12	2.13	2.14	2.15	2.16	2.17	2.18	2.19		2.10	2.11	2.12	2.13	2.14	2.15	2.16	2.17
0.668	0.671	0.674	0.677	0.680	0.684	0.687	0.690	0.693	0.696	0.698	0.701	2.10	2.11	2.12	2.13	2.14	2.15	2.16	2.17	2.18
1.0	354	358	361	364	368	371	375	378	382	386	390	1948	1966	1985	2004	2022	2041	2060	2079	2098
1.1	386	390	393	397	401	404	408	412	416	420	424	1964	1983	2002	2021	2040	2059	2078	2098	2117
1.2	421	425	429	433	437	441	445	449	454	458	462	2000	2019	2038	2057	2076	2093	2115	2136	2155
1.3	456	460	465	469	474	478	482	487	491	496	500	2035	2054	2074	2093	2113	2133	2153	2173	2193
1.4	491	496	501	505	510	515	520	524	529	534	538	2070	2089	2109	2129	2149	2169	2189	2209	2229
1.5	526	531	536	541	546	552	557	562	567	572	577	6.0	2105	2125	2145	2165	2186	2206	2227	2247
1.6	561	567	572	577	583	588	594	599	605	610	615	6.1	2140	2160	2181	2201	2222	2243	2264	2285
1.7	596	602	608	614	619	625	631	637	643	649	655	6.2	2175	2196	2217	2238	2259	2280	2301	2322
1.8	631	637	644	650	656	662	668	674	680	687	693	6.3	2210	2231	2252	2274	2295	2317	2338	2357
1.9	667	673	679	686	692	699	705	712	718	725	732	6.4	2245	2267	2288	2310	2331	2353	2375	2397
2.0	702	708	715	722	729	735	742	749	756	763	770	6.5	2280	2302	2324	2346	2368	2390	2412	2435
2.1	737	744	751	758	765	772	779	787	794	801	808	6.6	2315	2337	2359	2381	2404	2427	2449	2472
2.2	772	779	787	794	801	809	816	824	832	839	847	6.7	2350	2373	2395	2418	2441	2464	2487	2510
2.3	807	815	822	830	838	846	854	862	869	877	885	6.8	2385	2408	2431	2454	2477	2500	2524	2547
2.4	842	850	858	866	874	882	891	899	907	916	924	6.9	2420	2444	2467	2490	2514	2537	2561	2585
2.5	877	885	894	902	911	919	928	936	945	954	963	7.0	2456	2479	2503	2526	2550	2574	2598	2622
2.6	912	919	926	934	942	950	958	965	974	983	992	7.1	2491	2514	2538	2562	2586	2611	2635	2659
2.7	947	956	965	974	984	993	1002	1011	1021	1030	1040	7.2	2526	2550	2574	2598	2623	2647	2672	2697
2.8	982	992	1001	1010	1020	1030	1039	1049	1058	1068	1077	7.3	2561	2585	2610	2634	2659	2684	2709	2734
2.9	1017	1027	1037	1047	1056	1066	1076	1086	1096	1106	1116	7.4	2596	2621	2646	2671	2696	2721	2746	2772
3.0	1052	1062	1073	1083	1093	1103	1113	1124	1134	1145	1156	7.5	2631	2656	2681	2707	2732	2758	2783	2811
3.1	1087	1098	1108	1119	1129	1140	1150	1161	1172	1183	1194	7.6	2666	2691	2717	2743	2769	2795	2821	2847
3.2	1123	1133	1144	1155	1166	1177	1188	1199	1210	1221	1232	7.7	2701	2727	2753	2779	2805	2831	2856	2884
3.3	1158	1169	1180	1191	1202	1213	1225	1236	1248	1259	1270	7.8	2736	2762	2789	2815	2841	2868	2895	2922
3.4	1193	1204	1216	1227	1239	1250	1262	1274	1285	1297	1308	7.9	2771	2798	2824	2851	2878	2905	2932	2959
3.5	1228	1240	1251	1263	1275	1287	1299	1311	1323	1335	1347	8.0	2806	2833	2860	2887	2914	2942	2969	2997
3.6	1263	1275	1287	1299	1311	1324	1336	1348	1361	1373	1385	8.1	2841	2869	2896	2923	2951	2978	3006	3034
3.7	1300	1310	1323	1335	1348	1360	1373	1386	1399	1412	1425	8.2	2877	2900	2929	2957	2987	3015	3043	3071
3.8	1333	1346	1359	1371	1384	1397	1410	1423	1437	1450	1463	8.3	2912	2939	2967	2995	3024	3052	3080	3109
3.9	1368	1381	1394	1407	1421	1434	1447	1461	1474	1488	1501	8.4	2947	2975	3003	3031	3060	3089	3117	3146
4.0	1403	1417	1430	1444	1457	1471	1485	1498	1512	1526	1540	8.5	2982	3010	3039	3068	3096	3125	3155	3184
4.1	1438	1452	1466	1480	1494	1508	1522	1536	1550	1564	1580	8.6	3017	3046	3075	3104	3133	3162	3192	3221
4.2	1473	1487	1502	1516	1530	1544	1559	1573	1588	1602	1617	8.7	3052	3081	3110	3140	3169	3200	3229	3259
4.3	1508	1523	1537	1552	1566	1581	1596	1611	1626	1640	1655	8.8	3087	3116	3146	3176	3206	3236	3266	3296
4.4	1543	1558	1573	1588	1603	1618	1633	1648	1663	1679	1694	8.9	3122	3152	3182	3212	3242	3273	3303	3334
4.5	1579	1594	1609	1624	1639	1655	1670	1686	1701	1717	1732	9.0	3157	3187	3218	3248	3279	3309	3340	3371
4.6	1614	1629	1645	1660	1676	1691	1707	1723	1739	1755	1771	9.1	3202	3232	3253	3284	3315	3346	3377	3409
4.7	1649	1664	1680	1696	1712	1728	1744	1760	1776	1793	1810	9.2	3227	3257	3289	3320	3351	3383	3414	3446
4.8	1684	1700	1716	1732	1749	1765	1781	1798	1815	1831	1848	9.3	3252	3274	3305	3336	3368	3400	3436	3478
4.9	1719	1735	1752	1768	1785	1802	1819	1835	1852	1869	1886	9.4	3297	3329	3361	3392	3424	3456	3489	3521
5.0	1754	1771	1788	1804	1821	1838	1855	1873	1890	1908	1925	9.5	3333	3364	3396	3428	3461	3493	3526	3558
5.1	1789	1806	1823	1841	1858	1875	1893	1910	1928	1946	1964	9.6	3368	3400	3432	3465	3497	3530	3563	3591
5.2	1824	1842	1859	1877	1894	1912	1930	1948	1966	1984	2002	9.7	3403	3435	3468	3501	3534	3567	3603	3633
5.3	1859	1877	1895	1913	1931	1949	1967	1985	2004	2022	2041	9.8	3438	3471	3504	3537	3570	3603	3637	3670
5.4	1894	1912	1931	1949	1967	1986	2004	2023	2041	2060	2078	9.9	3473	3506	3539	3573	3606	3640	3674	3717

TABLE 20 A. VOLUME OF ROUNDWOOD TIMBER

Length (m)	Volume in cubic decimetres										Mid Girth (m)	Diameter (m)	Length (m)	Volume in cubic decimetres							
	2.20	2.21	2.22	2.23	2.24	2.25	2.26	2.27	2.28	2.29											
1.0	385	389	392	396	399	403	406	410	414	417	5.5	2117	2137	2156	2176	2195	2215	2235	2254	2274	2294
1.1	423	427	431	435	439	443	447	451	455	459	5.6	2156	2176	2195	2215	2235	2255	2275	2295	2316	2336
1.2	462	466	470	475	479	483	488	492	496	501	5.7	2194	2214	2235	2255	2275	2295	2316	2336	2357	2378
1.3	500	505	510	514	519	524	528	533	538	542	5.8	2233	2253	2274	2294	2315	2336	2356	2377	2398	2419
1.4	539	544	549	554	559	564	569	574	579	584	5.9	2271	2292	2313	2334	2355	2376	2397	2418	2440	2461
1.5	577	583	588	593	599	604	609	615	620	626	6.0	2310	2331	2352	2373	2395	2416	2438	2459	2481	2503
1.6	616	622	627	633	639	644	650	656	662	667	6.1	2348	2370	2391	2413	2435	2456	2478	2500	2522	2545
1.7	654	660	666	672	679	685	691	697	703	709	6.2	2387	2409	2431	2453	2475	2497	2519	2541	2564	2586
1.8	693	699	705	712	718	725	731	738	744	751	6.3	2425	2448	2470	2492	2515	2537	2559	2582	2605	2628
1.9	731	738	745	752	758	765	772	779	786	793	6.4	2464	2486	2509	2532	2554	2577	2600	2623	2646	2670
2.0	770	777	784	791	798	805	813	820	827	834	6.5	2502	2525	2548	2571	2594	2618	2641	2664	2688	2711
2.1	808	816	823	831	838	846	853	861	868	875	6.6	2541	2564	2587	2611	2634	2658	2681	2705	2729	2753
2.2	847	855	862	870	878	886	894	902	910	918	6.7	2579	2603	2627	2650	2674	2698	2722	2746	2771	2795
2.3	885	894	902	910	918	926	934	943	951	959	6.8	2618	2642	2666	2690	2714	2738	2763	2787	2812	2837
2.4	924	932	941	949	958	966	975	984	992	1001	6.9	2656	2681	2705	2729	2754	2779	2803	2828	2853	2878
2.5	962	971	980	989	998	1007	1016	1025	1034	1043	7.0	2695	2720	2744	2769	2794	2819	2844	2869	2895	2920
2.6	1001	1010	1019	1028	1038	1047	1056	1066	1075	1085	7.1	2733	2758	2783	2809	2834	2859	2885	2910	2936	2962
2.7	1039	1049	1058	1068	1078	1087	1097	1107	1116	1126	7.2	2772	2797	2822	2848	2874	2899	2925	2951	2977	3003
2.8	1078	1088	1098	1108	1118	1128	1138	1148	1158	1168	7.3	2810	2836	2862	2888	2914	2940	2966	2992	3019	3045
2.9	1116	1127	1137	1147	1157	1168	1178	1189	1199	1210	7.4	2849	2875	2901	2927	2954	2980	3007	3033	3060	3087
3.0	1155	1166	1176	1187	1197	1208	1219	1230	1241	1251	7.5	2887	2914	2940	2967	2993	3020	3047	3074	3101	3129
3.1	1193	1204	1215	1226	1237	1248	1259	1271	1282	1293	7.6	2926	2953	2979	3006	3033	3061	3088	3115	3143	3170
3.2	1232	1243	1255	1266	1277	1289	1300	1312	1323	1335	7.7	2964	2992	3019	3046	3073	3101	3128	3156	3184	3212
3.3	1270	1282	1294	1305	1317	1329	1341	1353	1365	1377	7.8	3003	3030	3058	3085	3113	3141	3169	3197	3225	3254
3.4	1309	1321	1333	1345	1357	1369	1381	1394	1406	1418	7.9	3041	3069	3097	3125	3153	3181	3210	3238	3267	3295
3.5	1347	1360	1372	1385	1397	1409	1422	1435	1447	1460	8.0	3080	3108	3136	3165	3193	3222	3250	3279	3308	3337
3.6	1386	1399	1411	1424	1437	1450	1463	1476	1489	1502	8.1	3118	3147	3175	3204	3233	3262	3291	3320	3349	3379
3.7	1424	1437	1451	1464	1477	1490	1503	1517	1530	1543	8.2	3157	3186	3215	3244	3273	3302	3332	3361	3391	3421
3.8	1463	1476	1480	1503	1517	1530	1544	1558	1571	1585	8.3	3195	3225	3254	3283	3313	3342	3372	3402	3432	3462
3.9	1501	1515	1529	1543	1557	1571	1585	1599	1613	1627	8.4	3234	3263	3293	3323	3353	3383	3413	3443	3473	3504
4.0	1540	1554	1568	1582	1597	1611	1625	1640	1654	1669	8.5	3272	3302	3332	3362	3393	3423	3453	3484	3515	3546
4.1	1578	1593	1607	1622	1636	1651	1666	1681	1695	1710	8.6	3311	3341	3371	3402	3432	3463	3494	3525	3556	3587
4.2	1617	1632	1647	1661	1676	1691	1706	1722	1737	1752	8.7	3349	3380	3411	3441	3472	3503	3535	3566	3598	3629
4.3	1655	1671	1686	1701	1716	1732	1747	1763	1778	1794	8.8	3388	3419	3450	3481	3512	3544	3575	3607	3639	3671
4.4	1694	1709	1725	1741	1756	1772	1788	1804	1819	1835	8.9	3426	3458	3489	3521	3552	3584	3616	3648	3680	3713
4.5	1732	1748	1764	1780	1796	1812	1828	1845	1861	1877	9.0	3465	3497	3528	3560	3592	3624	3657	3689	3722	3754
4.6	1771	1787	1803	1820	1836	1852	1869	1885	1902	1919	9.1	3503	3535	3567	3600	3632	3665	3697	3730	3763	3796
4.7	1809	1826	1843	1859	1876	1893	1909	1926	1943	1961	9.2	3542	3574	3607	3639	3672	3705	3738	3771	3804	3838
4.8	1848	1865	1882	1899	1916	1933	1950	1967	1985	2002	9.3	3580	3613	3646	3679	3712	3745	3779	3812	3846	3879
4.9	1886	1904	1921	1938	1956	1973	1991	2008	2026	2044	9.4	3619	3652	3685	3718	3752	3785	3819	3853	3887	3921
5.0	1925	1943	1960	1978	1996	2013	2031	2049	2068	2086	9.5	3657	3691	3724	3756	3787	3826	3860	3894	3928	3963
5.1	1963	1981	1999	2017	2036	2054	2072	2090	2109	2127	9.6	3696	3730	3764	3797	3832	3866	3900	3935	3970	4005
5.2	2002	2020	2039	2057	2075	2094	2113	2131	2150	2169	9.7	3734	3769	3803	3837	3872	3906	3941	3976	4011	4046
5.3	2040	2059	2078	2097	2115	2134	2153	2172	2191	2211	9.8	3773	3807	3842	3877	3911	3946	3982	4017	4052	4088
5.4	2079	2098	2117	2136	2155	2175	2194	2213	2233	2253	9.9	3811	3846	3881	3916	3951	3987	4022	4058	4094	4130

TABLE 21.A. VOLUME OF ROUNDWOOD TIMBER

TABLE 21.B. VOLUME OF ROUNDWOOD TIMBER

Length (m)	Volume in cubic decimetres										Diameter (m)	Volume in cubic decimetres									
	Mid Girth (m)	2.30	2.31	2.32	2.33	2.34	2.35	2.36	2.37	2.38		Mid Girth (m)	2.30	2.31	2.32	2.33	2.34	2.35	2.36	2.37	2.38
1.0	421	424	428	432	436	439	443	447	451	454	5.5	2314	2335	2356	2375	2396	2416	2437	2457	2473	2499
1.1	463	467	471	475	479	483	487	491	496	500	5.6	2356	2377	2398	2418	2439	2459	2479	2499	2502	2523
1.2	505	509	514	518	523	527	532	536	541	545	5.7	2399	2419	2440	2460	2481	2481	2504	2525	2544	2568
1.3	547	552	557	561	566	571	576	581	586	591	5.8	2441	2462	2483	2502	2520	2547	2567	2586	2590	2613
1.4	589	594	599	605	610	615	620	626	631	636	5.9	2483	2504	2526	2548	2570	2592	2614	2636	2655	2681
1.5	631	637	642	648	653	659	665	670	676	682	6.0	2525	2547	2569	2591	2613	2636	2658	2681	2703	2726
1.6	673	679	685	691	697	703	709	715	721	727	6.1	2567	2589	2612	2634	2657	2680	2703	2724	2749	2772
1.7	715	722	728	734	740	747	753	760	766	772	6.2	2609	2632	2655	2677	2700	2724	2747	2770	2794	2817
1.8	757	764	771	777	784	791	797	804	811	818	6.3	2651	2674	2697	2721	2744	2788	2811	2839	2863	2883
1.9	800	806	813	821	828	835	842	849	856	863	6.4	2693	2717	2740	2764	2788	2811	2835	2860	2884	2908
2.0	842	849	856	864	871	879	886	894	901	909	6.5	2735	2759	2783	2807	2831	2855	2880	2904	2929	2953
2.1	884	891	899	907	915	923	930	938	946	954	6.6	2777	2801	2826	2850	2875	2899	2924	2949	2974	2999
2.2	926	934	942	950	958	966	973	981	991	1000	6.7	2819	2844	2869	2893	2918	2943	2968	2994	3019	3044
2.3	968	976	985	993	1002	1010	1019	1028	1036	1045	6.8	2861	2886	2911	2937	2962	2987	3013	3038	3064	3090
2.4	1010	1019	1028	1036	1045	1063	1072	1081	1090	1099	6.9	2903	2929	2954	2980	3005	3031	3057	3083	3109	3135
2.5	1052	1061	1070	1080	1089	1098	1108	1117	1126	1136	7.0	2946	2971	2997	3023	3049	3075	3101	3128	3154	3181
2.6	1094	1104	1113	1123	1132	1142	1152	1162	1172	1181	7.1	2988	3014	3040	3066	3092	3119	3146	3172	3199	3226
2.7	1136	1146	1156	1166	1176	1186	1196	1206	1217	1227	7.2	3030	3056	3083	3109	3136	3163	3190	3217	3244	3271
2.8	1178	1188	1199	1209	1220	1230	1241	1251	1262	1272	7.3	3072	3099	3126	3152	3180	3207	3234	3262	3289	3317
2.9	1220	1231	1242	1252	1263	1274	1285	1296	1307	1318	7.4	3114	3141	3168	3195	3223	3251	3278	3306	3334	3362
3.0	1262	1273	1284	1296	1307	1318	1329	1340	1352	1363	7.5	3156	3183	3211	3239	3267	3295	3323	3351	3379	3408
3.1	1304	1316	1327	1339	1350	1362	1375	1385	1397	1409	7.6	3198	3226	3254	3282	3310	3339	3367	3396	3424	3453
3.2	1347	1358	1370	1382	1394	1406	1418	1430	1442	1454	7.7	3240	3268	3297	3325	3354	3383	3411	3440	3469	3499
3.3	1389	1401	1413	1425	1437	1450	1462	1474	1487	1499	7.8	3282	3310	3339	3368	3426	3485	3515	3544	3574	3605
3.4	1431	1443	1456	1468	1481	1494	1506	1519	1532	1545	7.9	3324	3353	3382	3412	3441	3470	3500	3530	3560	3590
3.5	1473	1486	1499	1511	1524	1538	1551	1564	1577	1590	8.0	3366	3396	3425	3455	3484	3514	3544	3574	3605	3635
3.6	1515	1528	1541	1555	1568	1581	1595	1608	1622	1636	8.1	3408	3438	3468	3498	3528	3558	3589	3619	3650	3680
3.7	1557	1571	1584	1598	1612	1625	1639	1653	1667	1681	8.2	3450	3481	3511	3541	3572	3602	3633	3664	3695	3726
3.8	1599	1613	1627	1641	1655	1669	1684	1698	1712	1727	8.3	3493	3523	3554	3584	3615	3646	3677	3708	3737	3771
3.9	1641	1655	1670	1684	1699	1713	1728	1743	1757	1772	8.4	3535	3565	3596	3627	3659	3690	3722	3753	3785	3817
4.0	1683	1698	1713	1727	1742	1757	1772	1787	1802	1817	8.5	3577	3608	3639	3671	3702	3734	3766	3798	3830	3862
4.1	1725	1740	1755	1771	1786	1801	1816	1832	1847	1863	8.6	3619	3650	3682	3714	3746	3778	3810	3842	3875	3908
4.2	1767	1783	1798	1814	1829	1845	1861	1877	1892	1908	8.7	3661	3693	3725	3757	3789	3822	3854	3887	3920	3953
4.3	1809	1825	1841	1857	1873	1889	1905	1921	1937	1954	8.8	3703	3735	3767	3800	3833	3866	3899	3932	3965	3998
4.4	1851	1868	1884	1900	1916	1933	1949	1966	1983	1999	8.9	3745	3778	3810	3843	3876	3910	3943	3977	4010	4044
4.5	1894	1910	1927	1943	1960	1977	1994	2011	2028	2045	9.0	3787	3820	3853	3887	3920	3954	3987	4021	4055	4089
4.6	1936	1953	1969	1986	2004	2021	2038	2055	2073	2090	9.1	3829	3863	3896	3930	3964	3998	4032	4066	4100	4135
4.7	1978	1995	2012	2030	2047	2065	2082	2100	2118	2136	9.2	3871	3905	3939	3973	4007	4041	4076	4111	4145	4180
4.8	2020	2037	2055	2073	2091	2109	2127	2145	2163	2181	9.3	3913	3948	3982	4016	4051	4094	4129	4165	4200	4235
4.9	2062	2080	2116	2134	2153	2171	2189	2208	2226	2244	9.4	3955	3990	4025	4059	4094	4137	4173	4209	4245	4271
5.0	2104	2122	2141	2159	2178	2196	2215	2234	2253	2272	9.5	3998	4032	4067	4103	4138	4173	4209	4245	4280	4317
5.1	2146	2165	2184	2202	2221	2240	2259	2279	2298	2317	9.6	4040	4075	4110	4146	4181	4217	4253	4289	4326	4362
5.2	2188	2207	2226	2246	2264	2284	2304	2323	2343	2363	9.7	4082	4117	4153	4190	4225	4261	4297	4334	4371	4407
5.3	2230	2250	2269	2289	2308	2328	2348	2368	2388	2408	9.8	4124	4160	4196	4232	4268	4305	4342	4379	4416	4453
5.4	2272	2292	2312	2332	2352	2372	2392	2413	2433	2454	9.9	4166	4202	4239	4275	4312	4349	4386	4423	4461	4498

TABLE 22.A. VOLUME OF ROUNDWOOD TIMBER

TABLE 22.B. VOLUME OF ROUNDWOOD TIMBER

Length (m)	Volume in cubic decimetres										Diameter (m)	Mid Girth (m)	Mid Girth (m)	Length (m)	Volume in cubic decimetres						
	0.763	0.770	0.773	0.776	0.782	0.785	0.789	0.792	0.793	0.796											
1.0	458	462	466	470	474	477	481	485	489	493	5.5	2520	2541	2562	2583	2605	2626	2646	2669	2691	2713
1.1	504	508	512	517	521	525	530	534	538	543	5.6	2566	2587	2609	2630	2652	2674	2694	2718	2740	2762
1.2	550	554	559	564	568	573	578	582	587	592	5.7	2612	2633	2655	2677	2699	2722	2744	2766	2789	2811
1.3	596	601	606	611	616	621	626	631	636	641	5.8	2657	2680	2702	2724	2747	2769	2792	2815	2838	2861
1.4	641	647	652	656	663	668	674	679	685	690	5.9	2703	2726	2749	2771	2794	2817	2840	2863	2886	2910
1.5	687	693	699	705	710	716	722	728	734	740	6.0	2749	2772	2795	2818	2841	2865	2888	2912	2935	2959
1.6	733	739	745	752	758	764	770	776	783	789	6.1	2795	2818	2842	2865	2889	2913	2936	2960	2984	3008
1.7	779	785	792	799	805	812	818	825	832	838	6.2	2841	2864	2888	2912	2936	2959	2985	3009	3033	3058
1.8	825	832	839	845	852	859	866	874	881	888	6.3	2887	2911	2935	2959	2984	3008	3033	3057	3082	3107
1.9	871	878	885	892	900	907	915	922	930	937	6.4	2932	2957	2981	3006	3031	3056	3081	3106	3131	3156
2.0	916	924	932	939	947	955	963	971	978	986	6.5	2978	3003	3028	3053	3078	3104	3129	3154	3180	3206
2.1	962	970	978	986	995	1003	1011	1019	1027	1036	6.6	3024	3049	3075	3100	3126	3151	3177	3203	3229	3255
2.2	1008	1016	1025	1033	1042	1050	1059	1068	1076	1085	6.7	3070	3105	3141	3173	3199	3225	3252	3278	3304	3330
2.3	1054	1063	1071	1079	1089	1098	1107	1116	1125	1134	6.8	3116	3142	3168	3194	3220	3247	3273	3300	3327	3354
2.4	1100	1109	1118	1127	1137	1146	1155	1165	1174	1184	6.9	3161	3188	3214	3241	3268	3295	3322	3349	3376	3403
2.5	1145	1155	1165	1174	1184	1194	1203	1213	1223	1233	7.0	3207	3234	3261	3288	3315	3342	3370	3397	3425	3452
2.6	1191	1201	1211	1221	1231	1241	1252	1262	1272	1282	7.1	3253	3280	3308	3335	3362	3389	3418	3446	3474	3502
2.7	1237	1247	1258	1268	1279	1289	1300	1310	1321	1332	7.2	3299	3326	3354	3382	3410	3438	3466	3494	3523	3551
2.8	1283	1294	1304	1315	1326	1337	1348	1359	1370	1381	7.3	3345	3373	3401	3429	3457	3486	3514	3543	3571	3600
2.9	1329	1340	1351	1362	1373	1385	1396	1407	1419	1430	7.4	3391	3419	3447	3476	3505	3533	3562	3591	3620	3650
3.0	1375	1386	1398	1409	1420	1432	1444	1456	1468	1480	7.5	3436	3465	3494	3523	3552	3581	3610	3640	3669	3699
3.1	1420	1432	1444	1456	1468	1480	1492	1504	1517	1529	7.6	3482	3511	3540	3570	3599	3629	3658	3688	3718	3748
3.2	1466	1478	1491	1503	1515	1528	1540	1553	1566	1578	7.7	3528	3557	3587	3617	3647	3677	3707	3737	3767	3798
3.3	1512	1525	1537	1550	1563	1576	1589	1601	1614	1628	7.8	3574	3604	3634	3664	3694	3724	3755	3785	3816	3847
3.4	1558	1571	1584	1597	1610	1623	1637	1650	1663	1677	7.9	3620	3650	3680	3711	3741	3772	3803	3834	3865	3896
3.5	1604	1617	1630	1644	1658	1671	1685	1699	1712	1726	8.0	3665	3696	3727	3758	3789	3820	3851	3882	3914	3946
3.6	1649	1663	1677	1691	1705	1719	1733	1747	1761	1775	8.1	3711	3742	3773	3805	3836	3868	3899	3931	3963	3995
3.7	1695	1709	1724	1738	1752	1767	1781	1796	1810	1825	8.2	3757	3788	3820	3852	3883	3915	3947	3979	4012	4044
3.8	1741	1756	1770	1785	1800	1814	1829	1844	1859	1874	8.3	3803	3835	3867	3897	3929	3963	3995	4028	4061	4093
3.9	1787	1802	1817	1832	1847	1862	1877	1893	1908	1923	8.4	3849	3881	3913	3946	3978	4011	4044	4077	4110	4143
4.0	1833	1848	1863	1879	1894	1910	1926	1941	1957	1973	8.5	3895	3927	3960	3993	4025	4059	4092	4125	4159	4192
4.1	1879	1894	1910	1926	1942	1958	1974	1990	2006	2022	8.6	3940	3973	4006	4039	4073	4106	4140	4174	4207	4241
4.2	1924	1940	1957	1973	1989	2005	2022	2038	2055	2071	8.7	3986	4019	4053	4086	4120	4154	4188	4222	4256	4291
4.3	1970	1987	2003	2020	2036	2053	2070	2087	2104	2121	8.8	4032	4066	4109	4133	4168	4202	4236	4271	4305	4340
4.4	2016	2033	2050	2067	2084	2101	2118	2135	2153	2170	8.9	4078	4112	4146	4180	4215	4249	4284	4319	4354	4389
4.5	2062	2079	2096	2114	2131	2149	2166	2184	2202	2219	9.0	4124	4158	4193	4227	4262	4297	4332	4368	4403	4439
4.6	2108	2125	2141	2158	2176	2194	2214	2232	2250	2269	9.1	4169	4204	4239	4274	4310	4345	4381	4416	4452	4488
4.7	2153	2171	2189	2208	2226	2244	2262	2281	2299	2318	9.2	4215	4250	4286	4321	4357	4393	4429	4465	4501	4537
4.8	2199	2218	2236	2255	2273	2292	2311	2329	2348	2367	9.3	4261	4297	4326	4356	4404	4440	4477	4513	4550	4587
4.9	2245	2264	2283	2302	2321	2340	2359	2378	2397	2417	9.4	4307	4343	4379	4415	4452	4488	4525	4562	4599	4636
5.0	2291	2310	2329	2349	2368	2387	2407	2426	2446	2466	9.5	4353	4389	4426	4462	4499	4536	4573	4610	4648	4685
5.1	2337	2356	2376	2396	2416	2435	2455	2475	2495	2515	9.6	4399	4435	4472	4509	4546	4584	4621	4659	4697	4735
5.2	2383	2402	2422	2442	2463	2483	2503	2524	2544	2565	9.7	4444	4481	4519	4556	4594	4631	4669	4707	4746	4784
5.3	2428	2449	2469	2489	2510	2531	2552	2572	2593	2614	9.8	4490	4528	4565	4603	4641	4679	4717	4756	4795	4833
5.4	2474	2495	2516	2536	2557	2578	2599	2621	2642	2663	9.9	4536	4574	4612	4650	4688	4727	4766	4804	4843	4883

TABLE 23 A. VOLUME OF ROUNDWOOD TIMBER

Length (m.)	Volume in cubic decimetres.										Mid Girth (m.)	Volume in cubic decimetres.					
	2.50	2.51	2.52	2.53	2.54	2.55	2.56	2.57	2.58	2.59		2.50	2.51	2.52	2.53	2.54	2.55
1.0	497	501	505	509	513	517	521	525	529	534	5.5	2734	2756	2778	2800	2823	2845
1.1	547	551	556	560	565	569	573	578	582	587	5.6	2784	2806	2829	2851	2874	2897
1.2	597	601	606	611	616	621	626	630	635	640	5.7	2834	2857	2879	2902	2925	2948
1.3	646	651	657	662	667	672	678	683	688	694	5.8	2884	2907	2930	2953	2977	3000
1.4	696	702	707	713	718	724	730	736	741	747	5.9	2933	2957	2980	3004	3028	3052
1.5	746	752	758	764	770	776	782	788	794	800	6.0	2983	3007	3031	3055	3079	3103
1.6	795	802	808	815	821	828	834	841	847	854	6.1	3033	3057	3081	3106	3130	3155
1.7	845	852	859	866	872	879	886	893	899	907	6.2	3082	3107	3132	3157	3182	3205
1.8	895	902	909	916	924	931	938	946	953	960	6.3	3132	3157	3182	3208	3232	3257
1.9	945	952	960	967	975	983	990	998	1006	1014	6.4	3182	3207	3233	3259	3284	3310
2.0	994	1002	1010	1018	1026	1034	1043	1051	1059	1067	6.5	3232	3257	3283	3310	3336	3362
2.1	1044	1052	1061	1069	1078	1086	1095	1103	1112	1121	6.6	3281	3306	3334	3360	3387	3414
2.2	1094	1103	1111	1120	1129	1138	1147	1156	1165	1174	6.7	3331	3356	3384	3411	3438	3465
2.3	1143	1153	1162	1171	1180	1190	1199	1208	1218	1227	6.8	3381	3408	3435	3462	3490	3517
2.4	1193	1203	1212	1222	1232	1241	1251	1261	1271	1281	6.9	3430	3458	3486	3513	3541	3569
2.5	1243	1253	1263	1273	1283	1293	1303	1313	1324	1334	7.0	3480	3508	3536	3564	3592	3621
2.6	1293	1303	1313	1324	1334	1345	1355	1366	1377	1387	7.1	3530	3558	3587	3615	3644	3672
2.7	1342	1353	1364	1375	1386	1397	1408	1419	1430	1441	7.2	3580	3608	3637	3665	3693	3724
2.8	1392	1403	1414	1426	1437	1448	1460	1471	1483	1494	7.3	3629	3658	3688	3717	3745	3774
2.9	1442	1453	1465	1477	1488	1500	1512	1524	1536	1547	7.4	3679	3708	3738	3768	3798	3828
3.0	1491	1503	1515	1527	1540	1552	1564	1576	1588	1601	7.5	3729	3759	3789	3819	3849	3879
3.1	1541	1554	1566	1578	1591	1603	1616	1629	1641	1654	7.6	3778	3809	3839	3870	3900	3931
3.2	1591	1604	1616	1629	1642	1655	1668	1681	1694	1708	7.7	3828	3859	3890	3921	3953	3983
3.3	1641	1654	1667	1680	1694	1707	1720	1734	1747	1761	7.8	3878	3909	3940	3971	4003	4035
3.4	1690	1704	1717	1731	1745	1759	1772	1786	1800	1814	7.9	3928	3959	3991	4022	4054	4086
3.5	1740	1754	1768	1782	1796	1810	1825	1839	1853	1868	8.0	3977	4009	4041	4073	4106	4138
3.6	1790	1804	1819	1833	1848	1862	1877	1891	1906	1921	8.1	4027	4059	4092	4124	4157	4190
3.7	1839	1854	1869	1884	1899	1914	1929	1944	1959	1974	8.2	4077	4110	4142	4175	4211	4244
3.8	1889	1904	1920	1935	1950	1966	1981	1996	2012	2028	8.3	4126	4159	4193	4226	4260	4293
3.9	1939	1954	1970	1986	2001	2017	2033	2049	2065	2081	8.4	4176	4210	4243	4277	4311	4346
4.0	1989	2005	2021	2037	2053	2069	2085	2102	2118	2134	8.5	4226	4260	4294	4328	4362	4397
4.1	2038	2055	2071	2088	2104	2121	2138	2154	2171	2188	8.6	4276	4310	4344	4379	4413	4456
4.2	2088	2105	2122	2138	2155	2172	2189	2207	2224	2241	8.7	4325	4360	4395	4430	4465	4500
4.3	2138	2155	2172	2189	2207	2224	2242	2259	2277	2294	8.8	4375	4410	4445	4481	4516	4552
4.4	2187	2205	2223	2240	2258	2276	2294	2312	2330	2348	8.9	4425	4460	4496	4532	4567	4603
4.5	2237	2255	2273	2291	2309	2328	2346	2364	2383	2401	9.0	4474	4510	4546	4582	4619	4656
4.6	2287	2305	2324	2342	2361	2379	2398	2417	2436	2455	9.1	4524	4560	4597	4633	4670	4707
4.7	2337	2355	2374	2393	2412	2431	2450	2469	2489	2508	9.2	4574	4611	4647	4684	4721	4759
4.8	2386	2405	2425	2444	2463	2483	2502	2522	2542	2561	9.3	4624	4661	4698	4735	4773	4810
4.9	2436	2456	2475	2495	2515	2534	2554	2574	2594	2615	9.4	4673	4711	4748	4786	4824	4862
5.0	2486	2506	2526	2546	2566	2607	2627	2647	2668	2689	9.5	4723	4761	4799	4837	4875	4914
5.1	2536	2556	2576	2597	2617	2638	2659	2679	2700	2721	9.6	4773	4811	4849	4888	4926	4962
5.2	2585	2606	2627	2648	2669	2690	2711	2732	2753	2775	9.7	4822	4861	4900	4939	4977	5016
5.3	2635	2656	2677	2699	2720	2741	2763	2782	2806	2828	9.8	4872	4911	4950	4990	5039	5076
5.4	2685	2706	2728	2749	2771	2793	2815	2837	2859	2881	9.9	4922	4961	5001	5081	5121	5161

TABLE 23 B. VOLUME OF ROUNDWOOD TIMBER

TABLE 24 A.
VOLUME OF ROUNDWOOD TIMBER

TABLE 24 B. VOLUME OF BOULDERS WIMBED

Length (m)	Volume in cubic decimeters						
Mid Girth (m)	2.60	2.61	2.62	2.63	2.64	2.65	2.66
Diameter (m)	0.827	0.830	0.833	0.836	0.840	0.843	0.846
1.0	538	542	546	550	554	559	563
1.1	591	596	601	605	610	614	619
1.2	645	650	655	660	665	670	675
1.3	699	704	710	715	721	726	732
1.4	753	759	764	770	776	782	788
1.5	807	813	819	825	832	838	844
1.6	860	867	874	880	887	894	901
1.7	914	921	928	935	942	950	957
1.8	968	975	983	990	998	1005	1013
1.9	1022	1030	1037	1045	1053	1061	1069
2.0	1075	1084	1092	1100	1109	1117	1126
2.1	1129	1138	1147	1155	1164	1173	1182
2.2	1192	1201	1209	1210	1220	1229	1238
2.3	1237	1246	1256	1265	1275	1285	1295
2.4	1291	1300	1310	1320	1331	1341	1351
2.5	1344	1355	1365	1376	1386	1397	1407
2.6	1398	1409	1420	1431	1441	1452	1463
2.7	1452	1463	1474	1486	1497	1508	1520
2.8	1506	1517	1529	1541	1552	1564	1576
2.9	1559	1571	1583	1596	1608	1620	1632
3.0	1613	1626	1638	1651	1663	1676	1688
3.1	1667	1680	1693	1706	1719	1732	1745
3.2	1721	1734	1747	1761	1774	1788	1801
3.3	1774	1788	1802	1816	1830	1843	1857
3.4	1828	1842	1857	1871	1885	1899	1914
3.5	1882	1897	1911	1926	1940	1955	1970
3.6	1936	1951	1966	1981	1996	2011	2026
3.7	1990	2005	2020	2036	2051	2067	2082
3.8	2043	2059	2075	2091	2107	2123	2139
3.9	2097	2113	2130	2146	2162	2179	2195
4.0	2151	2167	2184	2201	2218	2234	2251
4.1	2205	2222	2239	2256	2273	2290	2308
4.2	2258	2276	2293	2311	2329	2346	2364
4.3	2312	2330	2348	2366	2384	2402	2420
4.4	2366	2384	2403	2421	2439	2458	2476
4.5	2420	2438	2457	2476	2495	2514	2533
4.6	2474	2493	2512	2531	2550	2570	2589
4.7	2527	2547	2566	2586	2605	2625	2645
4.8	2581	2601	2621	2641	2661	2681	2702
4.9	2635	2655	2676	2696	2717	2737	2758
5.0	2689	2709	2730	2751	2772	2793	2814
5.1	2742	2764	2785	2806	2827	2849	2870
5.2	2796	2818	2840	2861	2883	2905	2927
5.3	2850	2872	2894	2916	2938	2961	2983
5.4	2904	2926	2949	2971	2994	3016	3039

TABLE 24 B. VOLUME OF BOULDERS WIMBED

TABLE 24 B. VOLUME OF BOULDERS WIMBED

Diameter (m)	Volume in cubic decimetres									
	2.60	2.61	2.62	2.63	2.64	2.65	2.66	2.67	2.68	2.69
5.5	2957	2980	3003	3026	3049	3072	3096	3119	3142	3166
5.6	3011	3034	3058	3081	3105	3128	3151	3176	3199	3223
5.7	3065	3089	3112	3136	3160	3184	3208	3232	3257	3281
5.8	3119	3143	3167	3191	3216	3240	3264	3289	3314	3338
5.9	3173	3197	3222	3246	3271	3296	3321	3346	3371	3396
6.0	3226	3251	3276	3301	3326	3352	3377	3402	3428	3454
6.1	3280	3305	3330	3355	3382	3408	3433	3459	3485	3511
6.2	3334	3360	3385	3411	3437	3463	3490	3516	3542	3569
6.3	3388	3414	3440	3466	3493	3519	3546	3573	3599	3626
6.4	3441	3468	3495	3521	3548	3575	3602	3629	3656	3684
6.5	3495	3522	3549	3576	3604	3631	3658	3686	3714	3741
6.6	3549	3576	3604	3631	3659	3687	3715	3743	3771	3799
6.7	3603	3631	3658	3686	3714	3743	3771	3799	3828	3857
6.8	3657	3685	3713	3741	3770	3799	3827	3856	3885	3914
6.9	3710	3739	3768	3796	3825	3854	3884	3913	3942	3972
7.0	3764	3793	3822	3851	3881	3910	3940	3970	3999	4029
7.1	3818	3847	3877	3906	3936	3966	3996	4026	4056	4087
7.2	3872	3901	3931	3961	3992	4022	4052	4083	4114	4144
7.3	3925	3956	3986	4017	4047	4078	4109	4140	4171	4202
7.4	3979	4010	4041	4072	4103	4134	4165	4196	4228	4259
7.5	4033	4064	4095	4127	4158	4190	4221	4253	4285	4317
7.6	4087	4118	4150	4182	4213	4245	4278	4310	4342	4375
7.7	4140	4172	4204	4237	4269	4301	4334	4366	4399	4432
7.8	4194	4227	4259	4292	4324	4357	4390	4423	4456	4490
7.9	4248	4281	4314	4347	4380	4413	4446	4480	4513	4547
8.0	4302	4335	4368	4402	4435	4469	4503	4537	4571	4605
8.1	4356	4389	4423	4457	4491	4525	4559	4593	4628	4662
8.2	4409	4443	4477	4511	4546	4581	4615	4650	4685	4720
8.3	4463	4498	4532	4567	4602	4636	4671	4707	4742	4777
8.4	4517	4552	4587	4622	4657	4692	4728	4763	4799	4835
8.5	4571	4606	4641	4677	4712	4748	4784	4820	4856	4893
8.6	4624	4660	4696	4732	4768	4804	4840	4877	4913	4950
8.7	4678	4714	4750	4787	4823	4860	4897	4934	4971	5008
8.8	4732	4768	4805	4842	4879	4916	4953	4990	5028	5065
8.9	4786	4823	4860	4897	4934	4972	5009	5047	5085	5123
9.0	4840	4877	4914	4952	4990	5027	5065	5104	5142	5180
9.1	4893	4931	4969	5007	5045	5083	5122	5160	5199	5238
9.2	4947	4985	5023	5062	5100	5139	5178	5217	5256	5296
9.3	5001	5039	5078	5117	5156	5195	5234	5274	5313	5353
9.4	5055	5094	5133	5172	5211	5251	5291	5330	5370	5411
9.5	5108	5148	5187	5227	5267	5307	5347	5387	5428	5468
9.6	5162	5202	5242	5282	5322	5363	5403	5444	5485	5526
9.7	5216	5256	5297	5337	5378	5418	5459	5501	5542	5583
9.8	5270	5310	5351	5392	5433	5474	5516	5557	5599	5641
9.9	5323	5365	5406	5447	5489	5530	5572	5614	5656	5698

TABLE 25 A. VOLUME OF ROUNDWOOD TIMBER

TABLE 25 B. VOLUME OF ROUNDWOOD TIMBER

Length (m)	Volume in cubic decimeters						Diameter (m)	Mid Girth (m)	Length (m)	Volume in cubic decimeters						0.859	0.862	0.865	0.868	0.871	0.875	0.878
	0.859	0.862	0.865	0.868	0.871	0.875				0.859	0.862	0.865	0.868	0.871	0.875							
1.0	580	584	589	593	597	602	606	610	615	619	5.5	3189	3213	3237	3261	3285	3309	3333	3357	3381	3406	
1.1	638	643	647	652	657	662	667	671	676	681	5.6	3247	3271	3296	3320	3344	3363	3393	3418	3443	3467	
1.2	696	701	706	711	717	722	727	732	738	743	5.7	3305	3330	3355	3379	3404	3429	3454	3479	3504	3529	
1.3	754	759	765	771	776	782	788	793	799	805	5.8	3363	3388	3413	3438	3464	3489	3514	3540	3566	3591	
1.4	812	818	824	830	836	842	848	854	861	867	5.9	3421	3447	3472	3498	3523	3549	3575	3601	3627	3653	
1.5	870	876	883	889	896	902	909	916	922	929	6.0	3479	3505	3531	3557	3583	3609	3636	3662	3689	3715	
1.6	928	935	942	949	956	962	970	977	984	991	6.1	3537	3564	3590	3616	3643	3670	3696	3723	3750	3777	
1.7	986	993	1000	1008	1015	1023	1030	1038	1045	1053	6.2	3595	3622	3649	3676	3703	3730	3757	3784	3812	3839	
1.8	1044	1052	1059	1067	1075	1083	1091	1099	1107	1115	6.3	3653	3680	3708	3735	3762	3790	3817	3845	3873	3901	
1.9	1102	1110	1118	1126	1135	1143	1151	1160	1168	1176	6.4	3711	3739	3766	3794	3822	3850	3878	3906	3934	3963	
2.0	1160	1168	1177	1186	1194	1203	1212	1221	1230	1238	6.5	3769	3797	3825	3853	3882	3910	3939	3967	3996	4025	
2.1	1219	1227	1236	1245	1254	1263	1272	1282	1291	1300	6.6	3827	3856	3884	3913	3941	3970	3999	4028	4057	4087	
2.2	1276	1285	1295	1304	1314	1323	1333	1343	1352	1362	6.7	3885	3914	3943	3972	4001	4030	4060	4089	4119	4149	
2.3	1334	1344	1354	1364	1374	1384	1394	1404	1414	1424	6.8	3943	3972	4002	4031	4061	4091	4121	4150	4180	4210	
2.4	1392	1402	1412	1423	1433	1444	1454	1465	1475	1486	6.9	4001	4031	4061	4091	4121	4151	4181	4211	4242	4272	
2.5	1450	1460	1471	1482	1493	1504	1515	1526	1537	1548	7.0	4059	4089	4120	4150	4180	4211	4242	4272	4303	4334	
2.6	1508	1519	1530	1541	1553	1564	1575	1587	1598	1610	7.1	4117	4148	4178	4209	4240	4271	4302	4333	4365	4396	
2.7	1566	1577	1589	1601	1612	1624	1636	1648	1660	1672	7.2	4175	4206	4237	4268	4300	4331	4363	4394	4426	4458	
2.8	1624	1636	1648	1660	1672	1684	1697	1709	1721	1734	7.3	4235	4265	4296	4328	4360	4391	4423	4456	4488	4520	
2.9	1682	1694	1707	1719	1732	1745	1757	1770	1783	1796	7.4	4291	4323	4355	4387	4419	4452	4484	4517	4549	4582	
3.0	1740	1753	1766	1779	1792	1805	1818	1831	1844	1858	7.5	4349	4381	4414	4446	4479	4512	4545	4578	4611	4644	
3.1	1798	1811	1824	1838	1851	1865	1878	1892	1906	1919	7.6	4407	4440	4473	4506	4539	4572	4605	4639	4672	4706	
3.2	1856	1869	1883	1897	1911	1925	1939	1953	1967	1981	7.7	4465	4498	4532	4565	4598	4632	4666	4700	4734	4768	
3.3	1914	1928	1942	1956	1971	1985	2000	2014	2029	2043	7.8	4523	4557	4591	4624	4658	4692	4726	4761	4795	4830	
3.4	1972	1986	2001	2016	2030	2045	2060	2075	2090	2105	7.9	4581	4615	4649	4683	4718	4752	4787	4822	4857	4892	
3.5	2030	2045	2060	2075	2090	2105	2121	2136	2152	2167	8.0	4639	4674	4708	4743	4778	4812	4848	4883	4918	4954	
3.6	2088	2103	2119	2134	2150	2166	2181	2197	2213	2229	8.1	4697	4732	4767	4802	4837	4873	4908	4944	4980	5015	
3.7	2146	2162	2177	2194	2210	2226	2242	2258	2275	2291	8.2	4755	4790	4826	4861	4897	4933	4969	5005	5041	5077	
3.8	2204	2220	2236	2253	2270	2286	2303	2319	2336	2353	8.3	4813	4849	4885	4921	4957	4993	5029	5069	5103	5139	
3.9	2262	2278	2295	2312	2329	2346	2363	2380	2398	2415	8.4	4871	4907	4943	4980	5016	5053	5090	5127	5164	5221	
4.0	2320	2337	2354	2371	2389	2406	2424	2441	2459	2477	8.5	4929	4966	5002	5039	5076	5113	5151	5188	5225	5263	
4.1	2378	2395	2413	2431	2449	2466	2484	2502	2521	2539	8.6	4987	5024	5061	5098	5136	5173	5211	5249	5287	5325	
4.2	2436	2454	2472	2490	2508	2527	2545	2563	2582	2601	8.7	5045	5082	5120	5158	5196	5234	5272	5310	5348	5387	
4.3	2494	2512	2531	2549	2568	2587	2606	2624	2643	2662	8.8	5103	5141	5179	5217	5255	5294	5332	5371	5410	5454	
4.4	2551	2570	2589	2609	2628	2647	2666	2686	2705	2724	8.9	5161	5199	5238	5276	5315	5354	5393	5432	5471	5511	
4.5	2609	2629	2648	2668	2687	2707	2727	2747	2766	2786	9.0	5219	5258	5297	5336	5375	5414	5454	5493	5533	5573	
4.6	2667	2687	2707	2727	2747	2767	2787	2808	2828	2848	9.1	5277	5316	5355	5395	5434	5474	5514	5554	5594	5635	
4.7	2725	2746	2766	2786	2807	2827	2848	2869	2889	2910	9.2	5335	5375	5414	5454	5494	5534	5575	5615	5656	5697	
4.8	2783	2804	2824	2846	2867	2887	2909	2930	2951	2972	9.3	5393	5433	5473	5513	5554	5593	5635	5676	5717	5758	
4.9	2841	2863	2884	2905	2926	2948	2969	2991	3012	3034	9.4	5451	5491	5532	5573	5614	5655	5696	5737	5779	5820	
5.0	2899	2921	2943	2964	2986	3008	3030	3052	3074	3096	9.5	5509	5550	5591	5632	5673	5715	5756	5798	5840	5882	
5.1	2957	2979	3001	3024	3046	3068	3090	3113	3135	3158	9.6	5567	5608	5650	5691	5733	5775	5817	5859	5902	5944	
5.2	3015	3038	3060	3083	3105	3128	3151	3174	3197	3220	9.7	5625	5667	5709	5751	5793	5835	5878	5920	5963	6006	
5.3	3073	3096	3119	3142	3165	3188	3212	3235	3258	3282	9.8	5683	5725	5767	5810	5853	5895	5936	5971	6025	6068	
5.4	3131	3155	3178	3201	3225	3248	3272	3296	3320	3344	9.9	5741	5783	5826	5869	5912	5955	5995	6034	6076	6130	

TABLE 26 A. VOLUME OF ROUNDWOOD TIMBER

TABLE 26 B. VOLUME OF ROUNDWOOD TIMBER

Length (m)	Volume in cubic decimetres										Mid Girth (m)	Diameter (m)	Length (m)	Volume in cubic decimetres											
	0.890	0.894	0.897	0.900	0.903	0.906	0.910	0.913	0.916	0.919				0.890	0.894	0.897	0.900	0.903	0.906	0.910	0.913	0.916	0.919		
1.0	624	628	633	637	642	646	651	655	660	664	731	726	716	706	701	696	691	686	681	676	671	666	661	656	
1.1	748	754	759	764	770	775	781	786	792	797	857	852	846	834	822	817	811	806	801	796	791	786	781	776	771
1.2	873	879	886	892	898	905	911	917	924	930	984	958	934	886	822	817	811	806	801	796	791	786	781	776	771
1.3	935	942	949	956	962	969	976	983	990	997	1056	1041	1034	1019	1002	988	973	958	943	928	913	898	883	868	
1.4	1060	1068	1075	1083	1091	1098	1106	1114	1122	1129	1186	1171	1156	1139	1123	1113	1106	1091	1076	1061	1046	1031	1016	1001	
1.5	1185	1193	1202	1210	1219	1228	1236	1245	1254	1262	1328	1313	1301	1283	1265	1252	1239	1226	1213	1200	1187	1174	1161	1148	
2.0	1247	1256	1265	1274	1283	1292	1301	1310	1320	1329	1386	1376	1366	1357	1347	1338	1328	1319	1309	1299	1289	1279	1269	1259	
2.1	1310	1319	1328	1338	1347	1357	1366	1376	1386	1395	1452	1441	1431	1421	1412	1402	1392	1382	1372	1362	1352	1342	1332	1322	
2.2	1434	1443	1452	1462	1471	1480	1489	1498	1507	1517	1578	1567	1556	1545	1534	1523	1512	1501	1490	1480	1470	1460	1450	1440	
2.3	1497	1507	1518	1529	1540	1551	1562	1572	1583	1594	1652	1641	1631	1621	1612	1602	1592	1582	1572	1562	1552	1542	1532	1522	
2.4	1559	1570	1581	1593	1604	1615	1627	1638	1649	1661	1727	1715	1704	1692	1680	1668	1656	1645	1633	1623	1613	1603	1593	1583	
2.5	1621	1633	1645	1656	1668	1680	1692	1704	1715	1727	1781	1774	1769	1757	1742	1729	1714	1700	1686	1672	1658	1644	1630	1616	
2.6	1684	1696	1708	1720	1732	1744	1756	1769	1781	1794	1850	1843	1835	1822	1810	1800	1784	1771	1759	1746	1732	1718	1694	1678	
2.7	1746	1759	1771	1784	1796	1809	1822	1835	1847	1860	1927	1913	1900	1887	1874	1861	1848	1834	1821	1809	1797	1785	1773	1761	
2.8	1809	1821	1834	1848	1861	1874	1887	1894	1907	1927	1987	1971	1956	1938	1923	1908	1893	1878	1863	1848	1833	1818	1803	1788	
3.0	1871	1884	1898	1911	1925	1938	1952	1966	1979	1993	2051	2031	2017	2003	1989	1975	1961	1947	1932	1917	1902	1887	1872	1857	
3.1	1933	1947	1961	1975	1989	2003	2017	2031	2045	2060	2126	2111	2097	2082	2068	2053	2039	2024	2010	1996	1981	1966	1951	1936	
3.2	2058	2073	2088	2102	2117	2132	2147	2162	2177	2192	2250	2235	2220	2205	2190	2175	2160	2145	2130	2115	2100	2085	2069	2054	
3.3	2136	2151	2166	2181	2197	2212	2228	2243	2258	2273	2335	2320	2305	2290	2275	2260	2245	2230	2215	2200	2185	2170	2155	2140	
3.4	2183	2198	2214	2230	2246	2261	2277	2293	2309	2325	2389	2375	2360	2345	2330	2315	2300	2285	2270	2255	2240	2225	2210	2195	
3.5	2245	2261	2277	2293	2310	2326	2342	2359	2375	2392	2458	2441	2424	2407	2391	2374	2357	2341	2324	2309	2294	2279	2264	2250	
3.6	2307	2324	2341	2357	2374	2391	2407	2424	2441	2458	2525	2507	2489	2466	2443	2421	2407	2384	2361	2338	2315	2292	2278	2263	
3.7	2387	2404	2421	2438	2455	2472	2489	2507	2525	2542	2609	2591	2578	2565	2552	2539	2526	2513	2490	2467	2444	2421	2398	2375	
3.8	2432	2450	2467	2485	2502	2520	2538	2555	2573	2591	2659	2641	2628	2615	2592	2579	2566	2553	2539	2526	2513	2499	2485	2472	
3.9	2495	2512	2530	2548	2566	2584	2603	2621	2639	2657	2724	2705	2686	2668	2649	2630	2611	2592	2573	2554	2535	2516	2497	2478	
4.0	2557	2575	2594	2612	2630	2649	2668	2686	2705	2724	2790	2771	2752	2733	2714	2693	2674	2655	2636	2617	2598	2579	2559	2539	
4.1	2619	2638	2657	2676	2695	2714	2733	2752	2771	2790	2857	2837	2817	2798	2779	2759	2739	2719	2699	2679	2659	2639	2619	2599	
4.2	2682	2701	2720	2739	2759	2778	2798	2817	2837	2857	2923	2903	2883	2863	2843	2823	2803	2783	2763	2743	2723	2703	2683	2663	
4.3	2744	2764	2783	2803	2823	2843	2863	2883	2903	2923	2989	2969	2949	2929	2909	2889	2869	2849	2829	2809	2789	2769	2749	2729	
4.4	2806	2826	2847	2867	2887	2907	2928	2948	2969	2990	3056	3035	3014	2993	2972	2951	2931	2911	2891	2871	2851	2831	2811	2791	
4.5	2869	2889	2910	2931	2951	2973	2994	3015	3037	3058	3123	3101	3079	3058	3038	3018	3001	2981	2961	2941	2921	2901	2881	2861	
4.6	2931	2952	2973	2994	3015	3036	3058	3080	3101	3123	3189	3167	3145	3123	3098	3076	3054	3034	3014	2994	2974	2954	2934	2914	
4.7	2993	3015	3036	3056	3078	3100	3122	3144	3166	3188	3255	3233	3211	3188	3166	3144	3122	3100	2980	2958	2938	2918	2898	2878	
4.8	3056	3078	3100	3122	3144	3166	3188	3211	3233	3255	3323	3301	3283	3263	3243	3223	3201	3181	3159	3139	3119	3099	3079	3059	
4.9	3118	3140	3163	3185	3208	3231	3253	3276	3299	3322	3393	3365	3342	3318	3295	3272	3249	3226	3194	3164	3134	3104	3074	3044	
5.0	3181	3203	3226	3249	3272	3295	3318	3342	3365	3388	3458	3434	3410	3383	3356	3332	3307	3284	3254	3224	3194	3164	3134	3104	
5.1	3243	3266	3289	3313	3336	3360	3383	3407	3431	3455	3525	3497	3473	3448	3424	3397	3373	3349	3324	3294	3264	3234	3204	3174	
5.2	3305	3329	3353	3376	3400	3424	3448	3473	3497	3521	3591	3565	3538	3511	3487	3461	3435	3409	3383	3353	3323	3293	3263	3233	
5.3	3368	3392	3416	3440	3465	3489	3514	3538	3563	3588	3658	3632	3607	3581	3555	3529	3503	3477	3451	3425	3395	3365	3335	3305	
5.4	3440	3465	3491	3516	3541	3566	3591	3616	3641	3667	3737	3711	3685	3659	3633	3607	3581	3555	3529	3499	3473	3447	3421	3391	

TABLE 27.A. VOLUME OF ROUNDWOOD TIMBER

TABLE 27.B. VOLUME OF LUMBER

Length (m)	Volume in cubic decimetres						Mid Girth (m)	Diameter (m)	Volume in cubic decimetres									
	0.90	0.91	0.92	0.93	0.94	0.95	0.96	0.97	0.98	0.99	0.922	0.925	0.932	0.938	0.941	0.948	0.951	
1.0	669	674	678	683	688	692	697	702	706	711	5.5	3679	3705	3730	3756	3782	3807	3833
1.1	736	741	746	751	756	761	767	772	777	782	5.6	3746	3772	3798	3824	3850	3877	3903
1.2	803	808	814	819	825	831	836	842	848	853	5.7	3813	3840	3866	3892	3919	3946	3973
1.3	870	876	882	888	894	900	906	912	918	924	5.8	3880	3907	3934	3961	3988	4015	4042
1.4	937	943	950	956	963	969	976	982	989	996	5.9	3947	3974	4002	4029	4057	4084	4112
1.5	1003	1010	1017	1024	1031	1038	1045	1052	1060	1067	6.0	4014	4042	4069	4097	4125	4153	4182
1.6	1070	1078	1085	1093	1100	1108	1115	1123	1130	1138	6.1	4081	4109	4137	4166	4194	4223	4251
1.7	1137	1145	1153	1161	1169	1177	1185	1193	1201	1209	6.2	4148	4176	4205	4234	4263	4292	4321
1.8	1204	1212	1221	1229	1238	1246	1255	1263	1272	1280	6.3	4215	4244	4273	4302	4332	4361	4391
1.9	1271	1280	1289	1297	1306	1315	1324	1333	1342	1351	6.4	4281	4311	4341	4370	4400	4430	4460
2.0	1338	1347	1356	1366	1375	1384	1394	1403	1413	1422	6.5	4348	4378	4409	4439	4469	4500	4530
2.1	1405	1415	1424	1434	1444	1454	1464	1473	1483	1493	6.6	4415	4446	4476	4507	4538	4569	4600
2.2	1472	1482	1492	1502	1512	1523	1533	1544	1554	1565	6.7	4482	4513	4544	4575	4607	4638	4670
2.3	1539	1549	1560	1571	1581	1592	1603	1614	1625	1636	6.8	4549	4580	4612	4644	4675	4707	4739
2.4	1606	1617	1628	1639	1650	1661	1673	1684	1695	1707	6.9	4616	4648	4680	4712	4744	4776	4809
2.5	1672	1684	1696	1707	1719	1731	1742	1754	1766	1778	7.0	4683	4715	4748	4780	4813	4846	4879
2.6	1739	1751	1763	1776	1788	1800	1812	1824	1837	1849	7.1	4750	4783	4815	4849	4882	4915	4948
2.7	1806	1818	1831	1844	1856	1869	1882	1894	1907	1920	7.2	4817	4850	4883	4917	4950	4984	5018
2.8	1873	1886	1899	1912	1925	1938	1951	1965	1978	1991	7.3	4884	4917	4951	4985	5019	5053	5088
2.9	1940	1953	1967	1980	1994	2008	2021	2035	2049	2062	7.4	4950	4985	5019	5053	5088	5123	5157
3.0	2007	2021	2035	2049	2063	2077	2091	2105	2119	2133	7.5	5017	5052	5087	5122	5157	5192	5227
3.1	2074	2088	2103	2117	2131	2146	2161	2175	2190	2205	7.6	5084	5119	5155	5190	5225	5261	5297
3.2	2141	2156	2170	2185	2200	2215	2230	2245	2260	2276	7.7	5151	5187	5222	5258	5294	5330	5366
3.3	2208	2223	2238	2254	2269	2284	2300	2315	2331	2347	7.8	5218	5254	5290	5327	5363	5400	5436
3.4	2275	2290	2306	2322	2338	2354	2370	2386	2402	2418	7.9	5285	5321	5358	5395	5432	5469	5500
3.5	2341	2358	2374	2390	2406	2423	2439	2456	2472	2489	8.0	5352	5389	5426	5463	5500	5538	5576
3.6	2408	2425	2442	2458	2475	2492	2509	2526	2543	2560	8.1	5419	5456	5494	5531	5569	5607	5643
3.7	2475	2492	2509	2527	2544	2561	2579	2596	2614	2631	8.2	5486	5524	5562	5600	5638	5676	5722
3.8	2542	2560	2577	2594	2613	2631	2648	2666	2684	2702	8.3	5553	5591	5629	5667	5707	5746	5785
3.9	2609	2627	2645	2663	2681	2700	2718	2736	2755	2773	8.4	5619	5658	5697	5736	5775	5815	5854
4.0	2676	2694	2713	2732	2750	2769	2788	2807	2826	2845	8.5	5686	5726	5765	5805	5846	5884	5924
4.1	2743	2762	2781	2800	2818	2838	2857	2877	2896	2916	8.6	5753	5793	5833	5873	5913	5953	5994
4.2	2810	2829	2849	2868	2888	2907	2927	2947	2967	2987	8.7	5820	5860	5901	5941	5982	6023	6063
4.3	2877	2906	2936	2956	2977	2997	3017	3037	3058	3078	8.8	5887	5928	5968	6009	6051	6092	6133
4.4	2943	2964	2984	3005	3025	3046	3067	3087	3108	3129	8.9	5954	5995	6036	6078	6119	6161	6203
4.5	3010	3031	3052	3073	3094	3115	3136	3157	3179	3200	9.0	6021	6062	6104	6146	6188	6230	6273
4.6	3077	3099	3120	3141	3163	3184	3206	3228	3249	3271	9.1	6088	6130	6172	6214	6257	6300	6358
4.7	3144	3166	3188	3210	3232	3254	3276	3298	3320	3342	9.2	6155	6197	6240	6283	6326	6369	6412
4.8	3211	3233	3256	3278	3300	3323	3345	3368	3391	3413	9.3	6221	6264	6308	6351	6394	6438	6482
4.9	3278	3301	3323	3346	3369	3392	3415	3438	3461	3485	9.4	6288	6332	6375	6419	6463	6507	6551
5.0	3345	3368	3391	3414	3438	3461	3485	3508	3532	3556	9.5	6355	6399	6443	6487	6532	6576	6621
5.1	3412	3435	3459	3483	3507	3530	3554	3578	3603	3627	9.6	6422	6467	6511	6555	6604	6646	6690
5.2	3479	3503	3527	3551	3575	3600	3624	3649	3673	3698	9.7	6489	6534	6579	6624	6669	6710	6756
5.3	3546	3570	3595	3619	3644	3669	3694	3719	3744	3769	9.8	6556	6601	6647	6692	6738	6784	6830
5.4	3612	3637	3662	3688	3713	3738	3764	3789	3815	3840	9.9	6623	6669	6715	6761	6807	6853	6900

TABLE 28 A. VOLUME OF ROUNDWOOD TIMBER

Length (m)	Volume in cubic decimetres										Diameter (m)	Mid Girth (m)	Volume in cubic decimetres									
	3.00	3.01	3.02	3.03	3.04	3.05	3.06	3.07	3.08	3.09			3.00	3.01	3.02	3.03	3.04	3.05	3.06	3.07	3.08	3.09
1.0	716	721	725	730	735	740	745	750	755	760	5.5	3937	3964	3990	4017	4043	4070	4097	4123	4150	4177	
1.1	797	798	803	809	814	825	835	840	850	860	5.6	4009	4036	4063	4090	4117	4144	4171	4198	4226	4253	
1.2	859	865	871	876	882	888	894	900	906	911	5.7	4081	4108	4135	4163	4190	4218	4246	4273	4301	4329	
1.3	931	937	943	949	956	962	968	975	981	987	5.8	4152	4180	4208	4236	4264	4292	4324	4351	4377	4405	
1.4	1002	1009	1016	1022	1029	1036	1043	1050	1056	1063	5.9	4224	4252	4280	4309	4337	4366	4395	4423	4452	4481	
1.5	1074	1081	1088	1095	1103	1110	1117	1125	1132	1139	6.0	4295	4324	4353	4382	4411	4440	4469	4498	4528	4557	
1.6	1145	1153	1161	1168	1176	1184	1192	1200	1207	1215	6.1	4367	4396	4425	4455	4484	4514	4543	4573	4603	4633	
1.7	1217	1225	1233	1242	1250	1258	1266	1275	1283	1291	6.2	4439	4468	4498	4528	4558	4588	4618	4648	4679	4709	
1.8	1289	1297	1306	1315	1323	1332	1341	1349	1358	1367	6.3	4510	4540	4571	4601	4631	4662	4692	4723	4754	4785	
1.9	1360	1369	1378	1388	1397	1406	1415	1424	1434	1443	6.4	4582	4612	4643	4674	4705	4736	4767	4798	4829	4861	
2.0	1432	1441	1451	1461	1470	1480	1490	1499	1509	1519	6.5	4653	4684	4716	4747	4778	4810	4841	4873	4905	4937	
2.1	1503	1513	1524	1534	1544	1564	1574	1585	1595	1605	6.6	4725	4757	4788	4820	4852	4884	4916	4948	4980	5013	
2.2	1575	1586	1596	1607	1617	1628	1639	1650	1660	1671	6.7	4797	4829	4861	4893	4925	4956	4986	5018	5056	5089	
2.3	1647	1658	1669	1680	1691	1702	1713	1724	1736	1747	6.8	4868	4901	4933	4966	4999	5032	5065	5098	5131	5165	
2.4	1718	1730	1741	1753	1764	1776	1788	1799	1811	1823	6.9	4940	4973	5006	5039	5072	5106	5139	5173	5207	5241	
2.5	1790	1802	1814	1826	1838	1850	1862	1874	1886	1899	7.0	5011	5045	5078	5112	5146	5180	5214	5248	5282	5317	
2.6	1861	1874	1886	1899	1911	1924	1937	1949	1962	1975	7.1	5083	5117	5151	5185	5219	5254	5288	5323	5358	5393	
2.7	1933	1946	1959	1972	1985	1998	2011	2024	2037	2051	7.2	5155	5189	5224	5258	5293	5328	5363	5398	5433	5468	
2.8	2005	2018	2031	2045	2058	2072	2086	2099	2113	2127	7.3	5226	5261	5296	5331	5366	5402	5437	5473	5509	5544	
2.9	2076	2090	2104	2118	2132	2146	2160	2174	2188	2203	7.4	5298	5333	5369	5404	5440	5476	5512	5548	5584	5620	
3.0	2148	2162	2176	2191	2205	2220	2234	2249	2264	2279	7.5	5369	5405	5441	5477	5513	5550	5586	5623	5659	5696	
3.1	2219	2234	2249	2264	2279	2304	2324	2339	2354	2369	7.6	5441	5477	5514	5550	5587	5624	5661	5698	5735	5772	
3.2	2291	2306	2322	2337	2352	2368	2383	2399	2415	2430	7.7	5515	5550	5586	5623	5660	5698	5735	5773	5810	5848	
3.3	2362	2378	2394	2410	2426	2442	2458	2474	2490	2506	7.8	5584	5621	5659	5696	5734	5772	5810	5848	5886	5924	
3.4	2434	2450	2467	2483	2499	2516	2532	2549	2566	2582	7.9	5656	5693	5731	5769	5808	5846	5884	5923	5961	6000	
3.5	2506	2522	2539	2556	2573	2590	2607	2624	2641	2658	8.0	5727	5766	5804	5842	5881	5920	5959	5998	6037	6076	
3.6	2577	2594	2612	2629	2646	2664	2681	2699	2717	2734	8.1	5799	5838	5876	5915	5955	5994	6033	6073	6112	6152	
3.7	2649	2667	2684	2702	2720	2738	2756	2774	2792	2810	8.2	5870	5910	5949	5988	6028	6068	6108	6148	6188	6228	
3.8	2720	2739	2757	2775	2793	2812	2830	2849	2867	2886	8.3	5942	5982	6022	6061	6102	6142	6182	6223	6263	6304	
3.9	2792	2811	2829	2848	2867	2886	2905	2924	2943	2962	8.4	6014	6054	6094	6135	6175	6216	6257	6298	6339	6380	
4.0	2864	2883	2902	2921	2941	2960	2979	2999	3018	3038	8.5	6085	6126	6167	6208	6249	6289	6331	6373	6414	6456	
4.1	2935	2955	2974	2994	3014	3034	3054	3074	3094	3114	8.6	6157	6198	6239	6281	6322	6364	6406	6447	6490	6532	
4.2	3007	3027	3047	3067	3088	3108	3128	3149	3169	3190	8.7	6228	6270	6312	6354	6396	6438	6480	6522	6565	6608	
4.3	3078	3098	3120	3140	3161	3182	3203	3224	3245	3266	8.8	6300	6342	6384	6427	6472	6514	6555	6597	6640	6684	
4.4	3150	3171	3192	3213	3235	3256	3277	3299	3320	3342	8.9	6370	6414	6457	6500	6543	6586	6629	6672	6716	6760	
4.5	3222	3243	3265	3286	3308	3332	3352	3374	3396	3418	9.0	6443	6486	6529	6573	6616	6660	6703	6747	6791	6836	
4.6	3293	3313	3337	3359	3382	3404	3426	3449	3471	3494	9.1	6515	6558	6602	6646	6690	6734	6778	6822	6867	6912	
4.7	3365	3387	3410	3432	3455	3478	3501	3524	3547	3570	9.2	6586	6630	6674	6719	6763	6808	6852	6897	6942	6987	
4.8	3436	3459	3482	3505	3529	3552	3575	3599	3622	3646	9.3	6658	6698	6740	6782	6837	6882	6927	6972	7018	7063	
4.9	3508	3531	3555	3578	3602	3626	3650	3674	3698	3722	9.4	6730	6774	6820	6865	6910	6956	7001	7047	7093	7139	
5.0	3580	3603	3627	3651	3676	3700	3724	3749	3773	3798	9.5	6801	6847	6892	6938	6984	7030	7076	7122	7169	7215	
5.1	3651	3676	3700	3724	3749	3774	3800	3824	3848	3873	9.6	6873	6919	6965	7011	7057	7104	7150	7197	7244	7291	
5.2	3723	3748	3773	3798	3823	3848	3873	3898	3924	3949	9.7	6944	6991	7037	7084	7131	7178	7225	7272	7320	7367	
5.3	3794	3820	3845	3871	3896	3922	3948	3973	3999	4025	9.8	7016	7063	7110	7157	7204	7252	7299	7347	7395	7443	
5.4	3866	3892	3918	3944	3970	3996	4022	4048	4075	4101	9.9	7087	7135	7182	7230	7278	7326	7374	7422	7471	7519	

TABLE 29.A. VOLUME OF ROUNDWOOD TIMBER

TABLE 29.B. VOLUME OF ROUNDWOOD TIMBER

Length (m)	Volume in cubic decimetres										Length (m)	Volume in cubic decimetres									
	Mid Girth (m)	3.10	3.11	3.12	3.13	3.14	3.15	3.16	3.17	3.18		Mid Girth (m)	3.10	3.11	3.12	3.13	3.14	3.15	3.16	3.17	3.18
Diameter (m)	0.986	0.989	0.992	0.995	0.999	1.002	1.005	1.008	1.011	1.015	Diameter (m)	0.986	0.989	0.992	0.995	0.999	1.002	1.005	1.008	1.011	1.015
1.0	764	769	774	779	784	789	794	799	804	809	5.5	4204	4232	4259	4286	4314	4341	4369	4396	4424	4452
1.1	841	846	852	857	863	868	874	879	885	890	5.6	4281	4308	4336	4364	4392	4420	4448	4476	4505	4533
1.2	917	923	929	935	941	947	953	959	965	971	5.7	4357	4385	4414	4442	4470	4499	4528	4556	4585	4614
1.3	994	1000	1007	1013	1020	1026	1033	1039	1046	1052	5.8	4434	4462	4491	4520	4549	4578	4607	4636	4665	4695
1.4	1070	1077	1084	1091	1098	1105	1112	1119	1126	1133	5.9	4510	4539	4569	4598	4627	4657	4686	4716	4746	4776
1.5	1147	1154	1161	1168	1175	1184	1191	1198	1207	1214	6.0	4587	4616	4646	4676	4706	4736	4766	4796	4826	4857
1.6	1223	1231	1239	1247	1255	1263	1271	1279	1287	1295	6.1	4663	4693	4723	4754	4784	4815	4845	4876	4907	4938
1.7	1300	1308	1316	1325	1333	1342	1350	1359	1367	1376	6.2	4739	4770	4801	4832	4863	4894	4925	4956	4987	5019
1.8	1376	1385	1394	1403	1412	1421	1430	1439	1448	1457	6.3	4816	4847	4878	4910	4941	4973	5004	5036	5068	5100
1.9	1452	1462	1471	1481	1490	1500	1509	1519	1528	1538	6.4	4892	4924	4956	4988	5019	5051	5084	5116	5148	5181
2.0	1529	1539	1549	1559	1569	1579	1589	1599	1609	1619	6.5	4969	5001	5033	5065	5098	5130	5163	5196	5229	5262
2.1	1605	1616	1626	1637	1647	1658	1668	1679	1689	1700	6.6	5049	5078	5111	5143	5176	5209	5242	5276	5309	5342
2.2	1682	1693	1704	1714	1725	1736	1747	1759	1770	1781	6.7	5122	5155	5188	5221	5255	5288	5322	5356	5389	5423
2.3	1758	1770	1781	1792	1804	1815	1827	1838	1850	1862	6.8	5198	5232	5265	5299	5333	5367	5401	5436	5470	5504
2.4	1835	1846	1858	1870	1882	1894	1906	1918	1931	1943	6.9	5275	5309	5343	5377	5412	5446	5481	5515	5550	5585
2.5	1911	1923	1936	1948	1961	1973	1986	1998	2011	2024	7.0	5351	5386	5420	5455	5490	5525	5560	5595	5631	5667
2.6	1988	2000	2013	2026	2039	2052	2065	2078	2091	2105	7.1	5427	5463	5498	5533	5568	5604	5640	5675	5711	5747
2.7	2064	2077	2091	2104	2118	2131	2145	2158	2172	2186	7.2	5504	5539	5575	5611	5647	5683	5719	5755	5792	5828
2.8	2140	2154	2168	2182	2196	2210	2224	2238	2252	2266	7.3	5580	5616	5653	5689	5725	5762	5798	5835	5872	5909
2.9	2217	2231	2246	2260	2274	2289	2303	2318	2333	2347	7.4	5657	5693	5730	5767	5804	5841	5878	5915	5953	5990
3.0	2293	2308	2323	2338	2353	2368	2383	2398	2413	2428	7.5	5733	5770	5807	5845	5882	5920	5957	5995	6033	6071
3.1	2370	2385	2400	2416	2431	2447	2462	2478	2494	2509	7.6	5810	5847	5885	5923	5960	5997	6037	6075	6113	6152
3.2	2446	2462	2478	2494	2510	2526	2542	2558	2574	2590	7.7	5886	5924	5962	6001	6039	6078	6116	6155	6194	6233
3.3	2523	2539	2555	2572	2588	2605	2621	2638	2655	2671	7.8	5963	6001	6040	6079	6117	6156	6196	6235	6274	6314
3.4	2599	2616	2633	2650	2667	2684	2701	2718	2735	2752	7.9	6039	6078	6117	6156	6196	6235	6275	6315	6355	6395
3.5	2676	2693	2710	2728	2745	2763	2780	2798	2815	2833	8.0	6115	6155	6195	6234	6274	6314	6354	6395	6435	6476
3.6	2752	2770	2788	2805	2823	2841	2859	2878	2896	2914	8.1	6192	6232	6272	6312	6353	6393	6434	6475	6515	6557
3.7	2828	2847	2865	2883	2902	2920	2939	2958	2976	2995	8.2	6268	6309	6349	6380	6431	6472	6513	6555	6596	6638
3.8	2905	2924	2942	2961	2980	2999	3018	3038	3057	3076	8.3	6345	6386	6427	6468	6510	6551	6593	6635	6676	6719
3.9	2981	3001	3020	3039	3059	3078	3098	3117	3137	3157	8.4	6421	6463	6504	6546	6588	6630	6672	6714	6757	6799
4.0	3058	3077	3097	3117	3137	3157	3177	3197	3218	3238	8.5	6498	6540	6582	6624	6666	6709	6752	6794	6837	6880
4.1	3134	3154	3175	3195	3216	3236	3257	3278	3298	3319	8.6	6574	6617	6659	6702	6745	6788	6831	6874	6918	6961
4.2	3211	3231	3252	3273	3294	3315	3336	3357	3378	3400	8.7	6651	6694	6737	6770	6813	6856	6897	6946	6998	7042
4.3	3287	3308	3330	3351	3372	3394	3416	3437	3459	3481	8.8	6727	6770	6814	6858	6902	6946	6989	7034	7079	7123
4.4	3363	3385	3407	3429	3451	3473	3495	3517	3539	3562	8.9	6803	6847	6892	6936	6980	7025	7069	7114	7159	7204
4.5	3440	3462	3484	3507	3529	3552	3574	3597	3620	3643	9.0	6880	6924	6969	7014	7059	7104	7149	7194	7240	7285
4.6	3516	3539	3562	3585	3608	3631	3654	3677	3700	3724	9.1	6956	7001	7046	7092	7137	7183	7228	7274	7320	7366
4.7	3593	3616	3639	3663	3686	3710	3733	3757	3781	3804	9.2	7033	7078	7124	7170	7215	7261	7308	7354	7400	7447
4.8	3669	3693	3717	3741	3765	3789	3813	3837	3861	3885	9.3	7109	7155	7201	7247	7294	7340	7387	7434	7481	7528
4.9	3746	3770	3794	3819	3843	3868	3892	3917	3942	3966	9.4	7186	7232	7279	7326	7372	7419	7467	7514	7561	7609
5.0	3822	3847	3872	3896	3921	3946	3972	3997	4022	4047	9.5	7262	7309	7356	7386	7421	7451	7486	7529	7577	7625
5.1	3899	3924	3949	3974	4000	4025	4051	4077	4102	4128	9.6	7339	7386	7424	7461	7507	7557	7608	7656	7705	7744
5.2	3975	4001	4027	4052	4078	4104	4130	4157	4183	4210	9.7	7491	7515	7543	7579	7615	7650	7683	7734	7783	7833
5.3	4051	4078	4104	4130	4157	4183	4210	4237	4263	4290	9.8	7495	7520	7557	7593	7637	7675	7714	7754	7803	7852
5.4	4128	4155	4181	4208	4235	4262	4289	4316	4344	4371	9.9	7568	7617	7666	7715	7764	7814	7864	7914	7964	8014

TABLE 30 A. VOLUME OF ROUNDWOOD TIMBER

Length (m)	Mid Girth (m)	3.20	3.21	3.22	3.23	3.24	3.25	3.26	3.27	3.28	3.29	Mid Girth (m)	3.20	3.21	3.22	3.23	3.24	3.25	3.26	3.27	3.28	3.29					
Diameter (m)	1.018	1.021	1.024	1.027	1.030	1.034	1.037	1.040	1.043	1.046	Diameter (m)	1.018	1.021	1.024	1.027	1.030	1.034	1.037	1.040	1.043	1.046						
Length (m)		Volume in cubic decimetres												Length (m)		Volume in cubic decimetres											
1.0	815	820	825	830	835	840	845	851	856	861	861	861	861	5.5	4480	4508	4536	4564	4593	4621	4650	4678	4707	4736			
1.1	896	902	907	913	919	924	930	936	941	947	947	947	947	5.6	4561	4590	4619	4647	4676	4705	4734	4763	4792	4822			
1.2	977	984	990	996	1002	1008	1014	1020	1027	1033	1033	1033	1033	5.7	4643	4672	4701	4730	4760	4789	4819	4848	4878	4908			
1.3	1059	1066	1072	1079	1086	1092	1099	1106	1113	1119	1119	1119	1119	5.8	4724	4754	4784	4813	4843	4873	4903	4933	4964	4994			
1.4	1140	1148	1155	1162	1169	1176	1184	1191	1198	1205	1205	1205	1205	5.9	4806	4836	4866	4896	4927	4957	4988	5018	5049	5080			
1.5	1222	1229	1237	1245	1253	1260	1268	1276	1284	1292	1292	1292	1292	6.0	4887	4918	4949	4979	5010	5041	5072	5103	5135	5166			
1.6	1303	1311	1320	1328	1336	1344	1353	1361	1369	1378	1378	1378	1378	6.1	4969	5000	5031	5062	5094	5125	5157	5188	5220	5252			
1.7	1385	1393	1402	1411	1420	1428	1437	1446	1455	1464	1464	1464	1464	6.2	5050	5082	5114	5145	5177	5209	5241	5274	5306	5338			
1.8	1466	1475	1485	1494	1503	1512	1522	1531	1540	1550	1550	1550	1550	6.3	5132	5164	5196	5228	5261	5293	5326	5359	5391	5424			
1.9	1548	1557	1567	1577	1587	1596	1606	1616	1626	1636	1636	1636	1636	6.4	5213	5246	5278	5311	5344	5377	5410	5444	5477	5510			
2.0	1629	1639	1650	1660	1670	1680	1691	1701	1712	1722	1722	1722	1722	6.5	5295	5328	5361	5394	5428	5461	5495	5529	5563	5597			
2.1	1711	1721	1732	1743	1754	1764	1775	1786	1797	1808	1808	1808	1808	6.6	5376	5410	5443	5477	5511	5545	5579	5614	5648	5683			
2.2	1792	1803	1814	1823	1837	1848	1860	1871	1883	1894	1894	1894	1894	6.7	5457	5492	5526	5560	5595	5629	5664	5699	5734	5769			
2.3	1873	1885	1897	1909	1921	1932	1944	1956	1968	1980	1980	1980	1980	6.8	5539	5574	5608	5643	5678	5713	5749	5784	5819	5855			
2.4	1955	1967	1979	1992	2004	2016	2029	2041	2054	2066	2066	2066	2066	6.9	5620	5656	5691	5726	5762	5797	5833	5869	5905	5941			
2.5	2036	2049	2062	2075	2088	2100	2113	2126	2139	2153	2153	2153	2153	7.0	5702	5738	5773	5809	5845	5881	5918	5954	5990	6027			
2.6	2118	2131	2144	2158	2171	2185	2198	2211	2225	2239	2239	2239	2239	7.1	5783	5815	5856	5892	5929	5956	5983	6010	6039	6076			
2.7	2199	2213	2227	2241	2255	2269	2283	2297	2311	2325	2325	2325	2325	7.2	5865	5901	5938	5975	6012	6049	6087	6124	6162	6199			
2.8	2281	2295	2309	2324	2338	2353	2367	2382	2396	2411	2411	2411	2411	7.3	5946	5983	6021	6058	6096	6133	6171	6209	6247	6285			
2.9	2362	2377	2392	2407	2422	2437	2452	2467	2482	2497	2497	2497	2497	7.4	6028	6065	6103	6141	6179	6217	6256	6294	6333	6371			
3.0	2444	2459	2474	2490	2505	2521	2536	2552	2567	2583	2583	2583	2583	7.5	6109	6147	6186	6224	6263	6301	6340	6379	6418	6458			
3.1	2525	2541	2557	2573	2589	2605	2621	2637	2653	2669	2669	2669	2669	7.6	6191	6229	6268	6307	6346	6386	6424	6464	6504	6544			
3.2	2607	2623	2639	2655	2671	2687	2703	2722	2739	2755	2755	2755	2755	7.7	6272	6311	6351	6390	6430	6470	6509	6549	6589	6630			
3.3	2688	2705	2722	2739	2756	2773	2790	2807	2824	2841	2841	2841	2841	7.8	6353	6393	6433	6473	6513	6554	6594	6634	6675	6716			
3.4	2769	2787	2804	2822	2839	2857	2874	2892	2910	2927	2927	2927	2927	7.9	6435	6475	6516	6556	6597	6638	6678	6720	6761	6802			
3.5	2851	2869	2887	2905	2923	2941	2959	2977	2995	3014	3014	3014	3014	8.0	6516	6557	6598	6639	6680	6722	6763	6805	6846	6888			
3.6	2932	2951	2969	2988	3006	3025	3043	3062	3081	3100	3100	3100	3100	8.1	6598	6639	6680	6722	6764	6806	6848	6890	6932	6974			
3.7	3095	3115	3134	3154	3173	3193	3212	3232	3252	3272	3272	3272	3272	8.2	6679	6721	6761	6803	6847	6889	6932	6975	7017	7060			
3.8	3177	3197	3217	3237	3257	3277	3297	3317	3336	3356	3356	3356	3356	8.3	6761	6803	6846	6888	6931	6974	7017	7060	7103	7145			
3.9	3258	3279	3299	3320	3340	3361	3382	3402	3423	3444	3444	3444	3444	8.4	6842	6885	6928	6971	7014	7058	7101	7145	7189	7232			
4.0	3340	3361	3382	3403	3424	3445	3466	3487	3509	3530	3530	3530	3530	8.5	6924	6967	7010	7054	7098	7142	7186	7230	7274	7319			
4.1	3421	3443	3464	3486	3507	3529	3551	3572	3594	3613	3613	3613	3613	8.6	7005	7049	7093	7137	7181	7226	7270	7315	7360	7405			
4.2	3503	3524	3546	3569	3591	3613	3635	3657	3680	3702	3702	3702	3702	8.7	7087	7131	7175	7226	7265	7310	7355	7400	7445	7491			
4.3	3584	3606	3629	3652	3674	3697	3720	3743	3765	3788	3788	3788	3788	8.8	7176	7213	7258	7303	7348	7394	7439	7485	7531	7577			
4.4	3665	3688	3711	3735	3758	3781	3804	3828	3851	3875	3875	3875	3875	8.9	7249	7295	7340	7386	7432	7478	7524	7570	7616	7663			
4.5	3747	3770	3794	3817	3841	3865	3889	3913	3937	3961	3961	3961	3961	9.0	7331	7377	7423	7469	7515	7562	7608	7655	7702	7749			
4.6	3828	3852	3876	3900	3925	3949	3973	3998	4022	4047	4047	4047	4047	9.1	7412	7459	7505	7552	7599	7646	7693	7740	7788	7835			
4.7	3991	4016	4041	4066	4092	4117	4142	4168	4193	4219	4219	4219	4219	9.2	7494	7541	7588	7635	7682	7730	7777	7825	7873	7921			
4.8	4073	4098	4124	4149	4175	4201	4225	4253	4279	4305	4305	4305	4305	9.3	7575	7623	7670	7718	7766	7814	7862	7910	7959	8007			
4.9	4154	4180	4206	4232	4259	4285	4311	4338	4364	4391	4391	4391	4391	9.4	7657	7705	7753	7801	7849	7898	7947	7995	8044	8093			
5.0	4236	4262	4289	4315	4342	4369	4396	4423	4450	4477	4477	4477	4477	9.5	7738	7787	7835	7884	7933	7982	8031	8080	8130	8180			
5.1	4317	4344	4371	4400	4426	4453	4480	4508	4536	4563	4563	4563	4563	9.6	7820	7869	7918	7967	8016	8066	8116	8165	8216	8266			
5.2	4399	4426	4454	4481	4509	4537	4565	4593	4621	4649	4649	4649	4649	9.7	7901	7951	8000	8050	8100	8165	8200	8251	8301	8352			
5.3	4477	4504	4531	4558	4585	4612	4639	4666	4693	4720	4720	4720	4720	9.8	7983	8033	8083	8133	8183	8234	8285	8336	8387	8438			
5.4	4559	4586	4613	4640	4667	4694	4721	4748	4775	4802	4802	4802	4802	9.9	8064	8114	8165	8216	8267	8318	8369	8421	8472	8524			

TABLE 31A. VOLUME OF ROUNDWOOD TIMBER

TABLE 31B.

VOLUME OF ROUNDWOOD TIMBER

Length (m)	Volume in cubic centimetres										Diameter (m)	Mid Girth (m)	3.30	3.31	3.32	3.33	3.34	3.35	3.36	3.37	3.38	3.39										
	1.050	1.053	1.056	1.059	1.062	1.065	1.069	1.072	1.075	1.078																						
1.0	866	872	877	882	887	893	898	903	909	914	5.5	4764	4793	4822	4851	4881	4910	4939	4963	4993	5023	5.5	4851	4880	4910	4940	4969	5053	5093	5119		
1.1	953	959	964	970	976	982	988	994	1000	1006	5.7	4851	4890	4930	4973	5013	5059	5099	5139	5179	5219	5.7	4933	4963	5003	5043	5083	5123	5163	5193		
1.2	1039	1046	1052	1058	1065	1071	1078	1084	1091	1097	5.8	5024	5055	5085	5116	5147	5178	5203	5234	5263	5293	5.8	5130	5161	5190	5219	5240	5271	5301	5321		
1.3	1126	1133	1140	1147	1154	1161	1167	1174	1181	1188	5.9	5111	5142	5173	5204	5236	5267	5298	5330	5362	5393	5.9	5217	5248	5278	5308	5338	5368	5398	5428		
1.4	1213	1220	1227	1235	1242	1250	1257	1265	1272	1280	5.9	5111	5142	5173	5204	5236	5267	5298	5330	5362	5393	5.9	5217	5248	5278	5308	5338	5368	5398	5428		
1.5	1299	1307	1315	1323	1331	1339	1347	1355	1363	1371	6.0	5197	5229	5261	5292	5324	5356	5388	5420	5453	5485	6.0	5284	5315	5348	5381	5413	5445	5473	5511	5543	5576
1.6	1386	1394	1403	1411	1420	1428	1437	1445	1454	1463	6.2	5371	5403	5436	5469	5502	5535	5569	5601	5634	5668	6.2	5457	5490	5524	5557	5590	5624	5658	5691	5725	5759
1.7	1473	1482	1491	1500	1509	1518	1527	1536	1545	1554	6.3	5457	5490	5524	5557	5590	5624	5658	5691	5725	5759	6.3	5547	5580	5614	5645	5678	5711	5744	5777	5810	5843
1.8	1569	1578	1588	1597	1607	1616	1626	1636	1645	1654	6.4	5547	5580	5614	5645	5678	5711	5744	5777	5810	5843	6.4	5634	5667	5699	5732	5765	5808	5841	5874	5907	5942
1.9	1648	1656	1666	1676	1686	1696	1706	1716	1727	1737	6.4	5547	5580	5614	5645	5678	5711	5744	5777	5810	5843	6.4	5634	5667	5699	5732	5765	5808	5841	5874	5907	5942
2.0	1732	1743	1754	1764	1775	1785	1796	1807	1818	1828	6.5	5631	5665	5699	5733	5768	5803	5837	5872	5907	5942	6.5	5717	5751	5785	5822	5857	5892	5927	5962	5998	6033
2.1	1819	1830	1841	1852	1863	1875	1886	1897	1908	1920	6.6	5804	5839	5874	5910	5945	5981	6017	6053	6089	6125	6.6	5980	6014	6050	6086	6122	6158	6194	6230	6266	6302
2.2	1906	1917	1923	1941	1952	1964	1976	1987	1999	2011	6.7	6013	6048	6083	6119	6155	6191	6227	6263	6300	6338	6.7	6137	6175	6212	6249	6286	6324	6361	6399	6437	6475
2.3	1992	2004	2017	2029	2041	2053	2065	2078	2090	2103	6.8	5977	6013	6050	6086	6123	6160	6196	6233	6270	6308	6.8	6013	6049	6086	6123	6160	6196	6233	6270	6308	
2.4	2079	2092	2104	2117	2130	2142	2155	2168	2181	2194	6.9	5977	6013	6050	6086	6123	6160	6196	6233	6270	6308	6.9	6013	6049	6086	6123	6160	6196	6233	6270	6308	
2.5	2166	2179	2192	2205	2218	2232	2245	2258	2272	2285	7.0	6064	6101	6137	6175	6212	6249	6286	6324	6361	6399	7.0	6150	6188	6225	6263	6300	6338	6376	6414	6452	6490
2.6	2252	2266	2280	2293	2307	2321	2336	2349	2363	2377	7.1	6237	6275	6313	6351	6389	6427	6466	6504	6542	6580	7.1	6324	6362	6401	6439	6478	6517	6556	6594	6632	6670
2.7	2339	2353	2367	2382	2396	2410	2425	2439	2454	2468	7.2	6324	6362	6401	6439	6478	6517	6556	6595	6634	6673	7.2	6401	6439	6478	6517	6556	6595	6634	6673	6711	6749
2.8	2425	2440	2455	2470	2485	2500	2515	2529	2545	2560	7.3	6401	6439	6478	6517	6556	6595	6634	6673	6711	6749	7.3	6488	6527	6567	6606	6645	6683	6725	6763	6801	6839
2.9	2512	2527	2538	2553	2568	2573	2589	2604	2620	2635	7.4	6488	6527	6567	6606	6645	6683	6722	6760	6800	6838	7.4	6575	6616	6655	6695	6735	6775	6816	6856	6895	6934
3.0	2599	2615	2630	2646	2662	2678	2694	2701	2717	2724	7.5	6497	6536	6576	6616	6655	6695	6735	6775	6816	6856	7.5	6575	6616	6655	6695	6735	6775	6816	6856	6895	6934
3.1	2685	2702	2718	2734	2751	2767	2784	2801	2817	2824	7.6	6583	6622	6661	6704	6745	6784	6825	6866	6907	6947	7.6	6670	6710	6750	6790	6830	6870	6910	6950	6990	7030
3.2	2772	2789	2806	2823	2840	2857	2874	2891	2908	2925	7.7	6670	6710	6750	6790	6830	6870	6910	6950	6990	7030	7.7	6757	6798	6839	6879	6919	6959	6999	7039	7079	7119
3.3	2859	2876	2893	2911	2928	2946	2964	2981	2999	3017	7.8	6757	6798	6839	6879	6919	6959	6999	7039	7079	7119	7.8	6843	6885	6927	6968	7009	7052	7094	7134	7174	7214
3.4	2945	2963	2983	3001	3019	3035	3053	3072	3090	3108	7.9	6843	6885	6927	6968	7009	7052	7094	7134	7174	7214	7.9	6930	6972	7014	7057	7099	7142	7184	7227	7270	7313
3.5	3032	3050	3068	3106	3124	3143	3162	3181	3200	3220	8.0	6930	6972	7014	7057	7099	7142	7184	7227	7270	7313	8.0	7017	7059	7102	7145	7188	7231	7274	7317	7361	7405
3.6	3118	3137	3156	3175	3195	3214	3233	3252	3272	3291	8.1	7017	7059	7102	7145	7188	7231	7274	7317	7361	7405	8.1	7103	7145	7188	7231	7274	7317	7361	7405	7449	7496
3.7	3205	3225	3244	3264	3283	3303	3323	3343	3362	3382	8.2	7103	7145	7188	7231	7274	7317	7361	7405	7449	7496	8.2	7190	7234	7277	7321	7365	7409	7454	7498	7543	7587
3.8	3292	3312	3332	3352	3372	3392	3413	3433	3453	3474	8.3	7277	7319	7362	7404	7446	7488	7530	7572	7614	7656	8.3	7317	7362	7404	7446	7488	7530	7572	7614	7656	7700
3.9	3378	3398	3419	3440	3461	3482	3502	3523	3544	3565	8.4	7317	7362	7404	7446	7488	7530	7572	7614	7656	7700	8.4	7404	7446	7488	7530	7572	7614	7656	7700	7742	7780
4.0	3465	3486	3507	3528	3550	3571	3592	3614	3635	3657	8.5	7363	7408	7453	7498	7533	7578	7618	7653	7698	7734	8.5	7457	7498	7533	7578	7618	7653	7698	7734	7770	7808
4.1	3552	3573	3595	3616	3638	3660	3682	3704	3726	3748	8.6	7450	7495	7538	7578	7620	7658	7703	7743	7781	7815	8.6	7538	7573	7614	7654	7695	7736	7774	7812	7847	7882
4.2	3638	3660	3682	3705	3727	3749	3772	3794	3817	3839	8.7	7536	7582	7624	7667	7709	7751	7793	7831	7862	7900	8.7	7623	7667	7709	7751	7793	7831	7862	7900	7933	7971
4.3	3725	3747	3770	3793	3816	3839	3862	3885	3908	3931	8.8	7623	7667	7709	7751	7793	7831	7862	7900	7933	7971	8.8	7710	7752	7793	7831	7862	7900	7933	7971	8011	8049
4.4	3811	3835	3858	3881	3904	3928	3951	3975	3999	4022	8.9	7710	7752	7793	7831	7862	7900	7933	7971	8011	8049	8.9	8143	8192	8242	8291	8341	8391	8442	8492	8542	8593
4.5	3898	3922	3946	3969	3993	4017	4041	4065	4089	4114	9.0	7796	7844	7891	7939	7986	8034	8082	8131	8179	8227	9.0	8017	8055	8103	8151	8200	8252	8302	8352	8402	8451
4.6	3985	4009	4033	4058</td																												

TABLE 32 A. VOLUME OF ROUNDWOOD TIMBER


Length (m)	Volume in cubic decimetres	Length (m)	Volume in cubic decimetres
1.0	920	925	930
1.1	1011	1017	1023
1.2	1103	1110	1116
1.3	1195	1202	1217
1.4	1287	1295	1303
1.5	1379	1387	1396
1.6	1471	1480	1489
1.7	1563	1572	1582
1.8	1655	1665	1685
1.9	1747	1757	1768
2.0	1839	1850	1861
2.1	1931	1942	1954
2.2	2023	2035	2047
2.3	2115	2127	2140
2.4	2207	2220	2238
2.5	2299	2312	2326
2.6	2391	2405	2419
2.7	2483	2497	2512
2.8	2575	2590	2605
2.9	2667	2682	2698
3.0	2759	2775	2791
3.1	2851	2867	2884
3.2	2943	2960	2977
3.3	3034	3052	3070
3.4	3126	3145	3163
3.5	3218	3237	3256
3.6	3310	3330	3349
3.7	3402	3422	3442
3.8	3494	3515	3536
3.9	3586	3607	3629
4.0	3678	3700	3722
4.1	3770	3792	3815
4.2	3862	3882	3905
4.3	3954	3977	4001
4.4	4046	4070	4094
4.5	4138	4162	4187
4.6	4230	4255	4280
4.7	4322	4347	4373
4.8	4414	4440	4466
4.9	4506	4532	4559
5.0	4598	4625	4652
5.1	4690	4717	4745
5.2	4782	4810	4838
5.3	4874	4902	4931
5.4	4966	4995	5024

TABLE 32 B. VOLUME OF ROUNDWOOD TIMBER


Length (m)	Mid Girth (m)	Diameter (m)	Mid Girth (m)	Diameter (m)	Length (m)	Volume in cubic decimetres
1.0	920	925	930	936	941	947
1.1	1011	1017	1023	1029	1035	1041
1.2	1103	1110	1116	1123	1130	1143
1.3	1195	1202	1217	1224	1231	1238
1.4	1287	1295	1303	1310	1318	1333
1.5	1379	1387	1396	1404	1412	1420
1.6	1471	1480	1489	1497	1506	1515
1.7	1563	1572	1582	1591	1600	1610
1.8	1655	1665	1685	1694	1704	1714
1.9	1747	1757	1768	1778	1788	1799
2.0	1839	1850	1861	1872	1883	1894
2.1	1931	1942	1954	1965	1977	1988
2.2	2023	2035	2047	2059	2071	2083
2.3	2115	2127	2140	2152	2165	2178
2.4	2207	2220	2238	2246	2259	2272
2.5	2299	2312	2326	2340	2353	2367
2.6	2391	2405	2419	2433	2447	2462
2.7	2483	2497	2512	2527	2542	2556
2.8	2575	2590	2605	2620	2636	2651
2.9	2667	2682	2698	2714	2730	2746
3.0	2759	2775	2791	2808	2824	2840
3.1	2851	2867	2884	2901	2918	2935
3.2	2943	2960	2977	2995	3012	3030
3.3	3034	3052	3070	3088	3106	3124
3.4	3126	3145	3163	3182	3200	3219
3.5	3218	3237	3256	3275	3295	3314
3.6	3310	3330	3349	3369	3389	3408
3.7	3402	3422	3442	3463	3483	3503
3.8	3494	3515	3536	3556	3577	3598
3.9	3586	3607	3629	3650	3671	3692
4.0	3678	3700	3722	3743	3765	3787
4.1	3770	3792	3815	3837	3859	3882
4.2	3862	3882	3905	3931	3953	3977
4.3	3954	3977	4001	4024	4048	4071
4.4	4046	4070	4094	4118	4142	4166
4.5	4138	4162	4187	4211	4236	4261
4.6	4230	4255	4280	4305	4330	4355
4.7	4322	4347	4373	4398	4424	4450
4.8	4414	4440	4466	4492	4518	4545
4.9	4506	4532	4559	4586	4612	4639
5.0	4598	4625	4652	4679	4707	4734
5.1	4690	4717	4745	4773	4801	4829
5.2	4782	4810	4838	4866	4893	4923
5.3	4874	4902	4931	4960	4989	5018
5.4	4966	4995	5024	5054	5083	5113

Length (m)	Mid Girth (m)	Diameter (m)	Mid Girth (m)	Diameter (m)	Length (m)	Volume in cubic decimetres
1.0	920	925	930	936	941	947
1.1	1011	1017	1023	1029	1035	1041
1.2	1103	1110	1116	1123	1130	1136
1.3	1195	1202	1217	1224	1231	1238
1.4	1287	1303	1310	1318	1326	1333
1.5	1379	1387	1396	1404	1412	1420
1.6	1471	1480	1489	1497	1506	1515
1.7	1563	1572	1582	1591	1600	1610
1.8	1655	1665	1685	1694	1704	1714
1.9	1747	1757	1768	1778	1788	1799
2.0	1839	1850	1861	1872	1883	1894
2.1	1931	1942	1954	1965	1977	1988
2.2	2023	2035	2047	2059	2071	2083
2.3	2115	2127	2140	2152	2165	2178
2.4	2207	2220	2238	2246	2259	2272
2.5	2299	2312	2326	2340	2353	2367
2.6	2391	2405	2419	2433	2447	2462
2.7	2483	2497	2512	2527	2542	2556
2.8	2575	2590	2605	2620	2636	2651
2.9	2667	2682	2698	2714	2730	2746
3.0	2759	2775	2791	2808	2824	2840
3.1	2851	2867	2884	2901	2918	2935
3.2	2943	2960	2977	2995	3012	3030
3.3	3034	3052	3070	3088	3106	3124
3.4	3126	3145	3163	3182	3200	3219
3.5	3218	3237	3256	3275	3295	3314
3.6	3310	3330	3349	3369	3389	3408
3.7	3402	3422	3442	3463	3483	3503
3.8	3494	3515	3536	3556	3577	3598
3.9	3586	3607	3629	3650	3671	3692
4.0	3678	3700	3722	3743	3765	3787
4.1	3770	3792	3815	3837	3859	3882
4.2	3862	3882	3905	3928	3950	3972
4.3	3954	3977	4001	4024	4048	4071
4.4	4046	4070	4094	4118	4142	4166
4.5	4138	4162	4187	4211	4236	4261
4.6	4230	4255	4280	4305	4330	4355
4.7	4322	4347	4373	4398	4424	4450
4.8	4414	4440	4466	4492	4518	4545
4.9	4506	4532	4559	4586	4612	4639
5.0	4598	4625	4652	4679	4707	4734
5.1	4690	4717	4745	4773	4801	4829
5.2	4782	4810	4838	4866	4893	4923
5.3	4874	4902	4931	4960	4989	5018
5.4	4966	4995	5024	5054	5083	5113

Length (m)	Mid Girth (m)	Diameter (m)	Mid Girth (m)	Diameter (m)	Length (m)	Volume in cubic decimetres
1.0	920	925	930	936	941	947
1.1	1011	1017	1023	1029	1035	1041
1.2	1103	1110	1116	1123	1130	1136
1.3	1195	1202	1217	1224	1231	1238
1.4	1287	1303	1310	1318	1326	1333
1.5	1379	1387	1396	1404	1412	1420
1.6	1471	1480	1489	1497	1506	1515
1.7	1563	1572	1582	1591	1600	1610
1.8	1655	1665	1685	1694	1704	1714
1.9	1747	1757	1768	1778	1788	1799
2.0	1839	1850	1861	1872	1883	1894
2.1	1931	1942	1954	1965	1977	1988
2.2	2023	2035	2047	2059	2071	2083
2.3	2115	2127	2140	2152	2165	2178
2.4	2207	2220	2238	2246	2259	2272
2.5	2299	2312	2326	2340	2353	2367
2.6	2391	2405	2419	2433	2447	2462
2.7	2483	2497	2512	2527	2542	2556
2.8	2575	2590	2605	2620	2636	2651
2.9	2667	2682	2698	2714	2730	2746
3.0	2759	2775	2791	2808	2824	2840
3.1	2851	2867	2884	2901	2918	2935
3.2	2943	2960	2977	2995	3012	3030
3.3	3034	3052	3070	3088	3106	3124
3.4	3126	3145	3163	3182	3200	3219
3.5	3218	3237	3256	3275	3295	3314
3.6	3310	3330	3349	3369	3389	3408
3.7	3402	3422	3442	3463	3483	3503
3.8	3494	3515	3536	3556	3577	3598
3.9	3586	3607	3629	3650	3671	3692
4.0	3678	3700	3722	3743	3765	3787
4.1	3770	3792	3815	3837	3859	3882
4.2	3862	3882	3905	3928	3950	3972
4.3	3954	3977	4001	4024	4048	4071
4.4	4046	4070	4094	4118	4142	4166
4.5	4138	4162	4187	4211	4236	4261
4.6	4230	4255	4280	4305	4330	4355
4.7	4322	4347	4373	4398	4424	4450
4.8	4414	4440	4466	4492	4518	4545
4.9	4506	4532	4559	4586	4612	4639
5.0	4598	4625	4652	4679	4707	4734
5.1	4690	4717	4745	4773	4801	4829
5.2	4782	4810	4838	4866	4893	4923
5.3	4874	4902	4931			



Réf: Paragraphe 10.3 — Tableau IV
Ref: Sub-clause 10.3 — Table IV



304176

Réf: Paragraphe 20.2

Ref: Sub-clause 20.2

FIG. 16. — Essai de combustion horizontale.
Horizontal burning test.

APPENDIX A

SAFETY REQUIREMENTS FOR SPLASH-PROOF MAINS OPERATED ELECTRONIC EQUIPMENT

The requirements of IEC Publication 65, supplemented by those contained in this Appendix, apply to splash-proof mains operated electronic equipment.

1. Scope

This Appendix applies to splash-proof apparatus having the general properties of the apparatus described in Clause 1.

Such apparatus is of Class I construction.

5. Marking

Add the following sub-clause:

5.7 Splash-proof construction

The apparatus shall be marked with the symbol  (one drop in a triangle).

Compliance is checked by inspection.

10. Insulation requirements

Replace Sub-clause 10.2 by the following sub-clause:

10.2 Splashes and moisture

10.2.1 Splash treatment

The enclosure shall provide protection against splashes.

Compliance is checked by the treatments specified below, which are made on the apparatus fitted with external flexible cords in accordance with the requirements of Clause 16. Immediately after these treatments, the apparatus shall comply with the requirements of Sub-clause 10.3, and inspection shall show that water has not entered the apparatus to any appreciable extent.

The apparatus is sprayed with water for 10 min by means of the spray apparatus shown in Figure A1, page 128, which comprises a tube formed into a semi-circle. The radius of the circle is 200 mm or a multiple of 200 mm, and is as small as is compatible with the size and position of the apparatus. The tube is perforated so that jets of water are directed towards the centre of the circle, and the water pressure at its inlet is equivalent to a head of about 10 m.


The tube is caused to oscillate through an angle 60° either side of the vertical, the time for one complete oscillation (4 × 60°) being about 4 s.

The apparatus is mounted or placed at the centre of the semi-circle formed by the tube, so that its lowest part is level with the axis of oscillation, and is turned about its vertical axis during the test.

Immediately afterwards, the apparatus is subjected for 5 min to splashing in all directions by means of the splash apparatus shown in Figure A2, page 129. During this test, the water pressure is so regulated that the water splashes up 15 cm above the bottom of the bowl. The bowl is placed on the floor for floor standing apparatus, and, for all other apparatus, on a horizontal support 5 cm below the lowest edge of the apparatus; the bowl is moved around so as to splash the apparatus from all directions. Care is taken that the apparatus is not hit by the direct jet.

10.2.2 Moisture treatment

The text of Sub-clause 10.2 applies, except that the duration of the test is increased to 5 days.




Trous de 0,4 mm de diamètre distants de 50 mm à l'intérieur de la courbure du tube, le long d'un arc de 60° de part et d'autre de la verticale.

Réf.: paragraphe 10.2.1.

Holes 0.4 mm in diameter at 50 mm centres at the inside of the bend of the tube, over an arc of 60° on either side of the vertical.

Ref.: Sub-clause 10.2.1.

FIG. A1. — Appareil d'arrosage.
Spray apparatus.



Dimensions en millimètres.

Réf.: paragraphe 10.2.1.

Dimensions in millimetres.

Ref.: Sub-clause 10.2.1.

FIG. A2. — Appareil d'éclaboussement.
Splash apparatus.

SLS CERTIFICATION MARK

The Sri Lanka Standards Institution is the owner of the registered certification mark shown below. Beneath the mark, the number of the Sri Lanka Standard relevant to the product is indicated. This mark may be used only by those who have obtained permits under the SLS certification marks scheme. The presence of this mark on or in relation to a product conveys the assurance that they have been produced to comply with the requirements of the relevant Sri Lanka Standard under a well designed system of quality control inspection and testing operated by the manufacturer and supervised by the SLSI which includes surveillance inspection of the factory, testing of both factory and market samples.

Further particulars of the terms and conditions of the permit may be obtained from the Sri Lanka Standards Institution, 17, Victoria Place, Elvitigala Mawatha, Colombo 08.



SRI LANKA STANDARDS INSTITUTION

The Sri Lanka Standards Institution (SLSI) is the National Standards Organization of Sri Lanka established under the Sri Lanka Standards Institution Act No. 6 of 1984 which repealed and replaced the Bureau of Ceylon Standards Act No. 38 of 1964. The Institution functions under the Ministry of Science & Technology.

The principal objects of the Institution as set out in the Act are to prepare standards and promote their adoption, to provide facilities for examination and testing of products, to operate a Certification Marks Scheme, to certify the quality of products meant for local consumption or exports and to promote standardization and quality control by educational, consultancy and research activity.

The Institution is financed by Government grants, and by the income from the sale of its publications and other services offered for Industry and Business Sector. Financial and administrative control is vested in a Council appointed in accordance with the provisions of the Act.

The development and formulation of National Standards is carried out by Technical Experts and representatives of other interest groups, assisted by the permanent officers of the Institution. These Technical Committees are appointed under the purview of the Sectoral Committees which in turn are appointed by the Council. The Sectoral Committees give the final Technical approval for the Draft National Standards prior to the approval by the Council of the SLSI.

All members of the Technical and Sectoral Committees render their services in an honorary capacity. In this process the Institution endeavours to ensure adequate representation of all view points.

In the International field the Institution represents Sri Lanka in the International Organization for Standardization (ISO), and participates in such fields of standardization as are of special interest to Sri Lanka.